



ଅମୃତ ଚାହା ଦେବ୍ୟାଳୁରାଳିଙ୍କା ଓ-ରବ୍ରଗ୍ନାର୍ ବ୍ୟାଙ୍ଗା  
ବାଲ୍ମୀକିର୍ଣ୍ଣାନ୍ତିକାର୍ଯ୍ୟ । ଶର୍ମିଷ୍ଠାନ୍ତିକାର୍ଯ୍ୟ ।

୦୯୮୫୦୭୨୨୨୨ । ୦୯୮୫୦୭୨୨୩୬

sarpaymahar@gmail.com  
[www.facebook.com/Ma.Har201507](https://www.facebook.com/Ma.Har201507)

|                   |   |
|-------------------|---|
| ဖုန်းနောက်:       | ၃၂၁၂၁၅၇၀၆   |
| စက်တင်ဘာလ:        | ၂၀၂၂ ဧပြီ   |
| အောက်             | ၁၀၀၀  |
| မျက်နှားဒီဇိုင်း: | ကျော်မင်းမောင် (ဝရေဒဝၢ၂၂၂)                                |
| ဖုန်းနောက်:       | ၃၁၂၃၄၅၆၇၈၉၀၂၂၂၂   |
| ပုံစံ:            | ပုံးဝါယာလိုလ် (နှင့်သင်ပုံနှင့်ပုံပိုက်-၀၀၄၄၁) ဝရေဒဝၢ၂၂၂၂ |
| စစ်:              | တင်မြိုင်   |
| စာမျက်နှာပ်:      | ကိုတင်အေး (Perfect Binding) ဝရေဒဝၢ၂၂၂၂                    |
| ပြု. ချိန်:       | မဟာဓာတ်   |
|                   | ပုံး - ဝရေဒဝၢ၂၂၂၂ । ဝရေဒဝၢ၂၂၂၂                            |
| တန်း:             | ၆၀၀၀ ကျပ်   |

လင်းခန့်

ရောွေး । လင်းခန့် (မြန်မာပြန်)  
 ရန်ကုန် မဟာဓာတ် । ၂၀၂၂  
 ၁၂ ဧပြီ । ၂၀၁၅ × ၁၂၁၅ မင်တိ  
 (J) ရောွေး

# ပြန်လည်

ပြန်လည်

# PERFUME

THE STORY OF A MURDERER BY

Patrick Süskind

Translated from the German by John E. Woods

မြန်မာ စာ ၁၀၁ ( ၁၁၁ - ၃၂၂ )



## မိတ်ဆက်

ရုံးမန်စာရေးဆရာ ပက်ထရစ်ဇူစ်ကင့်ခါ ၁၉၄၉ ခုနှစ် မတ်လ  
၂၆ ရက်မှာ မွေးသည်။ အင်မှာ စာရေးဆရာနှင့်ရုံးနယ်လစ်ဖြစ်၍ မိခင်မှာ  
အားကစားနည်းပြ ဖြစ်သည်။ သူသည် မြို့နှစ်တဗ္ဗာသို့လိုတွင် အလယ်  
ခေတ်နှင့် ခေတ်သစ်သစိုင်းဘာသာရပ်ကို သင်ကြားခဲ့သည်။ သို့သော်  
ပြီးဆုံးသည့်တိုင် တက်ရောက်ခဲ့ခြင်း မရှိချေ။ နောက်ပိုင်းတွင် မိဘများ၏  
ထောက်ပံ့မှုဖြင့် ပါရီသို့၊ ပြောင်းရွှေ့နေထိုင်သည်။

၁၉၈၀ ပြည့်နှစ်တွင် ပထမဆုံး ရေးခဲ့သော The Double Bass  
အမည်ရှိ ပြောတ်မှာ ၁၉၈၄-၈၅ နှစ်နှစ်အတွင်း၌ အကြော်ပေါင်း ၅၀၀  
ကျော် တင်ဆက်ကပြဲခဲ့ရသည်အထိ အလွန် အောင်မြင်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင်  
ပထမဆုံး ဝိဇုရှည် Perfume(Das Perfum ဟူသော ရုံးမန်အမည်ဖြင့်)ကို  
ထုတ်ဝေသောအခါ နိုင်ငံတကာ အထိ ထိုးဖောက်အောင်ဖြင့်သွားသည်။  
ဤဝိဇုဖြင့် စာပေဆူပေါင်းများစွာ ရရှိခဲ့သော်လည်း အများစုကို  
ပက်ထရစ်ကိုယ်တိုင်က ဆုံးဖို့ ပြင်းဆန် ခဲ့သည်။ သို့သို့သိပ်သိပ်သာ  
နေထိုင်တတ်သဖြင့် သူ့အကြောင်းကို လူသိပ်မသိကြချေ။

Perfumeသည် နှစ်ဆယ်ရာစုအတွင်း ရောင်းအားအကောင်းဆုံး  
ရုံးမန်စာအုပ်များအနက်မှ တစ်အုပ်ဖြစ်သလို ဘက်ဆဲလားစာရင်းတွင် ကိုးနှစ်  
ကြာအောင် ပိုလ်စွဲထားခဲ့သည်။ ဘာသာပေါင်း ၄၉ မျိုးသို့၊ ပြန်ဆိုခဲ့ပြီး

ကမ္မာတစ်ဝန်း အုပ်ရေသန်း ၂၀ ကျော် ရောင်းချခဲ့ရသည်။

Perfume ဝါယာကို နှစ်သက်ကြသဖြင့် တေးသီချင်းအဖြစ် အမြောက် အမြား ရေးစပ်သီဆိုခဲ့ကြရာ နာမည်ကျော် အဆိုတော် ကုသိကိုဘိန်းက ဤဝါယာကို နှစ်သက်လျသောကြောင့် ဆယ်ကြမ်းလောက် ဖတ်ဖြစ်သည်ဟု အင်တာဗျူး၊ တစ်ခုတွင် ဖြစ်ဆိုသည့်အပြင် ဝါယာထဲက ဘတ်ကောင် ယန်းဘဝ် တိစိကန်နှစ်ကို အစွဲပြု၍ Scentless Apprenticeဟူသော အမည်ဖြင့် သီချင်းရေး စပ်သီဆိုခဲ့လေသည်။ Perfume ကို ၂၀၀၆ ခုနှစ်တွင် ဒါရိုက်တာ တွမ်တိုင်ကွာက ဘန်ဝစ်ရှေ့၊ ပုဂ္ဂတ်တင် ဟော့မှုမန်း၊ အလန်ရစ်ခံမန်းတို့နှင့် ဂျပ်ရှင်ရှိက်ခဲ့သည်။ လက်ရှိတွင် မြှေးနှစ် မြို့မှာ နေထိုင်၍ စာရေးသားနေဆဲ ဖြစ်သည်။

ဤဝါယာကို မျှန်သီးပိုဒ်စိုးပိုဒ်စိုး အက်လိပ်ဘာသာသို့၊ ပြန်ဆိုခဲ့ရာ ၁၉၈၇ ခုနှစ်တွင် PEN Translation Prize ဆုကို ဆွတ်ခူးရရှိခဲ့သည်။ မျှန်သည် ဂျာမန်စာရေးဆရာ သောမတ်စိမန်း၏ စာအုပ်များကို အမိုကထား၍ ပြန်ဆိုခဲ့သူ ဖြစ်သည်။ လက်ရှိတွင် ဘာလင်မြို့မြို့ နေထိုင်သည်။

ဒုတိယအကြိမ် ထုတ်ဝေမှုနှင့် ပတ်သက်၍ ကျေးဇူးတင်လိုသည် မှာ ပထမအကြိမ် ထုတ်ဝေစဉ်က ဝယ်ယူဖတ်ရှုကာ ပိုမိုကောင်းမွန်လို သော ဆန္ဒဖြင့် အပြုသဘော ညွှန်းဆိုထောက်ပြခဲ့သော စာဖတ်သူများ (အထူးသဖြင့် ကိုကျော်ပေါ်ထုတ်း (Andry) ကို ဖြစ်ပါသည်။



ပထမပိုင်း



## အခန်း (၁)

လွန်ခဲ့သော နှစ်ပေါင်း ၁၈၀၀ ဝန်းကျင်က ပြင်သစ်ပြည်တွင် လူတစ်ယောက် ရှိခဲ့သည်။ သူ၏ ထူးမြားသော အတုပါရမီကြောင့် ထိခေတ်က ဒီတိဒိတ်ကြီ နာမည်ကျော်များအနက် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ သို့သော် အနိုင်ပုဂ္ဂိုလ်သည် နာမည်ကောင်းနှင့် ကျော်စောခြင်းတော့ မဟုတ်။ အော့နှင့်သာ ချုံရှစက်ဆုပ်ဖွယ်၊ ကြောက်ဆုံးထိတ်လန့်ဖွယ်ကောင်းသော ကြောင့် နာမည်ဆိုးနှင့် ကျော်ကြားခြင်း ဖြစ်လေသည်။ ထိသူ၏ အမည်ကား ယန်းဘပ်တိစိဂနိုး ဟူ၏။

ပြင်သစ်သမိုင်းတွင် နာမည်ဆိုးနှင့် ထင်ရှားကြသူများရှိသည်။ ရာကာဘီလူးဟု သမှတ်ကြသည့် မားကစ်ဒီဆာ့တ်၊ တစ်နှစ်ငံလုံးကို သွေးမြေကျစေခဲ့သည့် ပြင်သစ်တော်လှန်ရေးကြီးကို ဆင်ဆွဲခဲ့သော လူပီအာန်ရိုင်း ဒီစိန်ရှုပ်၊ တစ်ကမ္မာလုံးကို စစ်မီးလျှော့ ဟုနိုးဟုန်းတောာက်အောင် မွေ့ခဲ့သော နုပိုလျှော့နာပတ်တို့နှင့် ယုဉ်လျှင်တော့ ယနေ့ခေတ်တွင် သူ့နာမည်ကို မည်သူမျှ အမှတ်ရကြမည် မဟုတ်ချေ။

ထိသူများသည် မာန်မာန ထောင်လွှားခြင်း၊ အကျင့်စာရိဇ္ဇာ ပျက်ပြားခြင်း၊ လူသားတိုင်းကို မုန်းတီးစက်ဆပ်ခြင်းတို့ကြောင့် ယုတ်ကန်းသည့် နေရာတွင် ကန်နှီးထက် ပို၍ နာမည်ကျော်သွားသဖြင့် လူအများက သူ့ကို မသိကြခြင်း မဟုတ်။ မွေးကတည်းက ပါလာသော သူ၏ ပါရမီထူးနှင့်

တစ်ကိုယ်တည်း နေထိုင်တတ်သော အလေ့အကျင့်ကြောင့် လူသားတို့ လက်လှမ်းမမီနိုင်သော ဂန္ဓာရုံလောကကြီးထဲ လွှဲပါးပြောက်ကွယ်သွားသည့် ကန့်ခို့ကို မည်သူမှ မသိကြခြင်း ဖြစ်သည်။ ထိုကြောင့် သမိုင်းစာမျက်နှာ ထဲတွင်လည်း သူ့အကြောင်း တစ်စွန်းတစ်စသော်မှ မကျန်ရစ်ခဲ့ပေ။

ထိုစဉ်က မြို့တော်ဟူသည်မှာ ယခု ကျွန်ုပ်တို့ မြင်နေရသလို ခေတ်မိသော မြင်ကွေးမျိုးနှင့်မဟုတ်ဘဲ ညစ်ပတ်နံစော်နေသော လူအများ နှင့်သာ ရှုပ်ထွေးစည်ကားနေလေသည်။ လမ်းတို့သည် နောက်ချေးနံ၊ တသင်းသင်းနှင့် အုတ်တံတိုင်း၊ ဝင်းထပ်များမှာလည်း ကျင်းယ်နံ၊ စွဲနေ သည်။ အိမ်ရှေ့လျေကားထစ်များမှ မို့စော်နံနေသည့် ပျဉ်ချုပ်များက ကြောက်ချေးများဖြင့် ပွုထည့်ပတ်လျက်။ မီးဖို့ချောင်များတွင် ဂေါ်ပိုပ်နှင့် အစိမ်းလိုက် ခုတ်ထစ်ထားသော သိုးသား အဆီလွှာအနံ့များ ဖုံးအုပ်နေ သည်။ ဖုန်ထူး၍ အောက်သိုးသိုး အနံ့ထွက်နေသော အညွှေခန်းကလည်း အသက်ရှု၍ မဝစ်ရာ။ အိမ်ခန်းများကား ကြေးညွှေ့များဖြင့် ချောကျိုးနေသော အိပ်ရာခင်းစများ၊ စိုထိုင်းထိုင်း မွေ့ရာများ၊ အညွှေအကြေး စွန်းသည့်အိုးများမှ ထွက်သော အောက်လီဆန်စရာ အနံ့စားစားများနှင့် မွန်ထူးနေသည်။

မီးနီးခေါင်းတိုင်များက ညော်နံ့တလူလူ ထွက်နေသည်။ သား သတ်ရုံများက တိရှေ့အုပ်များ၏ သွေးစိမ်းနံ့၊ လိုင်လိုင်ထနေသည်။ အရေးခွဲ့ခွာ သော အလုပ်ရုံများမှ ကြေးချွေ့တေးနံ့များကလည်း ပြင်းထန်လှသည်။ လူတို့သည် ဈေးတော်ချုပ်တော် နံ့ဟောင်နေပြီး အကိုးကိုလည်း တစ်ခါမှ လျှော့ဝတ် သည့်ပုံ မရကြ။ ပါးစပ်ဟာလိုက်လျင် သွားဈေးအထပ်ထပ်နှင့် ညှစ်ထည်းနေ သော သွားများကို တွေ့ရသည်။ လူကြီးဆိုလျှင် ဖို့ကိုခေါက်နားတွင် ကြောက်သွန်နံ့၊ နံ့သည်။ ကလေးဆိုလျှင် ဒီနံ့ချုပ်လိုလို ချို့စုတ်စုတ်အနံ့ ထွက်နေတတ်သည်။

မြစ်ရေကလည်း နံ့သည်။ ဈေးထဲမှာလည်း နံ့သည်။ ဘုရားရှိခိုး ကော်းကလည်း နံ့သည်။ တံတားအောက်ကလည်း နံ့သည်။ ဂိုဏ်းချုပ် ဘုန်းကြီး၏ အိမ်က နံ့သလို ဘုန်းကြီး၏ ခန္ဓာကိုယ်ကလည်း နံ့သည်။ ဘုန်းကြီး၏ အနံ့လိုပင် ကျေးလက်နေ တော့သူတောင်သားများ၏ ကိုယ်က လည်း နံ့သည်။ တပည့်လက်သားများ၏ ကိုယ်မှုမူ ငါးတို့ ဆရာသမား များ၏ နေးမယားအနံ့မျိုး နံ့သည်။ မင်းမျိုးနွယ်ဝင် အထက်တန်းလွှာတို့၏ ကိုယ်မှာလည်း နံ့လှသည်။ ဘုရင်ကိုပင် အနံ့ခံကြည့်လျှင် ခြေသံ့တစ်

ရေမွေး

ကောင်၏ အနဲ့မျိုး ရမှာဖြစ်သလို ဘုရင်မကြီးကလည်း ဆိတ်အိမကြီး တစ်ကောင်၏ အနဲ့မျိုး ထွက်နေပေလိမ့်မည်။ ဆင်းခဲ့ချမ်းသာ လူတန်းစား မရွေး၊ ရာသီမရွေး၊ နေရာမရွေး လူတိုင်းလိုလို နံစောနေကြသည်။

ထိုအချိန်က သစ်သီးဝလ်နှင့် သားငါးများကို ပုဂ္ဂသီးဆွေးမြည့်စေ သော ဘက်တိုးရိုးယားပို့မွားများကို ဘယ်အရာကမှ တားသီးလို့ မရချေ။ အပုပ်နဲ့ ထွက်မလာအောင် ကာကွယ်ထိန်းသိမ်းဖို့လည်း ဘယ်သူကမှ ဆောင်ရွက်ခြင်း မရှိပေါ့၊ ပါရီမြို့သည် ပြင်သစ်နိုင်ငံ၏ အကြီးမားဆုံး မြို့တော်ဖြစ်သည့် အလောက် အပုပ်နဲ့သည်လည်း ပါရီမြို့တွင် အဆိုးရွားဆုံး ဖြစ်နေတော့သည်။ ဤမြို့ နံစော်ပုံပောင်လှသော အနဲ့ဆိုးကြီးသည် ပါရီမြို့၏ အချက်အချာ တစ်နေရာမှ အဓိက ထွက်ပေါ်သည်။ ထိုနေရာမှာ အော့စ်ဖုန့် ဒီလဖယ်ရွှုန်နရီ အမည်ရှိသော လမ်းနှစ်ခုကြားတွင် တည်ရှိသည်။ အတိအကျဆိုပါမှ ထိုနေရာသည် ‘အင်နီးစန်း’ ဟုအမည်ရသည့် သရီးမြေပင် ဖြစ်သည်။

ဟိုတယ်ဖြူးဆေးရုံနှင့် အနီးပတ်ဝန်းကျင်ရှိ ဘုရားကျောင်းများမှ အသာများကို ထိုသရီးမြောင်းနှစ်ဖော်မြေတဲ့ လာ၍ မြုပ်နှံသို့ဟုကြသည့်မှာ နှစ်ပေါင်း ရှစ်ရာမျှ ကြာခဲ့လေပြီ။ နေ့စဉ်လိုလို ဒါဇင်နှင့်ချီသည့် အလောင်း များကို လက်တွန်းလှည်းပေါ် တင်၍ ထိုနေရာသို့ ယူလာတတ်ကြသည်။ ငါးတို့ကို လှည်းပေါ်မှတစ်ဆင့် ရေခံးနေသော မြောင်းရှည်ကြီးများထဲ ပစ်ခုထားတတ်ကြသည်။ ထို့ကြောင့် အုတ်ရှုများ၊ အရှုံးရှုများထဲတွင် အနှစ် ရှစ်ရာခန့်၊ ကြာညောင်းနေသည့် လှရှုံးများမှာ တစ်ခုပေါ် တစ်ခုဆင့်ကာ အရှုံးပုံကြီး ဟည်းထလျက် ရှိသည်။

ပြင်သစ်တော်လှန်ရေးကြီး ပြီးခါစတွင် ထိုသရီးမြောင်းမြှုံး အလောင်း ပေါင်းများစွာကို ရှုသွင်း၍ မြုပ်နှံခဲ့သည်။ နောက်ပိုင်းတွင် ထိုသရီးကို စွန်ပစ်နှစ်ဖြေအဖြစ် ပိတ်ပင်၍ သန်းနှင့်ချီသော အရှုံးခေါင်းများနှင့် အရှုံးစုံ များကို တူးဖော်လျက် မွန်းမူးထောင်ကုန်းရှိ ရှုသရီးကြီးထဲ ပြောင်းရွှေ့လိုက်သည်။ ထို့နောက် ယင်းနယ်မြေတွင် အသားငါးနှင့်ဟင်းချက်စရာများ ရောင်းချသော ဈေးတန်းကြီးတစ်ခု ပေါ်ပေါက်လာလေသည်။

၁၇၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့၌ ယန်းဘပ်တိစ်ကိုနှစ်ကို မွေးဖွားသည်။ တစ်နှစ်ငံလုံး၌ အနဲ့စော်ဆုံးဖြစ်သော ထိုနေရာမှာမှ သူ့ကို မွေးဖွားခြင်း ဖြစ်သည်။ ထိုနော်သည် တစ်နှစ်ပတ်လုံး၏ အပူဆုံး နော်များ

ထဲက တစ်ရက်ဖြစ်သည်။ အပူရှိန်က သချိုင်းမြေပေါ် အလျှော့ညီးညီး တောက် လောင်နေသဖြင့် ပုပ်အဲအဲ အနဲ့ဆိုးကို ညွှစ်တော်နေသည့်နှင့်။ သချားမွေး သီးအပူပိန့်နှင့် မီးကင်ခံထားရသည့် သတ္တဝါတစ်ကောင်၏ ဦးချို့မှ ထွက်လာ သော ညျှော့နဲ့တို့ ရောနောနေသော အနဲ့ဆိုးတစ်ခုကို အနီးနားရှိ လမ်းကြို လမ်းကြားထဲမှာပင် ရနေသည်။

ဂန်နှီး၏ ကိုယ်ဝန်ကို လွယ်ထားသော ငါးစိမ်းသည်မိန်းမသည် အော့စ်ဖဲလမ်းထဲရှိ ခုံတစ်လုံးတွင်မတ်တတ်ရပ်၍ ငါးကို အကြေးခွံနှာကာ ကလိစာများကို နှိုက်ထုတ်နေသည်။ သိမ်းမြစ်ထဲမှ ရလာသော ထိုင်းသည် ယူလာကတည်းက ပုပ်အဲညှိစို့သော အနဲ့ထွက်နေပြီးသား ဖြစ်သောကြောင့် သချိုင်းကုန်းမှ လွင့်လာသော လူသောကောင်ပုပ်န့်နှင့် သိပ်ကွဲထွက်မနေတော့ ချေ။ ထိုအချို့မှာပင် ပိုက်က စ၍ နာလာသည်။

ဂန်နှီး၏ မိခင်သည် အနဲ့ဆိုးများနှင့် ယဉ်ပါးနေသဖြင့် ငါးညှိနဲ့ကိုရော လူသောကောင်ပုပ်နဲ့ကိုပါ ထူးပြီး မခံစားရချေ။ ထိုအပြင် ပိုက်ထဲက နာကျင်မှု ကို သေလောက်အောင် ခံစားနေရသဖြင့် ထိုအနဲ့များကို သတိပြုမိရန် အာရုံမရပေ။ သူမစိတ်တဲ့၌ ထိုနာကျင်မှုကိုသာ ပျောက်သွားစေချင်သည်။ ချချက်ချင်းသာ မွေးလို့ရလျှင် တတ်နိုင်သမျှ အမြန်ဆုံး ညွှစ်၍သာ မွေးချ လိုက်ချင်သည်။ ယခုဂုဏ်ယိုဝန်သည် သူမအတွက် ငါးကြိုမြောက် ဖြစ်သည်။ ကျုန်အားလုံးကိုလည်း ဤငါးစိမ်းတဲ့မှာပင် မွေးပစ်ခဲ့တာဖြစ်သည်။ ကလေးမွေးလျှင်လည်း အသေကလေးတွေချေည်း ဖြစ်သည်။ မဟုတ်လျှင် လည်း မွေးပြီး မကြောမိ သေသွားသည်ချည်း ဖြစ်သည်။ သူမသည် ဝမ်းမှ ကွွာတဲ့ခါစ သွေးသံရဲရဲနှင့် ထိုကလေးအသေကို ခုံနောက်မှာ ပစ်ထားလိုက် သည်။ ထိုအခါ ကလေးသည် အသား၊ ငါး၊ ကလိစာများ၏ အမိုက် သရိုက်နှင့် မြေားနားတော့ဟဲ ရောထွေးသွားလေသည်။

ညနေကျလျှင် ဈေးထဲရှိ အမိုက်သရိုက်များ အားလုံးကို ဂျို့ပြားနှင့် ကျိုးကာ လှည်းပေါ်တင်၍ သချိုင်းကုန်းသို့ဖြစ်စေ၊ မြစ်ထဲသို့ဖြစ်စေ သွား၍ စွဲ့ပစ်ကြသည်ဖြစ်ရာ အကယ်၍ ထိုကလေးသာ အသက်ရှင်ခဲ့လျှင်လည်း အချိန်သိပ်ကြောကြာ ခံမှာမဟုတ်ချေ။ ဂန်နှီး၏ မိခင်အတွက်တော့ ဤယနေ့ သည်လည်း ယခင်နေ့များနှင့်အလားတဲ့ ပြမှုဆောင်ရွက်ရမည့်နေဖြစ်သည်။ သူမသည် အသက်နှစ်ဆယ်ကျော် မိန်းမရွယ်တစ်ယောက် ဖြစ်သည်။ ဆံဖြူ သွားကျိုးအရွယ်မဟုတ်သဖြင့် ငယ်ရှုကြောင့် လှသည်ဟု ဆိုရမည်။ အဆစ်

ရေမွေး

အမျက်များ ယောင်ယမ်းတတ်သည့် ဂေါက်ရောကါ၊ ဆစ်ဖလစ် ကာလသား ရောက်နှင့် တိဘီဖြစ်ချင်သလိုလိုရှိသော်လည်း ဤဗျားလုံးမှာ အနာရောကါ ဟူ၍ မရှိသဖြင့် နောက်ထပ် လေးဝါးဆယ်နှစ်လောက်အထိ ကောင်းကောင်း မွန်မွန် နေထိုင်သွားရလိမ့်မည်ဟု သူမကတော့ မျှော်လင့်သည်။ တစ်နေ့ နေ့ကျလျှင် မူဆိုးဖိုက်နှင့်သည် တစ်ယောက်ယောက်နှင့် ညားကာ ကလေး များ မွေးဖွား၍ ရှုက်သရေရှိ နေ့မယားတစ်ယောက်လည်း ဖြစ်လာနိုင်သည်။

နောက်ဆုံးတွင် ဗိုက်ထဲမှ တစ်စတစ်စ ပို၍ နာကျင်လာသဖြင့် ဂန်နှီးမိခင်၏ စိတ်ကူးများမှာ တစ်စက်တစ်ပျောက်နှင့် ပုံပွဲသည်။ သူမသည် ယခင်လေးကြိမ်တုန်းက လုပ်ခဲ့သည့်အတိုင်း ခုံအောက်သို့ ဝင်၍ ဂျားနှစ်ဖက် ထောင်ကာ ဖင်ထိုင်ချုပ်လိုက်သည်။ ကလေးကို ညွှန်၍ မွေးထုတ်လိုက်ပြီးသော အခါ ချက်ကြိုးကို သားလိုးဓားဖြင့် ဖြတ်သည်။ နေပျို့နှစ်နှင့် အနုံဆိုး ထောင်းထောင်းထနေသည့် ပတ်ဝန်းကျင်ကို သတိမမှနိုင်သော သူမအတွက် ကား နှင့်ပန်းလွင်ပြင်ကြီးထဲ သို့မဟုတ် ဒက်ဖော်ဒေါ်ပန်းများဖြင့် ဝေဆာနေ သော အခန်းငယ်လေးထဲ ရောက်နေသည့်အလား ထုတိုင်းရီဝေနေသည်။ သူမသည် ဗိုက်ခနဲ့ မူးမေ့တော့မလို့ ဖြစ်လာ၍ ကိုယ်ကို တစ်ဖက်သို့ လျှော့လိုက်ရာ ခုံအောက်မှတစ်ဆင့် လူသွားလမ်းပေါ်သို့ ဓားကိုင်လျက်သား ထွက်ကျသွားသည်။

လူအများ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး လန်းဖျပ်၍ ရေချတ်လိုက်သံ များ ထွက်ပေါ်လာသည်။ လူအုပ်က သူမကို စိုင်း၍ ကြည့်နေကြစဉ် လူတစ်ယောက်က ပုလိပ်ကို အော်ခေါ်သည်။ လက်ထဲမှာ ဓားကိုင်ထားတဲ့ မိန်းမတစ်ယောက် လမ်းပေါ်မှာ လဲနေလို့ဟူသော အသံတစ်ခု ထွက်လာ သည်။ သူမက ဖြည့်ညွှေးစွာ ထလာသောအခါ ဘာဖြစ်တာလဲဟု စိုင်းမေးကြသည်။

“ဘာမှ မဖြစ်ဘူး”

ဒါဆို ဓားကြီး ကိုင်ပြီး ဘာလုပ်နေတာလဲဟု မေးကြပြန်သည်။

“ဘာမှ မလုပ်ဘူး”

ထိုအခါ ဂါဝန်မှာ ဘယ်က သွေးတွေ ပေနေတာလဲဟု မေးကြပြန်သည်။

“ငါးခုတ်တဲ့ဆိုက...”

သူမက မတ်တတ်ထရပ်ကာ ဓားကို ခုံပေါ် ချထားလိုက်ပြီး

ရေဆေးဖို့ ဒယီးဒယိုင်နှင့် ထထွက်သွားသည်။ ထိုစဉ် မမျှော်လင့်သော အဖြစ်အပျက် တစ်ခုပေါ်လာသည်။ ခုံအောက်မှ မွေးကင်းစကလေးထိ သည် တအဲအဲ အသံပြေကာ စင့်သည်။ လူများက ခုံအောက်ကို ကြည့်လိုက် သောအခါ ယင်တလောင်းလောင်း အုံနေသော ဝါးခေါင်းများ၊ တိရှိုာန် ကလီစာများအလယ်မှုမွေးခါစ ကလေးကို တွေ့လိုက်ကြရသည်။ သူတို့သည် ကလေးကို အပြင်သို့ ဆွဲထုတ်လိုက်သည်။

မိခင်ဖြစ်သူကို ဖမ်းဆီးလိုက်ကြပြီးနောက် ကလေးကို တရား ဥပဒေအရ နို့အငှားတိုက်သည့် မိန်းမတစ်ယောက်ထဲ ပို့လိုက်ကြသည်။ ဂါးစိမ်းသည်မိန်းမက ကလေးကို သေအောင် ယင်းသို့ ပြုခြင်းဖြစ်သည်၊ ကျုန်ကလေး လေးယောက်ကိုလည်း ဤနည်းအတိုင်း ပြုခဲ့ပါသည်ဟု မွန်ပွင့်လင်းလင်း ဝန်ဆံသည်။ ဤသို့ ကလေးများအား ရက်စက်စွာ ညွှန်းပန်း သတ်ဖြတ်မှု၌ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားသည့်အတွက် ရက်ပေါင်း များစွာ ကြောသောအခါ သူမကို သချိုင်းကုန်းတွင် ကြိုးပေး၍ သတ်လိုက် ကြလေသည်။

ထိုရက်များအတွင်း ကလေးသည် နို့ထိန်းသမ သုံးယောက်တိတိ ပြောင်းသွားသည်။ သူကို ဘယ်သူမှ အကြောကြီး ခေါ်မထားချင်ကြ။ ကလေး က နို့သိပ်စို့လွန်းသည်။ တစ်ခါ့စို့လျင် နှစ်ယောက်စာလောက် စို့သည့် အတွက် တခြားကလေးများအတွက် နို့သိပ်မထွက်တော့ဟု ဆိုကြသည်။ နို့ထိန်းသမများသည် နို့ချိတိက်ကျွေး၍ အသက်မွေးသူများဖြစ်သောကြောင့် ကလေးတစ်ယောက်တည်းကိုသာ ကွက်၍ နို့တိုက်ရမည့်ဆိုပါက တွက်ခြေ မကိုက်ပေ။

တစ်နေ့တစ်နေ့၊ ရောက်လာသမျှ အမှုပေါင်း သောင်းခြောက် ထောင်းကို ဒိုင်ခံဖြေရှင်းပေးရသော လာဖို့စ်အမည်ရှိ ပုလိုပ်မင်းကြီးမှာ ဤကဲ့သို့သော အမှုမျိုးကို စိတ်ကုန်လှပြီဖြစ်၍ ကလေးကို မိဘမဲ့ကေဟာ တစ်ခုခုဆီသာ ပို့ပစ်လိုက်ချင်သည်။ ထို့ကြောင့် ကလေးအား စိန့်အန်တိုင်း လမ်းအဆုံးရှိ မိဘမဲ့ကေကျောင်းတစ်ခုတွင် ထားလိုက်သည်။ ထိုကေကျောင်းမှ ကလေးများကို ရှုအန်ဖြေဗြို့ အစိုးရ မိဘမဲ့ကေဟာကြီးဆီ နေ့စဉ်လိုလို ပို့လေ့ရှိသည်။

ရှုအန်မိဘမဲ့ကေဟာသို့ တစ်ခေါက်လျင် မွေးကင်းစအရွယ် ကလေး လေးယောက် ပို့လေ့ရှိသည်။ ကုန်ပစ္စည်းတင်ပို့ရာတွင် အစောင့်အဖြစ်

ရေမွှေး

လိုက်ပါကြသူများက အပိုဝင်ငွေကလေးများ ရှာကြဖန်တီးရန်အလိုင်း  
အမြတ်ရနိုင်သည့် ပစ္စည်းကလေးများကို ထန်းခေါက်ဟလေးများနှင့် ထည့်၍  
သယ်ယူတတ်ကြသည်။ ထိုသူများက ကလေးငယ်များကို ထန်းခေါက်ဟတဲ့  
ထည့်၍ သယ်ကြသဖြင့် လမ်းတွင် သေကြသည့် ကလေးအရေအတွက်က  
မန်းမနေား၊ ထို့ကြောင့် ကောဘမှ တာဝန်ရှုသူက ပစ္စည်းသယ်သူများအား  
နှစ်ခြင်းမဂ်လာပြထားသည့် တစ်နှစ်သားနှင့်အထက် ကလေးများကိုသာ  
ခေါ်လာရန်နှင့် ငွေချေသည့်အခါ ရူအန်မြို့သို့ ရောက်ရှိကြောင်း တရားဝင်  
ထောက်ခံချက် စာရွက်ပေါ်တွင် တံဆိပ်တဲ့ ထုပေးမှသာ ကလေးကို  
လက်ခံမည်ဟု မှာကြားသည်။

နန်းခိုက်း နှစ်ခြင်းလည်း မခံခဲ့ရသလို ထောက်ခံချက် စာရွက်ထဲ  
ထည့်ရေးစရာ အမည်သညာလည်း မရှိချေ။ ပုလိပ်ဌာနအနေဖြင့် ပိုင်ရှင်မဲ့  
ကလေးတစ်ယောက်ကို မိဘမဲ့ကျောင်း၌ အပ်နှစ်ရာ ဘာစာရွက်စာတမ်းမှ  
မရှိသဖြင့် လူတိုင်းက တဗြားကိုစွဲ အကြောင်းပြကာ ခေါင်းရှောင်၍သာ  
နေကြသည်။ သို့သော် ကြာကြာရှောင်၍ မရဘဲ သူ့ခေါင်းပေါ်သာ ကျလာ  
သဖြင့် ပုလိပ်မင်းကြီး လာဖိုစ်သည် မူလဆုံးဖြတ်ချက်ကို ဖျက်ကာ ထောက်ခံ  
စာတွင် ထည့်စရာ အမည်ရဖို့အရေး ကလေးအား ဘုရားကျောင်းတစ်ခုခု  
သို့ ပို၍ နှစ်ခြင်းခံစေဟု ခိုင်းရတော့သည်။ ဤနည်းဖြင့် စိန့်မှတင်လမ်းရှိ  
စိန့်မှရှိဘုရားကျောင်းတွင် သူ့ပြဿနာကို ဖြောင်းလိုက်လေသည်။

ဘုန်းကြီးများက ကလေးအား ယန်းဘပ်တိစ်ဟု အမည်ပေး၍  
နှစ်ခြင်းမဂ်လာ ပြုပေးလိုက်သည်။ ထိုနေ့တွင် ပုလိပ်မင်းကြီးက စိတ်ကောင်း  
ဝင်နေသဖြင့် သူ့ကို ရူအန်မြို့သို့ မလို့တော့ချေ။ သို့သော် ဘုရားကျောင်းကို  
အလှုံးငွေ ထည့်မည့်အစား စိန့်အန်းနှစ်လမ်းတွင် နေထိုင်သည့် ယန်းဘတိစိုး  
ဟု ခေါ်သော နို့ထိန်းသမတ်ယောက်ဆီ ပို့ကာ တစ်ပတ်လျှင် ဖရန်းငွေ  
သုံးကျော်ပေးပါမည်ဟု ကတိပေး၍ အပ်နှစ်လိုက်လေသည်။ ယန်းဘတ်စိုးသည်  
ကန်နှစ်ကြောင့် ကြံ့ရမည့် ဒုက္ခအဝဝဝကို မသိဘဲ အမူမဲ့အမှတ်မဲ့ပင် လက်ခံ  
လိုက်သည်။

\* \* \*

## အခန်း (၂)

ရက်ပေါင်းများစွာ ကြားပြီးနောက် တစ်နေ့သောအခါ နို့ထိန်းသမ ဘတ်စီသည် ဈေးခြင်းတောင်းကို ဆွဲလျက် စီနှုံးမာရီဘုရားကျောင်း၏ ဂိတ် ပေါက်ဝ အမိုးအောက်တွင် မတ်ဘတ်ရပ်နေမိသည်။ ထိစဉ် ဦးပြည်း ပြောင်ပြောင်နှင့် အသက်ငါးဆယ်အရွယ် ဘုန်းကြီးတစ်ပါးက ဂိတ်တံ့ခါးကို ဖွင့်လိုက်သောအခါ သူမက ‘ဟော...’ ဟု ရော့ချွဲတ်လျက် ဈေးခြင်းတောင်း ကို ခြေနှင်းဖတ်မှု၊ ချလိုက်သည်။

ဘုန်းကြီး၏ ဘွဲ့အမည်မှာ အသာတာရီယာ ဟူ၏။ အသာတာရီယာ၏ ကိုယ်မှ ရှာလကာရည်နဲ့ ခပ်သင်းသင်း ထွက်နေသည်။ အသာတာရီယာက စားစရာတစ်ခုခု ပါလိုပါဌား အောက်ချလိုက်သော ခြင်းတောင်းကို ကုန်း၍ နာခေါင်းတစ်ချက် ရှုံး၍ နမ်းကြည့်က...

‘ဘာတွေ ပါလာလ’ ဟု မေးသည်။ သူမက

‘ဘာပါရမလဲ။ သူ့ကလေး သူပြန်သတ်တယ်ဆိုတဲ့ အော့စ်ဖဲလမ်းက မိန်းမရဲ့ ဟာကလေးပေါ့’ ဟု ဖြေသည်။

ဘုန်းကြီးက ခြင်းတောင်းပေါ် လွှားထားသော အဝတ်စကို လက်ညီးဖြင့် အသာလုပ်ကြည့်သောအခါ အိပ်ပျော်နေသော မွေးကင်းစ ကလေးငယ်၏ မျက်နှာကလေး ပေါ်လာသည်။

“အံမယ်...။ ရုပ်ရည်ကတော့ သနားကမားကလေးပဲ။ ပါးလေး

တွေများ နှင်းဆီရောင် သန်းလို့။ နှို့ဝေ စို့ရပုံပဲ”

“ဝဆို ဒင်းက ကျျှုပ်ကိုယ်ကနေ စွာမှ မခွာဘဲ။ နှို့စို့လွန်းလို့ ကျျှုပ်တောင် ပိန်ကပ်ပြီး အရှိုးချည့် ကျွန်တော့တယ်။ ဒီလောက်နဲ့တင် တော်ပါပြီ။ ကဲ ခုတော့ ဒင်းကို ဆိတ်နှုပဲတိုက်တိုက်၊ ဆန်ပြုတ်ပဲတိုက်တိုက်၊ သကြားမုန်လာဥပဲ အရည်ညစ်တိုက်တိုက် တော်တို့ဘာသာ ကြည့်ကျက် လုပ်ပေတော့။ ဒင်းကြည့်ရတာ ဘာကျွေးကျွေး အငမ်းမရစားမယ်ပုံပဲ”

ဖာသာတာရိယာသည် ဘာမဆို ခပ်ပေါ့ပေါ့ သဘောထားတတ် သည့် ဘုန်းကြီးတံပါး ဖြစ်သည်။ သူ၏ တာဝန်မှာ ဘုရားကျောင်းအလှု။ ငွေအား စီမံခန့်ခွဲ၍ ဆင်းရဲနမ်းပါးသူများကို ပေးကမ်းစွန်းကြိဖို့ဖြစ်သည်။ သည်အတွက် သူမျှော်လုန့်သည်မှာ ကျေးဇူးတင်စကား ကြားရှုံးမှလွှဲ၍ တဗြားဘာမှ မရှိချေး။ သို့သော် ချေးကသေးကအစ လိုက်လုပ်ပေးရမှာ ကိုတော့ သူ အလွန်မုန်းသည်။ ထိုသို့ လိုက်ဂရရိက်ပေးရလျှင် ဆောက်တည် ထားသော သီလသမဂ္ဂပျက်၍ တရားရှာဖို့ အချိန်ရရန် ခက်ခဲသွားလိမ့်မည် ဟု ထင်သည်။ ဤကဲ့သို့ သူ့ဆီ ရွှေအင့်လုပ်လာသည်ကိုလည်း လွယ်လွယ် နှင့် လက်မခံနိုင်ပါ။

ထို့ကြောင့် ဂိတ်တံခါး လာဖွင့်မိသည့် သူ့ကိုယ်သူပင် စိတ်တိသွား သည်။ ဤမိန်းမအား သူ့ခြင်းတောင်းကို သူ့ဟာသူ အိမ်ပြန်ယူသွား၍ သူမပြသနာကို သူမဘာသာ ရှင်းစေလိုသည်။ ယခုတော့ ဘုန်းကြီးအမှု ရွာပတ်မဟုတ်ဘဲ နို့စို့ကလေးအမှု ဘုန်းကြီးလာပတ်နေသည်။ သူက ကုန်းကြည့်နေရာမှ ကိုယ်ကို ဖြည့်းညွင်းစွာ မတ်လိုက်ရာ နှိုးထိန်းသမဆီမှ ချေးနံနှင့်ရော၍ ပုံးလွင့်လာသော နှိုးနံလိုလို၊ ဒီနှဲနံလိုလို အနဲ့တစ်မျိုးကို ရမိသည်။ နှုန်းလိုဖွယ် ရန်းပါတေကား။

“မင်းပြောတဲ့အမိဘာယ်ကို ကိုယ်တော်မသိဘူး။ ဘာဖြစ်စေချင်တာ လဲ၊ တကယ် နားမလည်ဘူး။ ကိုယ်တော်ပြောင့်တာကတော့ ကလေးကို မင်းပဲ ဆက်ပြီး နှို့တိုက်နေရင် သူ့အတွက် ဘာတေားဥပါဒ်မှ ရှိမလာနိုင်ဘူး”

ဘတ်စိုက်...

‘ကျျှုပ်မှာ သူ့ကို တိုက်စရာ ဘာမှ မရှိတော့ဘူး’ ဟု ဒေါသတဗြီး အောင်ငြေကိုကာ...

‘နှို့ကတော့ ထွက်သေးတာပေါ့။ ဒါပေမဲ့ ကျျှုပ်မှာ ဆယ်ပေါင်တောင် ဂိတ်ကျွေသွားတယ်။ အစားကိုလည်း လူသုံးယောက်စာလောက် စားရတယ်။

ဘာအတွက် မှတ်လို့လဲ။ ဟောဒီကလေးကို နိုတိုက်ဖို့ စားရတာ။ ဒါပေမဲ့ ကျူပ်ရတာကျ တစ်ပတ်မှ သုံးဖရန့်တည်းရယ်’ ဟု ပြောသည်။

သူမစကားကြောင့် အသာတာရီယာက စိတ်သက်သာရာ ရသွား လုန္နားပါး ဖြစ်သွားသည်။

‘ညွှန် သိပြီ။ မင်းပြောတာ ကိုယ်တော် သဘောပေါက်ပြီ။ လိုရင်း ကတော့ ပိုက်ဆံကိစ္စပဲ မဟုတ်လား’ ဟု ပြောလိုက်သည်။

“မဟုတ်ပါဘူး....”

“ဟုတ်ပါတယ်....။ နောက်ဆုံးတော့ ဘူတာက ပိုက်ဆံကိစ္စပဲ ဆိုက်တာ။ ဂိတ်တံ့ခါး လာခေါက်လို့များ ဖွင့်ကြည့်လိုက်ရင် ပိုက်ဆံ တောင်းတဲ့သူချဉ်းပဲ။ တစ်ခေါက်လောက်တော့ အပေါက်ဝမှာ မတ်တတ်ပဲ စောင့်နေတဲ့သူကို ပိုက်ဆံမတောင်းဘဲ တဗြားတစ်ခုခု တောင်းတာ ဖြစ် စေချင်ပါရဲ့။ ဥပမာ အသီးအနှံလေး ဘာလေးဖြစ်ဖြစ်ပေါ့လေ။ ဆောင်းဦး ပေါက်ကာလများဆို လာတောင်းစမ်းပါလေ့။ ပန်းတွေတောင် ထည့်ပေး လိုက်လို့ ရတယ်။ ဒါမှာမဟုတ်လည်း ဘာကိစ္စမှ မရှိတောင် ‘ဘုရားသခင် ကောင်းချီးပေးပါစေ အသာတာရီယာရော့။ အစ အရာရာ အဆင်ပြုပါစေ’ လို့များ တရင်းတနီး လာနှုတ်ဆက်တာမျိုးလေး ကြံချင်ပါသေးရဲ့။ ဒါမျိုးကျ ကိုယ်တော် ပျုလွန်တော်မူသွားရင်တောင် ကြံရမှာ မဟုတ်ဘူး ထင်ပါတယ်။ လာသမျှလူက သူတောင်းစား ဖြစ်ရင်ဖြစ် မဖြစ်ရင် ရေးသည်ပဲ။ ရေးသည် မဖြစ်ရင်လည်း ပွဲစားဖြစ်နေတတ်တယ်။ လူဗုံဖွယ်ဝါယာ လိုချင်တာမျိုး မဟုတ်ခဲ့ရင်လည်း ကျေးဇူးတင်စကားလေးတော့ ပြောသွားသင့်ပါတယ်။ အခုခို ကိုယ်တော့မယ် လမ်းတောင် မထွက်ပဲတော့ဘူး။ လမ်းထွက်လိုက် တာနဲ့ ခြေသုံးလှမ်းလောက်မှ မရောက်ခင် ပိုက်ဆံပိုင်းတောင်းတာများ ပြီးပေါက်တောင် ရှာမရဘူး”

“ကျူပ်က သူတောင်းစားမှ မဟုတ်ဘဲ”

“မင်းသိအောင် ကိုယ်တော်ပြောပြမယ်။ ဒီဝန်းကျင်မှာ နိုထိန်း သမက မင်းတစ်ယောက်တည်းရှိတာ မဟုတ်ဘူးကွယ့်။ ဟောဒီလို ကလေး ချောချောလှလှလေး တစ်ယောက်ကို နိုတိုက်ဖို့ တစ်ပတ် သုံးဖရန့်သာ ရမယ်ဆို ဒီလိုအခွင့်အရေးမျိုး လိုချင်တဲ့ ကလေးထိန်းတွေမှ အများကြီး။ ရာနဲ့တောင် ချိန်းမျိုးမယ်။ သူ့ဟာသူ နိုးမကလို့ အသီးဖျော်ရည်တိုက်တိုက်၊ ဘာပဲကျေးကျေး...”

ရေမွေး

“ဒါဆိုလည်း ဒင်းကို အဲဒီလူတွေထဲက တစ်ယောက်ယောက်ဆီသာ ပိုပေးလိုက်ပေါ်တော်”

“အ...। တစ်ဖက်က ကြည့်ပြန်တော့ ကလေးတစ်ယောက်ကို ဒီလို ဟိုတိဖို့ လုပ်တာတော့ ဘယ်ကောင်းမလဲ။ သူများနှင့်ကျ မင်းဆီမှာလို စိုချင်မှ စိုမှာပေါ့။ အခုခံ့ သူက မင်းရဲ့ နှိုန်းနဲ့ နှုလုံးခုန်သံကို အသားကျ နေပြီပဲ”

အသာတာရီယာက နှိုတိန်းသမဆီမှ လွင့်ပျံလာသော ပူဗူနေးနေး အနဲ့ကို နောက်တစ်ကြိမ် တရှိက်မက်မက် ရှူဗြိက်ပြန်သည်။ သို့သော် သူစကားများက ဘတ်စိုကို လုံးဝ အာရုံပြောင်းသွားအောင် မလုပ်နိုင်မှန်း သတိထားမိသွားသည်။

“က က အခုတော့ ကလေးကို ကိုယ့်ဟာကို အိမ်ပြန်ယူသွားချေ။ ကိုယ်တော် အထက်ကို ဒီကိစ္စ ပြန်ပြောပြနိုက်မယ ဟုတ်ပြီလား။ နောင်ကျ တစ်ပတ်ကို လေးဖရန်း ပေးပို့ အကြံပေးလိုက်ပါမယ်”

“မဟုတ်ဘူးလေ...”

“ကပါလေ...। ငါးဖရန်း ပေးမယ်”

“ဟင့်အင်း...”

အသာတာရီယာက သူမအား...

‘ဒါဆို မင်းက ဘယ်လောက်တောင် လိုချင်လို့လဲကွ ဟင်။ ငါးဖရန်းဆိုတာ ကလေးကို နိုတိက်ဖို့ သိပ်များတဲ့ ပမာဏပဲဥစ္စ’ ဟု အော် ဟစ်လေသည်။ သူမက...

‘ကျေပ် ငွေမလိုချင်ဘူး။ ဒင်းကိုပဲ အိမ်မှာ မထားချင်တော့တာ’ ဟု ပြောသည်။

အသာတာရီယာက ခြင်းတောင်းကို နောက်တစ်ဖန် အသာ လုပ်ကြည့်ကာ...

‘ဘာကြောင့်ပါလိမ့်...။ သူက တကယ် ချိစို့ကောင်းတဲ့ ကလေး လေးပဲဟာ။ အသားလေးတွေများ နှင်းဆီသွေးကို ရဲနေတာပဲ။ ငိုလည်း မငိုဘူးနော်။ ပြီးတော့ နှစ်ခြင်းလည်း ပြုပေးထားပြီးသား’ ဟု ပြောသည်။

“ကလေးက သရဲဝင်စီးနေတာ”

အသာတာရီယာက ခြင်းတောင်းပေါ့မှ လက်ကို ကမန်းကတန်း ရပ်လိုက်မိသည်။

“ဟေ...။ မဖြစ်နိုင်တာ...။” ဒီလို မွေးကင်းစ ကလေးလေး တစ်ယောက်ကို သရဲဝင်စီးနေတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ လူတောင် မဖြစ်သေးတဲ့ဟာကို။ မွေးခါစ ကလေးတစ်ယောက်ဟာ အသက်ဝိညာဉ် တောင် အပြည့်အဝ မဖွံ့ဖြိုးသေးဘဲနဲ့ ဘယ်လိုလုပ်ပြီး သရဲက ဝင်စီးလို့ ရမှာလဲ။ စကားရော ပြောတတ်သေးလို့လား။ တွန့်လိုင်ကောက်ကျွေးနေ တတ်သလား။ အခန်းထဲမှာ ပစ္စည်းတွေကို ချွောတပြီးလား။ သူ့ဆီက မကောင်းဆိုပါးတွေရဲ့ အငွေ့အသက်များ ထွက်နေလို့လား။ အေး...။ ဒါတွေ မရှိဘဲနဲ့ သရဲက ဝင်စီးဖို့ မပြောနဲ့ စိတ်တောင် ဝင်စားမှာ မဟုတ်ဘူး”

“ကလေးက လုံးဝ အနဲ့မထွက်ဘူး”

“အေးလေ...။ ခုနက ကိုယ်တော် ပြောတဲ့ လက္ခဏာတွေမှ မရှိတာ...။ ဒါဆို ရှင်းနေပြီပဲ။ သရဲဝင်စီးတယ်ဆို အနဲ့အသက်ကအစ နံစောင်လာမှာပေါ့”

အသာတာရီယာက ဘတ်စီအား ချောမေ့ပြောကာ လုပ်စရာရှိ သည်ကို ဆက်လုပ်ဖို့ ပြင်သည်။ သူက ဈေးခြင်းတောင်းကို ကောက်ယူကာ နှာခေါင်းဝအထိ မြောက်၍ တရာ့ရာ့ အနဲ့ခံကြည့်သည်။

“ကိုယ်တော်တော့ မူမှုန်တာ ဘာအနဲ့မှ မရဘူး။ တကယ်ပြော တာ...။ သူ့အနီးထဲက အနဲ့တစ်ခုခု ထွက်လာရင်တော့ အနဲ့ခံလို့ ရမှာပဲ”

အသာတာရီယာက သူ့အမြင်ကို မှန်ကန်ကြောင်း ထောက်ခံစေ လိုဟန်ဖြင့် ခြင်းတောင်းကို သူ့မဆီ ထိုးပေးသည်။ ဘတ်စီက ခြင်းတောင်းကို အထိမျှပင် မခံလိုဟန်ဖြင့် ခပ်ကြမ်းကြမ်း တွန်းထုတ်ကာ...”

‘ကျွော်ပြောတာ ဒီလို မဟုတ်ဘူးတော့။ အနီးထဲက ထွက်လာတဲ့ အနဲ့ကိုတင် ပြောတာ မဟုတ်ဘူး။ ကလေးက ဈေးထွက်လာရင်တော့ နဲ့မှာပေါ့။ ဒါ အမှန်ပဲ။ ဒါပေမဲ့ ဒင်းဆီက တွေးဘာအနဲ့မှုကို မထွက်တာ’ ဟု ပြောသည်။ အသာတာရီယာက...

‘အဲဒါ ကျွန်းမာလို့ပေါ့...’ ဟု အောင်ထည့်လိုက်ပြီး...

‘ကျွန်းမာလို့ ဘာအနဲ့မှ မထွက်တာပေါ့။ မကျွန်းမာတဲ့ ကလေး တွေသာ အနဲ့နဲ့တာ၊ အဲဒါ လူတိုင်း သိနေတာပဲ။ ကျောက်ပေါက်တဲ့ ကလေးဆို ပြင်းဈေးနဲ့ ထွက်တယ်၊ အင်ပျဉ်ထွက်နေတဲ့ ကလေးဆို ပန်းသီး ပုပ်နဲ့ ထွက်တယ်။ သည်းခြေမကောင်းတဲ့ ကလေးဆို ကြက်သွန်နိုင်း

ရေမွေး

ထွက်မှန်း လူတိုင်း သီနေကြတာပဲ။ သူက ကျိန်းမာပြီးသား၊ ဘာမှ မဖြစ်ဘူး။ ဘာလဲ ကလေးက နံစောနေမှ ဖြစ်မှာလား။ မင်းရဲ့ ကလေးတွေကော နံစောနေတတ်သလား’ ဟု ပြောသည်။

“မဟုတ်ဘူးလေ...။ ကျုပ်ကလေးတွေဆီမှာ လူသားတစ်ယောက် ရှိသင့်ရှိအပ်တဲ့ အနဲ့တွေ ရတယ်”

အသာတာရီယာက ခြင်းတောင်းကို ဖြေပေါ်သို့၊ အသာအယာ ပြန်ချထားလိုက်သည်။ စိတ်ထဲတွင် တော်တော် ခေါင်းမာတဲ့ မိန်းမပါလားဟု တွေးကာ ဒေါသလိုင်းများ တလိပ်လိပ် ကြွဲလာသည်။ သူ့အနေဖြင့် အချ အတင် မပြောချင်လျှင် လက်နှစ်ဖက် ခါပြလိုက်ရုံသား။ သို့သော် ဤသို့ ပြုလိုက်မိ၍တော့ ကလေးကို ဘေးဉာဏ် တစ်စုံတစ်ရာ ဖြစ်မလာစေချင်ပေ။ သူက ဘတ်စိအား...”

‘မင်းပြောသလိုဆို လူသားကလေးတစ်ယောက်ဆိုရင်...။ ထပ် သတိပေးလိုက်ရုံမယ်။ ဟောဒီကလေးက နှစ်ခြင်းခံထားပြီးဖြစ်တဲ့ ဘုရား သခင်ရဲ့ ကလေးနော်။ အေား...။ မင်းသိထားသလိုဆို လူသားကလေး တစ်ယောက်ဆိုရင် နံကိုနဲ့ရမယ်ပေါ့ ဟုတ်လား’ ဟု ပြုတ်သားစွာ မေးလိုက် သည်။

“ဟုတ်တယ်...”

အသာတာရီယာက ဘတ်စိ၏ မျက်နှာကို လက်ညွှုးငောက်ငောက် ထိုး၍ ဖြိမ်းခြားကြိုမ်းမောင်းသလိုမျိုး..

‘ဒီလိုဆို မင်းပြောတဲ့အတိုင်း ထပ်မေးမယ်။ ကလေးက မင်း သိထားထင်ထားသလို အနဲ့မထွက်ဘူးဆိုရင် နံတိုးရဲ့ ကလေးပေါ့ ဟုတ် လား’ ဟု မေးလိုက်သည်။

ဘတ်စိက သွားပြီဟု စိတ်ထဲမှ တွေးလိုက်သည်။ သူမတို့စကား ပိုင်းက ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာရေးကို မေးခွန်းထုတ်သလို ဖြစ်လာသောကြောင့် စိတ်မသက်မသာ ဖြစ်သွားသည်။ သည်အတိုင်းဆိုလျှင် ဤစကားပိုင်း၌ သူမသာ ရှုံးလိမ့်မည်။ သူမက...”

‘ကျုပ်ပြောချင်တာ ဒီလို မဟုတ်ဘူးလေ။ တော်တို့ ဘုန်းကြီးတွေ ကတော့ ဘယ်ကိစ္စမဆို နံတိုးနဲ့သာ အညာကိုင်ပြီး ဆုံးဖြတ်ကြမှာပေါ့။ ဒါပေမဲ့ ကျုပ်ပြောချင်တာက ဒီသဘောမှ မဟုတ်ဘဲ အသာတာရီယာရဲ့။ ကျုပ်သိတာတော့ တစ်ခုပဲ ရှိတယ်။ အဲဒါက ဒီကလေးဟာ အသွေးနဲ့အသား

နဲတော့ ဟုတ်ပါရဲ။ ဒါပေမဲ ကလေးအနဲ့မျိုး ထွက်မနေဘူးလေ’ ဟု ရှေ့ငြောင်တိမ်းတိမ်း ဖြေသည်။

အသာတာရီယာက ကျေနပ်သွားဟန်ဖြင့် လက်မောင်းတစ်ဖက်ကို ဆတ်ခနဲ လွှဲကာ...။

‘အဟား...။ နတ်ဆုံးအကြောင်း ပါလာတော့ ပြန်လျှောချသွားဖြီ မဟုတ်လား။ ကောင်းတယ်...။ က ကိုယ်တော့ကို ဖြစ်မဲးပါၬး။ ကလေးက မင်းတွေးထားသလို ထွက်သင့်တဲ့အနဲ့ မထွက်ဘဲ ဘာအနဲ့ ထွက်နေသလဲ က’ ဟု မေးသည်။ ဘတ်စိက...။

‘သူအနဲ့က မွေးတော့ မွေးပါတယ်’ ဟု ဖြေသည်။

“မွေးတယ် ဟုတ်လား။ အဲဒါ ဘာကို ပြောချင်တာလဲ။ အနဲ့မွေးတာတွေ အများကြီး ရှိတယ်။ ဥပမာ လာမန်ပါပန်းစည်းရဲ့ အနဲ့ကလည်း မွေးတာပဲ။ အသားကင်အနဲ့ကလည်း မွေးတာပဲ။ အာရာဗျာယျာဉ်တဲ့က အနဲ့ကလည်း မွေးတာပဲ။ ဒါပေမဲ ကလေးအနဲ့ မွေးတယ်ဆိုတာကျ ဘာနဲ့ တူသလဲ။ အဲဒါ ကိုယ်တော်သိချင်တဲ့ အဖြေပဲ”

ဘတ်စီ ချိတ်ချုတ် ဖြစ်သွားသည်။ ကလေးများ၏ အနဲ့ကို သူမ ကောင်းကောင်း သိသည်။ သူမသည် ကလေးများကို နှုတိကိုခြင်း၊ ပွတ်သပ်ချော့ခြော့ခြင်း၊ နမ်းရှုပ်ခြင်းတို့ကို ပြုသည့်အတွက် ညအခါ့့ နာခေါင်းဖြင့် အနဲ့ခံ၍ ရှာလျှင်ပင် တွေ့နိုင်လောက်အောင် တိတိကျကျ သိပါသည်။ ထိုအနဲ့မှာ သူမအတွက် ယဉ်နေဖြူဖြစ်သောကြောင့် ယခုပ်လျှင် ကလေး၏ အနဲ့မျိုး နာခေါင်းဝတ္ထ် ရှင်းရှင်းကြီး ရနေသကဲ့သို့ ထိုအနဲ့ကို ဦးငွေ့လှပြီ။ သို့သော် ကလေးနဲ့ကို ဘယ်လို့နေသည်ဟူ၍တော့ စကားလုံးဖြင့် မဖော်ပြတတ်ချေ။

အသာတာရီယာက လက်ချောင်းတိပ်အချင်းချင်း ထိခတ်၍ စောင့်ဆိုင်းနေရာမှ စိတ်မရှည်တော့ဟန်ဖြင့်...။

‘က...’ ဟု ပဲပဲဆတ်ဆတ် ရေခွဲတဲ့လိုက်သည်။ ဘတ်စိက...။

‘ညြှု့ အဲဒါကလေ...။ ရှင်းပြဖို့တော့ ခက်တယ်။ ဘာလို့လဲ ဆိုတော့...။ ဟိုလေ...။ သူတို့အနဲ့က တစ်သမတ်တည်းရယ်လို့မှ မရှိဘဲ။ မွေးတယ်လို့ ပြောရတာက ဟိုလေ...။ အသာကလည်း ကျေပြောချင်တဲ့ အဓိပ္ပာယ်ကို သိရှု့သားနဲ့။ ဥပမာ သူတို့ခြေထောက်လေးတွေက ကျောက်စရစ်ခ ပူဗုံနေ့နေးလေးတွေရဲ့ အနဲ့လိုပဲ။ မဟုတ်သေးဘူး...။ ဒီနဲ့ခနဲ့ထက်

ရေမွေး

တော့ ပိမ္မားတယ်။ မဟုတ်ရင်လည်း ထောပတ်နဲ့...၊ လတ်လတ်ဆတ်ဆတ် ထောပတ်နဲ့။ ဟုတ်တယ် အဲဒီအနဲ့ အတိအကျပဲ။ ကလေးနဲ့က လတ် ဆတ်တဲ့ ထောပတ်နဲ့နဲ့ တူတယ်။ သူတို့ကိုယ်နဲ့က...၊ နှဲနဲ့စိမ့်ထားတဲ့ ကိတ်မှန်နဲ့လေးလိုပဲ။ ခေါင်းထိုင်တည့်တည့်ဆိုရင်...၊ ဟိုလေ ဦးစွန်းဖုတ်လို ဆံပင်မွေးအစလိုက်လေး ရှိတဲ့နေရာ...။ ဟောဒီနေရာလေး...၊ တွေ့လား။ အသုမှာတော့ ဆံပင်မွေး ဘယ်ရှိပါမလဲ...’ ဟု ပြောရင်း ဘုန်းကြီး၏ ဦးပြည့်းပြောင်ပြောင်ပေါ်သို့ လက်ညွှုးတစ်ချောင်းဖြင့် ထောက်ပြလိုက်ရာ သူမ၏ ရိုင်းစိုင်းသည့် အပြအမှား ဆုံးအမှင်တက်သွားသည့် အသာ တာရီယာခများ အငိုက်မိုက် ယောင်ယမ်း၍ ခေါင်းကို ငုံပေးလိုက်မိုက်လေ သည်။

“ဟောဒီနေရာပေါ့...။ အဲဒီနေရာက ထွက်တဲ့အနဲ့က အမွှေးဆုံး။ ကုလားအုတ်နဲ့နဲ့ တူသလိုလို ချိန်းအိုဒီအိုလေး။ သိပ်အဲ့သွေ့ဖို့ကောင်းတာ အသာရဲ့။ ရှင်သိမှာလည်း မဟုတ်ပါဘူး။ အဲဒီနေရာက အနဲ့ကိုသာ တစ်ခါ လောက် ရကြည့်၊ ကိုယ့်သွေးသားဟုတ်ဟုတ် မဟုတ်ဟုတ်၊ ကလေးတိုင်း ကို ချစ်သွားပါမယ်။ ကလေးတွေခံ့က ရတဲ့အနဲ့ဆိုတာ တဗြားမဟုတ်ဘူး။ အဲဒါပဲ။ သူတို့ဆိုက ဒီလိုအနဲ့မျိုး မရရင်၊ ဒင်းကလေးလို ဘာအနဲ့မှ မထွက်ရင် အသာ ဘယ်လို ရှင်းမလဲ ပြော။ ကျူပ်တော့...”

ဘတ်စိုက လက်ပိုက်၍ ခြေရင်းက ဈေးခြင်းတောင်းအား ဖူးပြုပြု များ ထည့်ထားသကဲ့သို့ စက်ဆပ်စွာ တစ်ချက် ငုံကြည့်လျက်...

‘...ဟောဒီက ယန်းဘတ်စိုကိုတဲ့ ကျူပ်ကတော့ ဒင်းကို ပြန်ယူ မသွားနိုင်ပါဘူး’ ဟု ပြောလိုက်သည်။

အသာတာရီယာသည် ငုံနေသော ခေါင်းကို ဖြည့်းညွှုးစွာ မေ့လျက် ဦးပြည့်းပြောင်ပြောင်ကို ဆံပင်ရှိသည့်အလား လက်ဖြင့် ကုတ်လိုက် သည်။ ထို့နောက် နှာခေါင်းထိုင်ကို လက်ညွှုးနှင့် အမှတ်တမဲ့ ပွတ်၍ စဉ်းစားတွေးတောသည့်ဟန်ဖြင့် နှာတစ်ချက် ရှုံးလိုက်သည်။

“ကုလားအုတ်နဲ့နဲ့ တူတယ် ဟုတ်လား။ ကုလားအုတ်အကြောင်း မင်း ဘာသိလို့လဲ။ ကုလားအုတ်သား စားဖူးလို့လား”

အသာတာရီယာ မေးလိုက်သည့် လေသံက ခပ်တင်းတင်း။ ဘတ်စိုက...

‘ဘယ်စားဖူးပါမလဲတော်။ ဒါပေမဲ့ စိန်းအောနာလမ်းက စံအိမ်ကြီး

တစ်ခုထဲ ကျပ်ရောက်တုန်းက ကုလားအုတ်သားကို သက္ကားထည့်ပြီး  
အနှစ်ရအောင် ချက်နေတာ တွေ့ဖူးတယ်။ အနဲ့က မွေးလွန်းလို့ ဘယ်တော့  
မှ မမေ့ဘူး' ဟု ပြောသည်။

အသာတာရီယာက နာခေါင်းပေါ့မှ လက်ကို ရပ်ကာ...

'ဟုတ်ပါပြီ...၊ ဟုတ်ပါပြီ။ ကျေးဇူးပြုပြီး တော်လိုက်ပါတော့။  
မင်းနဲ့ ဒီလောက်ပြောရတာတောင် ကိုယ်တော်လည်း အတော်မောလုပ်ပြီ။  
ဘာကြောင့်ပဲဖြစ်ဖြစ် ကလေးကို နှိုးလည်း မတိုက်ချင်ဘူး၊ တာဝန်လည်း  
မယူချင်ဘူးဆိုပြီး ဘုရားကျောင်းမှာ ယာယီထိန်းသီမ်းဖို့ ပြန်လာပေးတယ်  
ဆိုပါတော့။ ကိုယ်တော်တော့ ဒီလိုပဲ ယူဆတယ်။ နားချက်လို့ ရမယ့်ပုံလည်း  
မရှိဘူးဆိုတော့ ဘယ်တတ်နိုင်ပါမလဲ။ ကဲ ကဲ မင်းလည်း သွားလိုရာ  
သွားတော့' ဟု ပြောသည်။

သူက နို့နဲ့သင်းသင်းကို နောက်ဆုံးအနောက် ရှူးလိုက်ပြီး  
ခြင်းတောင်းကို ကောက်ဆွဲကာ တံခါးမကြီးကို ဝှက်ခဲ့ ပိတ်ချလိုက်သည်။  
ထို့နောက် သူရုံးခန်းဆီ ထွက်သွားသည်။

\* \* \*

အခန်း (၃)

သို့သော် အဆောင်လက်ဖွဲ့ ဝတ်ဆင်ခြင်း၊ ကျိန်စာတိုက်ခြင်း၊ အပါမြိုခြင်း၊ အမှာ့င့်ပယောက ပူးကပ်ခြင်း၊ နတ်ဆိုးနှင့် ကတိကဝတ်ပြုခြင်း၊ စုန်းကတော်၊ ဇော်ဟောစာတမ်း၊ ပွဲလက်အတတ် စသည့် အယုသီးသော ဓလ္ထုများကိုတော့ တော်မှုပွဲဖို့ဘဏ်ဖြင့် ကောင်းကောင်းကြီး နိပ်ကွပ်လေ့ရှိ

သည်။ ခရစ်ယာန်ဘာသာ ပေါ်ပေါက်လာပြီး နှစ်ထောင်ပေါင်းများစွာ တည်တဲ့လာသည့်တိုင် ရှေးရှိုးစွဲ မိဇ္ဇာဒို့အယူဝါဒများ သည်လို အမြစ်တွယ် လျက်ရှိသေးသည်ကို မြင်တွေ့နေရသည်မှာ သူ့အတွက် အလွန်မျက်မှန်းကျိုးစံရာဖြစ်သည်။ သို့သော် ယင်းကိစ္စများကို အပြိုင် ငြင်းခုံမည်ဆိုလျင် တော့ အသာတာရိယာနှင့် တွေ့ဆုံရန် မလိုပေါ်။ စေတန်နတ်ဆိုး ရှိ၊ မရှိ၊ အစွမ်း ထက်၊ မထက် ငြင်းခုံရန် သူလို သာမန်ဘုန်းကြီး တစ်ပါးနှင့်စာလျင် ဘာသာရေးစာပေကျမ်းဂန်များကို အခြေခံမှ စ၍ သင်ကြားထားသော အခြားဘုန်းကြီး အမြောက်အမြား ရှိလေသည်။

သာမန်လူတစ်ယောက်ဖြစ်သော နိုတိန်းသမက ဤလူမမည် ကလေးငယ်အား သရဲစီးနေပါသည်ဟု ဘွင်းဘွင်းကြီး ပြောချုပ္ပားသည်။ နတ်ဆိုးကတော့ သူ့ကိုယ်သူ မကောင်းဆိုးရွားဖြစ်ပါသည်ဟု ကြေညာမည် မဟုတ်ချော်။ ကလေးငယ်၌ မကောင်းဆိုးဝါး ဖြစ်လောက်စရာလည်း ဘာမှ မရှိသည်ကို သိပြီးသားပင်။ အကယ်၍ ကလေးငယ်သာ မကောင်းဆိုးရွားစင်စစ် ဖြစ်ပြားအံ့၊ မင်းသားခေါင်း စေတင်းထားသည့် ဘီလူးရပ် ကိုတော့ ယန်းဘတ်စီအား ချုပ်ပြရလောက်အောင် ပိုက်ခဲလိမ့်မည် မဟုတ် ချော်။ အနဲ့ခံ၍ လူမှန်း၊ မကောင်းဆိုးရွားမှန်း ခွဲခြားခြင်းက ပို၍ပင် ယဉ်းမျိုးမရှိချော်။

နှာခေါင်းသည် အာရုံးပါးတွင် ဂန္ဓာရုံဟူသော အနဲ့အာရုံအတွက် ကိုယ်အကိုအစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ ဘတ်စီပြောသည့်အတိုင်း ဆိုလျင် ငရဲသည် ဆာလာဖန့်ဟု ခေါ်သည့် ကြော်ဥပုပ်နဲ့ ထွက်၍ နိုဗာန် သည် အနွေးတိုင်နဲ့ ထုံသင်းနေရပေါ်လည်။ ထိုသို့ အယူသီးမှာကား အခိုးရွား ဆုံးပင်။ အရိုင်းခေတ်၌ တိရရှိနိုးသာသာ နေထိုင်ခဲ့ကြသည့် လူတို့သည် မျက်စိပါသော်လည်း အမြင်အာရုံဖြင့် ခွဲခြားသိရှိနိုင်စွမ်း မရှိယူဖြင့် ရှုနှုန်း မိတ်ဆွေကို အနဲ့ခံ၍ ခွဲခြားဆုံးဖြစ်ကြသလို ဖြစ်နေရော့မည်။ ဘယ်လောက် ချုံရှာစက်ဆုပ်ဖို့ ကောင်းလိုက်သလဲ။ ‘သူရှုံးသည် မျက်စိဖြင့် မသိ၊ နှာခေါင်းဖြင့် သိ၏’ ဟူသော ဆိုရိုးလည်း ရှိသည်မဟုတ်လား။

“အဖြစ်ဆိုးလိုက်တဲ့ ကလေးငယ်ပါလား။ ကြည့်ပါဦး ခြင်းတောင်းထဲမှာ ခွေခွေလေး အိပ်နေပုံများ၊ ဘယ်လောက်အပြစ်ကင်းလိုက်သလဲ။ မသက်ာစရာ ဘာမှလည်း မရှိဘဲနဲ့၊ ကလေးကို လူနဲ့မထွက်လို့ မလိုချင် ဘူးဆိုပဲ၊ ပြောရက်လိုက်တာ။ ရှိုင်းကလည်း ရှိုင်းလိုက်ပါဘို့။ အင်းလေ...။

ရေမွှေး

ဘာပြောလို့ရမှာလဲ။ အိုအေးအေးအို...”

အသာတာရီယာသည် ခြင်းတောင်းကို ဉာဏ်သာစွာ ထွဲ၍ ကလေး၏ ဦးခေါင်းကို ပွဲတ်သပ်ကာ ပါးစပ်မှုလည်း ‘အိုအေးအေးအို’ ဟု တတ္တ် တွေတ် ရွှေတ်နေသည်။ သူက ကလေးပိစိကျွေးလေးများကို ဤသို့ ဉာဏ်သာစွာ ပြမ်း၍ ချော့သိပ်ရမည်ဟု ထင်နေသည်။

“ကုလားအုတ်နံ၊ ထွက်မှတဲ့လား။ အဓိပ္ပာယ် မရှိတာတော့။ အိုအေးအေးအို...”

သူက လက်ကို ရပ်ကာ နှာခေါင်းဝသို့ တော့၍ အနဲ့ခံကြည့်သည်။ နေ့လယ်စာအဖြစ် သူစားခဲ့သော ဂေါ်မီသနပ်အနဲ့မှုလွှဲ၍ ဘာအနဲ့မှ မရ။ သူက လမ်းလျော်နေရာမှ ခကေလောက် တုံးခဲ့ ရပ်သွားကာ ဘယ်သူများ ကြည့်နေသလဲဟု ဘေးဘီပဲယာကို လှည့်ပတ်ကြည့်လိုက်သည်။ ထိုနောက် အနဲ့တစ်ခုခု ရလိုရှုံး၏ ခြင်းတောင်းထဲသို့။ သူနှာခေါင်းမွှုံးကြီးကို ငံ၍ ကလေး၏ ဦးခေါင်းပတ်လည်ကို ရှုကြည့်သည်။ သူနှာခေါင်းမှာ ကလေး၏ ဦးခေါင်းနှင့် နီးကပ်လွန်းလှသဖြင့် နှာခေါင်းဝက ဆံပင်မွေးနိနိလေးများနှင့် ထိသွားသည်။

ကလေး၏ ဦးခေါင်းမှ ဘာနဲ့ထွက်သည်ကို သူလုံးဝ မသိချေ။ ကုလားအုတ်နဲ့တော့ မဟုတ်တာ သေချာသည်။ ကုလားအုတ်သားကို သကြားရည်နှင့် ချက်သည်ဆိုကတည်းက နှီးရည်သာ စို့သော ကလေးထံမှ သကြားနဲ့ ဘယ်လိုလုပ်ထွက်ပါတော့မလဲ။ ထွက်မည့်ထွက် နို့ထိန်းသမ၏ နှီးနဲ့သာ ထွက်ရမည်။ သို့သော် ကလေးဆီမှ နှီးနဲ့လည်း မထွက်ချေ။ ဆံပင်၊ အရေပြား၊ အမွေးနှင့် ကလေးချွေးနဲ့ အနည်းငယ်တော့ ရလိမ့်မည်။ တာရီယာက ဆံပင်၊ အရေပြား၊ အမွေးနှင့် ကလေးချွေးနဲ့ အနည်းငယ် ရလိုရှုံး၏ အနဲ့ခံကြည့်သော်လည်း ကလေးဆီက ဘာအနဲ့မှ မရချေ။

ကေန္တသည်ကလေးမှာ အနဲ့အသက်ဟူ၍ လုံးဝ မရှိခြင်း ဖြစ်ရ မည်။ မွေးကင်းစ ကလေးငယ်တစ်ယောက်သည် သန့်သန့်ရှင်းရှင်း ထားပါက ဘာအနဲ့မှ မထွက်ဟု သူက ယူဆလိုက်သည်။ စကား ပြောတတ်လာလျှင်၊ လမ်းလျော်တတ်လာလျှင်၊ စာရေးတတ်ဖတ်တတ် လာလျှင်တော့ အနဲ့ထွက်လာမည်လား မပြောတတ်၊ ထိုအရာများကလည်း ကလေးအရွယ်ရောက်ဦးမှာ။ ကတ်သတ်၍ ပြောရလျှင် လူသားတိုင်း အရွယ် ရောက်လာသည့်အခါ အနဲ့တစ်ခုခု ထွက်ကို ထွက်သည်။ ရောမကဗျာဆရာ

ဟိုးရောစ်က 'နပျို့ခြင်းက အညွန့်တလူလူ တွက်အလာ၊ အပျို့စင်၏ ရန်းက အဖြူရောင် နာဆစ်ဆပ်ပန်းလေး တစ်ပွင့်လို ပွင့်အာ...' စသဖြင့် စပ် ဆိုခဲ့သည် မဟုတ်လား။ ရောမသားများသည် အရွယ်ရောက်ခြင်း ပတ်သက် သည့် အရာအားလုံးကို သိနေခဲ့သည်။ လူသားတို့၏ အနံမှာ အသွေး အသားတို့၏ အငွေးအသက်တို့ အမြဲဖွံ့ဗွမ်းနေသည်ပဲ။ ထိုအနံးသည် ဒစရိုက်၏ ရန်းဖြစ်သည်။ ဒစရိုက်မှုကို ဖြေသား မည်းသလား မသိ၊ အိပ်မက်ပင် မမက်ဖူးသေးသည့် နို့စို့ကလေးယ်၌ အဘယ်မှာ ထိုအနံးမျိုး ရှိပါမည်နည်း။ ထိုအနံးကား အသို့နည်း။

အသာတာရီယာသည် ခြင်းတောင်းကို ဒုးပေါ် တင်၍ ညွင်သာစွာ လွှဲပေးလိုက်သည်။ ကလေးငယ်ကတော့ နှစ်ဖြူကြစွာ အိပ်မြဲ။ ကလေး၏ နိုင်ရေား ညာဘက်လက်သီးဆုပ်လေးက စောင်အောက်မှ တွက်လာသည်။ ပါးပြင်ကလေး ဆတ်ခနဲ တွန်းသွားပုံက ချစ်ဖို့ကောင်းလှသည်။ ထိုအခြင်း အရာကို ပြင်လိုက်ရသည့်အခါ အသာတာရီယာသည် တစ်ကိုယ်တည်း ပြုးလိုက်မိသလို ရင်ထဲမှာလည်း ရုတ်တရက် နွေးခနဲ ခံစားလိုက်ရသည်။ ထိုခဏ္ဍာင် သူသည် ကလေး၏ ဖင်ဟု ထူးခေါ်စွာ တွေးလိုက်မိသည်။ ထိုသို့ စိတ်ကူးယဉ်မိသည်ကိုလည်း သူ့ဘာသာ ကျေနပ်နေသည်။ စိတ်ကူးထဲ တွင် သူသည် ဘုန်းကြီးတစ်ပါး ဖြစ် မနေနား သာမန်တိုင်းသူပြည်သား တစ်ယောက်သာ ဖြစ်သည်။ ရိုးသားကြီးစားသော လက်မှုပညာသည် တစ်ယောက်ယောက် ဖြစ်ချင်ဖြစ်နိုင်သည်။ သူယူတားသော နှိုးသည်ထဲမှ ပူနွေးသော နှို့နှင့် သိုးမွေးနဲ့ တွက်နေမည်။ သူမနှင့် သားကလေး တစ်ယောက်ရသည်။ ယခု ထိုသားကလေးကို ဒုးပေါ်တင်၍ လွှဲပေးနေသည်။ အိုအေးအေးအို...။

ထိုစိတ်ကူးကြောင့် ကြည်နဲးနေသဖြင့် နေလို့ထိုင်လို့ ကောင်းလှ သည်။ ယင်းသို့ စိတ်ကူးယဉ်ရသည်မှာလည်း သာမန်အတွေးတစ်ခုနယ်ပင်။ ဖင်တစ်ယောက်က သူ၏သားငယ်ကို ဒုးပေါ်တင်၍ 'အိုအေးအေးအို...' ဟု ချော့သိပ်ကာ လွှဲပေးနေသတဲ့။ အသာတာရီယာ၏ စိတ်နှင့်လုံးကား ကြည်နဲးမှဖြင့် သိမ့်သိမ့်တွန်၍ ရင်ထဲမှာ လှိုက်ဖို့နေလေသည်။

ထိုနောက် ကလေးငယ် အိပ်ရာမှ နှီးလာသည်။ ပထမဆုံး နှီးလာ သည်က ငင်း၏ နာခေါင်းကလေး ဖြစ်သည်။ နာခေါင်းသေးသေးလေးသည် အထက်သို့ ပင့်၍ တရှုံ့နှုံး အနံးခံလျက် လှပ်ရှုံးလာသည်။ နာခေါင်းကလေး

ရေမွေး

က လေကို ရှာသွင်းလိုက်၊ မှတ်ထုတ်လိုက်နှင့် နှာချေတော့မည့်အတိုင်း။ ထိုနောက် နှာခေါင်းကလေးက တွန်လိမ့်မျှတွကာ မျက်လုံးလေးများ ပွင့်လာ သည်။ အရည်ကြည့်တစ်ပျီး ဖုံးနေသော မျက်လုံးကလေးများမှာ မီးခိုးနှင့် နိုနှစ်ရောင်ကြား မသဲကွဲသော အရောင်တစ်ပျီးနှင့် တူသည်။ ကလေးယ် သည် အမြင်အာရုံ ကောင်းစွာ ဖွံ့ဖြိုးသေးပုံ မရချေ။

အသာတာရီယာသည် ကလေး၏ မျက်လုံးကို သေသေချာချာ မကြည့်မိသဖြင့် မည်သို့မျှ မထင်သော်လည်း နှာခေါင်းကိုတော့ သေချာကြည့်မိသွားသည်။ တစ်ဝက်တစ်ပျက် ပွင့်လာသော ကလေး၏ မျက်လုံးများသည် ကြည့်သာ ကြည့်နေသော်လည်း ဘာကိုမှ မြင်ပုံမရ။ နှာခေါင်းကတော့ ထိုသို့ မဟုတ်ဘဲ လိုချင်သည့်နေရာကို တန်းခနဲ့ သိနေသည့်အလား အသာတာရီယာသီ တည့်တည့်ကြီး ချိန်ချွဲယ်ထားသည်။ ထိုပစ်မှတ်သည် သူကိုယ်တိုင်ဖြစ်နေမှန်း ရိပ်မိလိုက်သဖြင့် ဖခင်အဖြစ် စိတ်ကူးယဉ်နေသော အသာတာရီယာ၏ စိတ်ထဲတွင် တစ်ပျီးကြီး ခံစားလိုက်ရသည်။ ကလေး၏ နှာခေါင်းပေါက်သေးသေးလေးနှစ်ခုက ပွင့်အာလာသည် ပန်းဖူးလေးလို နဲ့ချည်ပျောည့် ဖြစ်နေသည်။ တကယ်တော့ ထိုနှာခေါင်းပေါက်လေးများသည် တော်ဝင်ရှက္ခာဒေဒါနယျော်ထဲက သားစားပင်ငယ်တစ်ပျီးက သားကောင် ဖော်ပျောရန် ဖွင့်ဟတားသော စုပ်ခွက်လေးများနှင့် ပိုတူသည်။ ထိုသားစားပင်၏ စုပ်ခွက်များလိုပင် နှာခေါင်းပေါက်လေးများက တစ်ခုခုကို စုပ်ယူရန် ကြီးစားနေပုံ ရသည်။ အသာတာရီယာမှာ ထိုနှာခေါင်းပေါက်လေးများကို ကြည့်ရင်းရင်တထိတိတိတ် ဖြစ်လာသည်။

ကလေးငယ်၏ နှာခေါင်းပေါက်လေးများသည် သူ့အား မမိုတ် မသုန် စူးစိုက်၍ သေချာကြည့်နေသည့်အလား။ ကလေးငယ်သည် အသာတာရီယာအား မျက်စိဖြင့် မမြင်ရသော်လည်း နှာခေါင်းဖြင့် သိနေသည့်နှင့်။ ထိုနှာခေါင်းလေးများဖြင့် ထွင်းဖောက်ကြည့်ရှုနေပုံက မျက်လုံးဖြင့် အကြည့် ခံရသည်ထက် ပို၍ ခံရခိုက်သည်။ မသိလျှင် ထိုနှာခေါင်းလေးများသည် အသာတာရီယာသီ ဖုံးကွယ်ထားလို့ မရသည့် တစ်စုံတစ်ရာကို စုပ်ယူဝါးမျိုး ပစ်လိုက်တော့မည့်အတိုင်းပင်။ ထိုအရာက ဘာလဲ။

ရှင်းပါသည်။ အနုံမထွက်သော ထိုကလေးငယ်သည် သူ့ကို အနုံခံ၍ မှတ်သားနေခြင်းဖြစ်သည်။ ရှက်ဖွဲ့ယ်လိုပါတကား။ ထိုအခါ

သူကိုယ်မှ ဂေါ်ဖီသနပ်နဲ့ ထွက်နေသလိုလို၊ ချွေးတော်ချဉ်စော်ပဲ နံနေသလိုလို၊ ဝတ်ထားသည့် မလျှော်ရသေးသော အဝတ်အစားများမှပဲ အနဲ့ထွက်နေသလိုလို ခံစားရသည်။ တစ်ယောက်ယောက်က သူ့အဝတ်အစားလုံးကို အကုန်ချွဲတဲ့ချွဲ၍ အရှင်ခိုးသော သူ၏ အဝတ်မဲ့ခန္ဓာကိုယ်အား သေချာစိုက်ကြည့်နေသကဲ့သို့၊ မလုံမလဲ ခံစားရသည်။ ကလေးငယ်သည် သူ့အရေပြားကို ထွင်းဖောက်၍ အသွေးအသား၊ ကိုယ်တွင်းကလိစာများအထိ အနဲ့ခံနေသည့် အလား။ သာမန်နှာခေါင်းတစ်ခုနှင့် လုံးဝမတူတော့ဘဲ ဝက်နှုတ်သီးလို့ ကော့တာက်ကာ တွန်းလိမ့်ရှုံးပွဲ၍ အငမ်းမရ အနဲ့ခံနေသော ထိနှာခေါင်းလေးကို မြင်ရသည့်ထို့ခေါ်တွင် ခုနက လိုက်ဖို့ရင်ခုန်သောကြည်နဲ့မှာအား စက်ဆုပ်ရှုံးရှုံးမှုသာ အစားထိုးဝင်ရောက်လာပြီး ကြက်သီးဖြန်းဖြန်းထိုးသွားသည်။ ထို့ခံစားချက်ကြောင့် ဖိုက်ထဲမှာပင် မအီမသာဖြစ်လာသည်။

အသာတာရီယာသည် ရဲရှာဖွှု၍ အနဲ့တစ်ခုခု ရလိုက်သလို နောက်ဆုတ်သွားသည်။ သူ့သွေးသူ့သားဟု သားအဖလို ခံစားချက်များလည်း မရှိတော့ဘူး။ ခုနက စိတ်ကူးယဉ်မိမိသမျှ ကြက်ပျောက်ငြက်ပျောက် ပျောက်ကုန်သည်။ သူ့ဒုးပေါ် တင်ထားမိခဲ့သည်မှာ ရန်လိုတတ်သည့် ထူးဆန်းသောသတ္တဝါလေးတစ်ကောင်ဟု အေးစက်စက် ခံစားရသည်။ ငင်းသည် ဘယ်နည်းနှင့်မှ လူသားတစ်ယောက် မဖြစ်နိုင်။ ပင့်ကူ့တစ်ကောင် ခုန်တက်လာသလိုမျိုး၊ ကြက်သီးမွေးညွှေးများ ထလာသဖြင့် အားကနဲ့ အော်ဟစ်လိုက်ချင်သည်။

အသာတာရီယာသည် ခြောင်းတောင်းကို စားပွဲပေါ် တင်ထားလိုက်သည်။ ဤသတ္တဝါလေးကို တတ်နိုင်သမျှ အမြန်ဆုံး ရှင်းထုတ်ပစ်လိုက်ချင်သည်။ ဖြစ်နိုင်သွေးသွေးမှု ယခုချက်ချင်းပင် ကောက်၍ လွှင့်ပစ်လိုက်ချင်သည်။ ထိုစဉ် ကလေးက တအိအိ စိုးသည်။ ကလေးငယ်သည် မျက်လုံးဖို့မြတ်ကာ အာခေါင်ခြစ်၍ စူးရှစ်ဗုံးများ ဖျစ်ညှစ်အော်ငို့လိုက်ရာ တာရီယာမှာ သွေးကြာများအေးခဲ့သွားမတတ် လန်းဖျပ်သွားသည်။ သူက ကလေးအငိုတိတ်အောင်ခြင်းတောင်းကို လက်တစ်ဖက်ဖြင့် ဆွဲချိ၍ ‘အိုအေးအေးအို’ ဟု ဆောင့်ကြီးအောင့်ကြီး အော်လိုက်သည်။ သို့သော် ကလေးငယ်က ပို၍ ကျယ်လောင်စွာအော်ငိုးသည်။ အော်ရလွန်းသဖြင့် ကလေး၏ မျက်နှာက လုံးဝ ပြာနမ်းသွားသည်။

ရေမွေး

တာရီယာသည် 'ဒင်းနဲ့ မြန်မြန်ဝေးမှ အေးမယ်' ဟု တွေးရင်းနှုတ်မှ 'မကောင်းဆိုးရွားလေး' ဟု ပြောမိတော့မလို ဖြစ်သွားသည်။ သို့ သော် သူ့ကိုယ်သူ သတိဝင်လာသဖြင့် နှုတ်မှ 'ဒင်း...' ဟုသာ ထွက်သွားသည်။ ဘယ်ကို သွားထားရပါမလဲ။ အနီးအနားရှိ မိဘမဲ့ကျောင်းများနှင့် နှုံထိန်းသမများကို သိသော်လည်း သူနေထိုင်ရာနှင့် နီးနေသေးသည်။ သူ မကြားနိုင်လောက်သည့် နေရာသို့ ပို့ရမည်။ မူခံတံခါးဝက် ပြန်လာ ချမထားနိုင်သည့် နေရာမျိုး။ တြေားဘုန်းကြီးကျောင်းသို့ ယူသွား၍ ရလောက်သည်။ မြစ်ထဲသာ ပစ်ချုပုလိုက်လို့ရလျှင် ပိုတောင် ကောင်းဦးမည်။ ညဆိုလျှင် မြို့အဝင်ဂိတ်တံခါးကို သော့ခတ်၍ ပိတ်ထားတတ်သည့် ဘက်စ် တေးလ်ခံတပ်၏ နောက်ကျောက ဖောဘုံနိုင်းအန်တိုင်း ဆင်ခြေးဗုံးရပ်ကွက်...။ ဟုတ်သည်။ သူနေထိုင်ရာ အရှေ့ပိုင်းနှင့် အလှမ်းဝေးသည့် ထိုနေရာသည်သာ ဤသွေ့ဝါလေးအတွက် အကောင်းဆုံး။

တာရီယာသည် အချိန်မဆိုးတော့ဘဲ သင်းပိုင်ကို ကောက်ရုံကာ အောင့်သံ တြုံ့ပြု ထွက်နေသည့် ခြင်းတောင်းကို ဆွဲ၍ ကျောင်းထဲမှ အပြီး တစ်ပိုင်း ထွက်လိုက်သည်။ ထို့နောက် သိမ်းမြစ်၏ မြစ်ညာဘက်၊ မြို့ပြင်ရှိ ဖောဘုံစိန်းအန်တိုင်းရပ်ကွက်ထဲက လမ်းကြားများဆီ ရောက်လာသည်။ ချာရွှေနှင့်အဆုံးရှိ မယ်ဒလ်ဒီထရန်နဲ့သူရားကျောင်း အနီးတွင် မဒစ် ဂါယာဟူသော မိန့်မတစ်ပေါ်ယောက် နေသည်။ သူမသည် ပိုက်ဆံရလျှင် ဘယ်အသက်အရွယ် ကလေးကိုမဆို လက်ခံသည်။

ဖာသာတာရီယာက အော်ဦးနေဆဲဖြစ်သည့် ကလေးငယ်အား သူမဆီ အပ်ကာ တစ်နှစ်စာ ကြိုတ်၍ ငွေပေးချေလိုက်ပြီး မြို့ထဲသို့ ခပ်သွေ့သွေ့တ် ပြန်ဝင်လာသည်။ ကျောင်းသို့ ပြန်ရောက်ရောက်ချင်း အဝတ်အစားများကို ချွေတ်ကာ ကိုယ်လိုင်လည်း ခေါင်းစခြင်းဗုံးရော့ဗုံး၍ သန့်စင်လိုက်သည်။ ထို့နောက် အိပ်ဆောင်ထဲဝင်ကာ လက်နှစ်ဖက်ယုက်၍ ဆုတောင်းစာများကို အကြာကြီး ချွေတ်ဖတ်နေမိသည်။ နောက်ဆုံးတွင်မှ စိတ်သက်သာရာရကာ အိပ်ပျော်သွားလေသည်။

\* \* \*

## အခန်း (၄)

မဒမိဂါယာသည် အသက်သုံးဆယ်ပင် မပြည့်သေးသော်လည်း  
လောကခံကို အချယ်နှင့်မလိုက်အောင် ခံစားခဲ့ရသဖြစ်သည်။ သူမသည်  
အသက်ရှိချုပ်သာ ရှင်သန်နေသော်လည်း စိတ်ခံစားချက်ဟူသမျက်တော့  
သေဆုံးခဲ့တာ ကြောလှပြီ။ ငယ်စဉ်က သူမ၏ ဖောင်သည် မီးဆွဲသည့်  
သံချောင်းဖြင့် နှုံးကို ရိုက်နှက်ခဲ့ရာ မတော်တဆ နာခေါင်းရှုံးကျိုးသွားပြီး  
အနံအာရုံကို ခံစားနိုင်စွမ်း မရှိတော့ချေ။

ဤမျှသာ မဟုတ်၊ လူသားတစ်ယောက်တွင် ရှိသင့်သည့် မေတ္တာ၊  
စေတနာ၊ ကရဏာလည်း သူမမှာ မရှိတော့ချေ။ ပျော်တယ်ဆိုတာ ချိန့်  
လားဟု မေးရမည့် သူမအတွက် နှုံးညွှေ့သိမ်မွေ့ခြင်းဟူသည် တစ်ခါမှ  
မကြားဖူးသော စကားလုံး ဖြစ်သည်။ ကလေးများနှင့် နေရတာ ပျင်းလာလျှင်  
ယောက်၍သားတစ်ယောက်ယောက်နှင့် သွားအိပ်တတ်သည့်မှထွေ့၍ ဘာကိုမှ  
လေးလေးနှက်နှက် မခံစားတတ်ပေ။ ကလေးများ သေဆုံးသွားလျှင်လည်း  
ပူဇွဲးမနေတတ်သလို ကျုန်ရစ်သည့် ကလေးများအတွက်လည်း ဝမ်းသာ  
ခြင်း မရှိချေ။ လင်ဖြစ်သူက ရိုက်နှက်လျှင်လည်း နည်းနည်းကလေးများ  
တွန်မသွားသလို ဟိုတယ်ဖြူးဆေးရှုံးတွင် ကာလဝမ်းရောဂါနှင့် ဆုံးပါးသွား  
သဖြင့် မူဆိုးမ ဖြစ်သွားသောကြောင့်လည်း ဝမ်းနည်းမနေပေ။ သူမကို  
လှပ်ရှားစေသည့် ခံစားချက်နှစ်ခုသာ ရှိသည်။ ငှုံးမှာ လစဉ် ဓမ္မတာလာ

သည့်အခါ ကိုက်ခဲ၍ စိတ်ဓာတ်ကျသည်ဆိုရုံသာ ကျတတ်ခြင်းနှင့် ပြီးဆုံး သည့်အခါတွေလည်း ဝမ်းသာသည်ဆိုရုံ စိတ်သက်သာရာရခြင်းသာဖြစ်သည်။ ယင်းမှအပ ထိမိန်းမတွင် ဘာခံစားချက်မှ မရှိချေ။

စိတ်ခံစားချက်ဟူ၍ လုံးဝမရှိသော သူမ၏ အပြုအမူကြောင့်ထင့်၊ မဒစ်ဂါယာသည် ဘယ်ကလေးကိုမှ ကျောသားရင်သားခဲ့ခြားခြင်း မရှိဘဲ မျှမျှတတ်သာ ဆက်ဆံတတ်သလို အကြင်နာတရားကင်းမဲ့စွာ အမိန့်ပေးလေ့ ရှိသည်။ တစ်နေ့လျှင် ထမင်းသုံးနပ် ကျေးသည်။ အဆာပြုမှန့်တော့ နည်းနည်းမျှ မပါ။ ကလေးပိစိကျေးလေးများခုံလျှင် နှစ်နှစ်သားအရွယ်အထိ တစ်နေ့ သုံးကြိမ် အနီးလဲပေးသည်။ ဘောင်းဘီထဲ ချေးပါချထားလျှင်တော့ အပြစ်ပေးသည့်အနေဖြင့် တစ်ချက် ရိုက်ကာ ထမင်းတစ်နပ် လျှော့သည်။ သူမရာသည့် အဆကြေးငွေ တစ်ဝက်တိတိကို ကလေးများနေထိုင်ရာ အဆောင် အတွက် သုံးကာ ကျွန်းတစ်ဝက်တိတိကိုတော့ ထိန်းသိမ်းခအဖြစ် ယူသည်။ ကုန်ချေးနှင့်ကျလျှင်လည်း အမြတ်ပို့ယူဖို့ မကြိုးစားသလို ငွေကျပ် တည်းချိန်များတွင်လည်း သေခါမှ သေရော့၊ တစ်ပြားမှ ပို့မတောင်းချေ။

တကယ်တော့ ဤလုပ်ငန်းသည် သူမအတွက် ဘာအမြတ်အစွန်း မျှ မကျွန်ချေ။ သူမလိုချင်သည်က သက်ကြီးစရိတ်ရန်ပုံငွေ ထည့်သွင်းရန် လိုအပ်သည့် ငွေပမာဏလောက်သာဖြစ်သည်။ တစ်နေ့ အသက်ကြီးလာ လျှင် သူမ၏ ယောက်ဗျားကဲ့သို့၊ ဟိုတယ်ပြီးဆေးရုံတွင် ဒုက္ခဆင်းရဲခံကာ သေမသွားချင်ပေါ့၊ သည့်အစား သက်ကြီးစရိတ်ကို ပုံမှန် ထုတ်ယူသုံးစွဲရင်း သူမ၏ နေအိမ်တွင်သာ သေသွားချင်သည်။ သေဆုံးခြင်းဟူသည် အချိန် နေရာမရွေး ရောက်လာတတ်သော်လည်း သူမအနေဖြင့် ဆေးရှုရှိ သူစိမ်းရာပေါင်းများစွာကြားထဲတော့ အုတ်ရောရောကျောက်ရောရော အသေမခနိုင်။ သေလျှင်လည်း ကျကျနှစ်ကလေးတဲ့တော့ သေသွားချင်သည်။ ထို့ကြောင့် အဆောင်ကြေးထဲမှ ဖြတ်ယူရခြင်းဖြစ်သည်။

ဆောင်းတွင်းဆိုလျှင် နှစ်ဒါဇ်လောက်ရှိသော သူမ၏ ကလေးများ ထဲက သုံးလေးယောက်တော့ သေတတ်သည်။ သာသနပြုမိဘမဲ့ကျော်းများနှင့် အခြားကလေးစောင့်ရှုဗ်သည့် အနှားမိခင်များမှာ ကလေးဆယ် ယောက်ရှိလျှင် ကိုယောက်လောက် မကြာခဏ သေဆုံးတတ်သွှေ့ သူမ၏ စံချိန်က တခြားသူများနှင့်စာလျှင်တော့ အပုံကြီး သာသည်။ ပါရီမြို့သည် မိဘမဲ့ကလေးများ၊ လူခိုးသူခိုးများကို တစ်နှစ်လျှင် တစ်သောင်းကျော်

မွေးထုတ်လျက်ရှိရာ သေဆုံးသွားသော ကလေးများနေရာတွင် တဗြား  
ကလေးများက အစားထိုးဝင်ရောက်လာမြဲဖြစ်သည်။ သည်ပမာဏလောက်  
လျော့ပါးသွားမှလည်း တန်ကာကျသည်။

ဂန်နှီးလေးအတွက်မူ မဒမ်းယာ၏ ပြုစုပျိုးထောင်မှုက အကျိုးထူး  
လှသည်။ တဗြားနေရာဆိုလျှင် သူ့အနေဖြင့် အသက်ရှင်ချင်မှ ရှင်နိုင်လို့  
မည်။ စိတ်သဘောထား သေးနှင့်သိမ်ဖျင့်လှသော မိန်းမတစ်ယောက်ဆီမှာ  
နေရသည့်အတွက် ဒုပေနာပေတော့ အတော်လေး ခံနိုင်ခဲ့သည်။ တဗြား  
ကလေးများသာ သူ့လို အမှိုက်တော့ထဲ မွေးလာခဲ့လျှင် ဤမှု သက်ဆုံးရှည်  
လိမ့်မည် မဟုတ်ချေ။ နှိုးချိုကို ငတ်တစ်လှည့် ပြတ်တစ်လှည့်သာ စိုးရှောသော်  
လည်း ရေရှုပုံပြတ်ဟင်းရည်ဖြင့် တင်းတိမ်နိုင်အောင် ကြိုးစားခဲ့သည်။  
အသီးအရွက်နှင့် အသားဝါးဟင်းလျာ အပုပ်အသိုးများကိုလည်း စားတတ်  
အောင် ကျင့်သားရလာခဲ့သည်။

ဂန်နှီးလေးစဉ်က ဝက်သက်ရောဂါ ဝမ်းကိုက်နာ၊ ရေကျားက်  
ရောဂါ၊ ကာလဝမ်းရောဂါတို့မှ ကံအားလျှော့စွာ လွှတ်မြောက်ခဲ့သည်။  
ပေနှစ်ဆယ်နှုက်သော ရေတွင်းထဲ ပြုတ်ကျဖူးသလို ရင်ဘတ်ပေါ်သို့လည်း  
ရေနေ့ပူလောင်ခဲ့ဖူးသည်။ သူ့တစ်ကိုယ်လုံး၌ အမာရွတ်တို့ ဗရွှေဖြစ်  
နေရုံသာမက ထိုဒဏ်ရာများကြောင့် ယိုင်နဲ့ကြိုးလို့သော ဓန္တကိုယ်သာ  
ကျုန်ရစ်ခဲ့သော်လည်း အသက်ကတော့ ပြင်းလှသည်။ သူသည် ဘက်  
တီးရီးယားပိုးမွားပေါင်းစုံ၏ ဒဏ်ကို ခံနိုင်ရည်ရှိရှိမက သွေးတစ်စက်သာ  
ကျုန်တော့လျှင်တောင် နှစ်ပေါင်းများစွာ ရှင်နော်းမည့်ပုံရသည်။ သူ့အတွက်  
ရပ်စိုင်းဆိုင်ရာ လိုအပ်ချက်က အချိုးကျ ခွဲဝေရှိသော စားစရာနှင့် တစ်  
ကိုယ်စာ ဝတ်စရာ ရလျှင် ပြီးသည်။ မေတ္တာ၊ စေတနာ၊ အကြောင်နာ  
စသည့်စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကတော့ သူနှင့် လားလားမှ မသက်  
ဆိုင်ချေ။

ဂန်နှီးအတွက် ထိုအရာများ မရှိလည်း ဘာမှ မဖြစ်။ မွေးကတည်း  
ကလည်း တစ်ခါမှ မခံစားခဲ့ရဖူးချေ။ သူ့ကို မွေးစဉ်က ပထမဆုံး အော်ငါး  
လိုက်သံကို လူအများ အာရုံစိုက်ခဲ့ကြဖူးသည်။ သို့သော် သူ့အော်သံကြောင့်  
မိခင်ကတော့ ကြိုးစင်တက်လိုက်ရသည်။ သူ့အော်သံသည် မေတ္တာ၊  
ကရာဏာ တောင်းခံသည့်အသံမျိုး ဟုတ်ပုံမရချေ။ သည့်အစား သူအသက်  
ရှင်စိုး ဆုံးဖြတ်လိုက်သဖြင့် မိခင်ကို သေမိန့်ချုလိုက်သည့် အသံသာ

ရေမွေး

ဖြစ်သည်။ အခြာနနေကိုက တစ်ဦးအသက်ရှင်ရန် တစ်ဦးက သေကို သေရပေမည်။ သူ့ဆုံးဖြတ်ချက်ကြောင့် ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာမည်ကို သိ၍ အော်ဟစ်ခြင်း မဟုတ်တာကတော့ သေချာသည်။ လမ်းဘေးမှ ပဲတစ်စွဲ အညှောက်ပေါက်ခြင်း၊ မပေါက်ခြင်းပင်လျှင် ရော် ပြေခဲ့နှင့် သက်ဆိုင်သလို ဂိန်စိုက် အသက်နှင့်ခန္ဓာ အုံးစားကွဲ့၊ မကွဲဟူသည် ပတ်ဝန်းကျင်၏ အခြာနနေအပေါ် များစွာမူတည်နေသည်။

ပမာဆိုရသော သွေးကိုစပ်သော သေးငယ်လှသည့် သန်းလျေး တစ်ကောင်သည် သတ္တဝါတစ်ကောင်၏ ကိုယ်ပေါ်ရှိမနေဘဲ သစ်တစ်ပင်ဗြို့ တွယ်ကပ်ပေါက်ဖွားလာသည်ဆိုပါစို့။ ဂင်းသည် ပတ်ဝန်းကျင်၏ ဒဏ်ကို ကြိုကြိုခဲ့ရင်း ထိုသစ်ပင်အနီးမှ ပြတ်သန်းလာမည့် သားကောင်၏ သွေးနံ့ထို မရမချင်း အနုံခံလျက် စောင့်ဆိုင်းနေပေလိမ့်မည်။ သို့တည်းမဟုတ် သေ မထူးနေမထူး သဘောဖြင့် သစ်ပင်ပေါ်မှ ခုန်ချုချင် ခုန်ချုမည်။ သားကောင်၏ အသွေးအသားကို ကုပ်တွယ်မို့လျှင်ကား ဘယ်သောအခါမှ လွှတ်တော့မည် မဟုတ်။

ဂန်းနှီးသည်လည်း ထိုသန်းလျေးကောင်နှင့် တူသည်။ သေမထူး နေမထူးဘဝတွင် ဌီမ်သက်တိတ်ဆိတ်စွာ နေထိုင်၍ အခွင့်ကောင်းကို စောင့်သည်။ လောကြီးသည် သူ့ထံမှ အပြီးကလေး တစ်ခုမပြောနှင့် အနုံတောင် မရချေ။ သူ့ဆီမှ ရသည်က သူ စွာနှစ်ထုတ်လိုက်သော မစင်ပုံသာ ဖြစ်သည်။ ကလေးအရွယ်ပိုင်ဖြစ်၍၊ မိန်းမတိုင်းက သူ့ကို မကောင်းဆုံးရွား တစ်ကောင်အလား ကန်ကျောက်လွှင့်ပစ်ကြမည်သာ။ ထိုမိန်းမထဲတွင် မဒ်မိုးကလေး မပါ။ ဂန်းနှီးမှ အနုံမထွက်သလို မဒ်မိုးကလည်း အနုံ ခံနိုင်စွမ်း မရှိပေ။ ဂန်းနှီးအား ကြီးလာလျှင် ဘာဖြစ်ရမည်၊ ညာဖြစ်ရမည်ဟု မမျှော်လင့်သလို သူမကိုယ်တိုင်ကိုက စိတ်သိပ်မနှုံးချေ။

ဂန်းရောက်လာလာချင်းမှာပင် ရှိနှင့်ပြီးသော အခြားကလေးများက ပိုင်း၍ စပ်စုကြသည်။ ကလေးများသည် ပထမဆုံးနေ့တွင်ပင် ဂန်းကို ကြည့်၍ ကြောက်ရွှေ့သွားကြသည်။ သူတို့သည် ဂန်းထည့်ထား သော သစ်သားပုံးကို ခုတင်ခြေရင်းတွင် ထားကာ ရောင်ကွင်း၍ သွားကြသည်။ ခုတင်ခြေရင်းသည် အခန်းထဲတွင် အခြားသော နေရာများထက် ပို၍အေး သည်။ ညာအခါ၍ ကလေးငယ်အခါ့မှာ ထ၍ ငိုတတ်ကြသည်။ ထိုအခါ မဒ်မိုးကလောက ခြေထောက်မှ တာရွှေတိုက် ဆွဲခေါ်၍ အပြစ်ပေးတတ်သည်။

တစ်နေ့သည် အသက်ကြီးသော ကလေးများက ဂန်နဲ့အား  
အသက်ရှုကျပ်၍ သေအောင် တိတ်တဆိတ် ဂိုင်း၍ ကြံ့ကြသည်။  
သူတို့သည် စောင်များနှင့် အခင်းများကို အုတ်ခဲများ လိပ်ထည့်ကာ  
ဂန်နဲ့မျက်နှာပေါ် အပ်၍ ဖိတ္တား လိုက်ကြသည်။ နောက်တစ်နေ့မနက်၌  
မဒမဲ့ဂါယာက သူ့အား လာကြည့် သောအခါ တစ်ကိုယ်လုံး  
ပြနှစ်းနေသော်လည်း သေတော့ မသေချေ။

ထိုကလေးများက သူ့ကို သတ်ဖြတ်ရန် အမျိုးမျိုး ကြံ့စည်းကြသည်။  
နောက်ဆုံး ပါးစပ်နှင့် နှာခေါင်းကို လက်ချည်းသက်သက်ဖြင့် အပ်၍ သတ်ရန်  
စိတ်ကျးကြသည်။ သို့သော် သူ့ကို မည်သူကမှ ထိုလည်း မထိုရဲ့ တို့လည်း  
မတို့ချင်ကြပေါ်၊ ထို့သို့ လုပ်ကြံ့ရန်မှာ ပင့်ကူဝါးဖီးကြီးတစ်ကောင်ကို  
လက်နှင့် ကိုင်ရသလို အသည်းတယားယား၊ ရင်တဖိဖိ ရှိလိမ့်မည်ဟုတွေး  
ကာ ရွှေရာစက်ဆပ်ကြသဖြင့် ထိုစိတ်ကျးက လက်တွေ့တွင် ဖြစ်မလာချေ။  
ဂန်နဲ့ အရွယ်ရောက်လာသည်နှင့်အမျှ သတ်မည့်အကြံ့ကို လက်လျှော့လိုက်ကြ  
သည်။ သို့တည်းမဟုတ် သူ့အား ပျက်စီးရာပျက်စီးကြောင်း ကြံ့ချယ်၍  
မရသည်ကို နားလည်သွားသောကြောင့်လည်း ဖြစ်နိုင်သည်။ ယင်းအစား  
သူတို့သည် ဂန်နဲ့ကို လက်များနှင့်ပင်မတို့ဘဲ သူ့အပါးမှ ဝေးရာသို့သာ  
ရှောင်စွာ ထွက်ပြီးကြလေသည်။

သူတို့သည် သူ့ကို မမုန်းချေ။ မနာလိုလည်း မဖြစ်သလို သူစား  
သော စားစရာများကိုလည်း ဝန်တို့ပြုစုစွင်း မရှိကြ။ မဒမဲ့ဂါယာ၏ အိမ်တွင်  
သူရှိနေသည်ကိုသာ များစွာ စိတ်အနောင့်အယုက်ဖြစ်ကြသည်။ သူ့အီမှာ  
ဘာအနဲ့မှ မထွက်သည်ကိုလည်း သည်းမခံနိုင်ကြ။ သူတို့သည် ဂန်နဲ့အား  
ကြောက်ရွှေ့ခြင်းသာ ဖြစ်ကြလေသည်။

\* \* \*

## အခန်း (၆)

ဂန်နှီးအကြောင်းကို သေချာသိမည်ဆိုလျှင် ကြောက်ရွှေထိတ်လန်း စရာလည်း ဘာမှ မရှိပါ။ သူသည် အသက်သာ ကြီးလာသော်လည်း ရုပ်ဆိုးလာသည်မှလဲ၍ အထူးသဖြင့် လူကောင်က ထွားကျိုင်းမလာသလို ခွန်အားလည်း ကြီးမားသန်မာလာခြင်း မရှိချေ။ ရုပ်ဆိုးသည်ဆိုရာတွင်လည်း မြင်မြင်သူ၏ လူအပေါင်းတို့က သူ့အား သရဲတစ္ဆိုရိုး မြင်ရသလို ကြောက်ရွှေ လောက်အောင် ဆိုးရွားနေသည်တော့မဟုတ်ချေ။ သူသည် ရန်လိုခြင်း၊ အလစ်သုတ်ခြင်း၊ ရမ်းကားခြင်း မရှိသလို လူတဗာကာကိုလည်း ရန်လိုက်မစ တတ်ချေ။ သူကိုယ်တိုင်က လူတွေနှင့် ခပ်ကင်းကင်းသာ နေလိုသဖြင့် လူကြောက်တတ်သည်ဟုပင် ဆိုရမည်။

ဂန်နှီးသည် အသက်လုံးနှစ်ကျမှ မတ်တတ်စရပ်ပြီး လေးနှစ်ကျမှ စကားစပြောသည်။ သူစပြောသည့် စကားလုံးက ‘ငါး’ ဟူ၍ဖြစ်သည်။ ထိုစဉ်က ငါးစိမ်းသည် တစ်ယောက်သည် ချာရွှေ့နှစ်လမ်းမထက်မှ ‘ဟောဒီက ငါးတွေ ရမယ်။ ငါး’ ဟု အော်သွားသည်။ ဂန်နှီးသည် ငါးစိမ်းသည်ကို ခပ်လှမ်းလှမ်း တစ်နေရာမှ စိတ်ဝင်တစား ကြည့်ရင်း ရတ်တရက် စိတ် လူပ်ရှားစွာ ‘ငါး’ ဟု ပါးစပ်မှ လွှတ်ခနဲ ထွက်သွားသည်။ နောက်ထပ် တစ်ပိုင်းတစ်စွဲက်လာသည့် စကားလုံးများမှာ ပန်း၊ ဆိတ်ခြား၊ ဂေါ်ပိုထပ်နှင့် ‘ဂျက်ကီးလော်ရာ’ ဟူ၍ဖြစ်သည်။ ဂျက်ကီးလော်ရာဆိုသည်မှာ အနီးအနားရှိ

ဖလက်စီလာချိုက်စီသီလရှင်ကျောင်းမှ ဥယျာဉ်များအကူ၏ နာမည်ဖြစ်သည်။

သူသည် ကြိုယာ၊ နာမဝိသေသနနှင့် အာမချိုတ် စကားလုံးများကို သိပ်စိတ်မဝင်စားချေ။ ‘ဟုတ်ကဲ’ နှင့် ‘ဟင့်အင်’ မှလွှဲ၍ အရာဝတ္ထုများ၊ အပင်များ၊ တိရှိနှင့်များနှင့် လူများကို နာမစကားလုံးများဖြင့်သာ သုံးတတ်သည်။ ထို ‘ဟုတ်ကဲ၊ ဟင့်အင်’ ကိုပင်လျှင် အသက်အတော်ကြီးမှ ပြောခြင်း ဖြစ်သည်။ ရုတ်တရက် အနဲ့တစ်ခုခုကို ရလိုက်လျှင် အထူးသဖြင့် ထိုအနဲ့ကို သူစိတ်ဝင်စားသွားလျှင် ထိုအရာ၏ အနက်အဓိပ္ပာယ်ကို သူက အနဲ့ဖြင့် မှတ်သားသည်။

နေအလွန်ပူးသော မတ်လတွင် ဖြစ်သည်။ တစ်နေ့သို့ သူသည် ထင်းပုံတစ်ခုရှိ သစ်တုံးတစ်တုံးပေါ် ထိုင်၍ ထင်းချောင်းအတိုအစများကို ချိုးဖွဲ့နေစဉ် ‘ထင်း’ ဟူသော စကားလုံးကို ရော်တိမိသည်။ ထင်းကို ယခင်က အကြိမ်ပေါင်းများစွာ ပြင်ဖူးသလို ‘ထင်း’ ဟူသော စကားလုံးကိုလည်း အကြိမ်ပေါင်းများစွာ ကြားဖူးသည်။ ဆောင်းတွင်းဆိုလျှင် မီးလုံးရန် မကြာခဏ ထင်းသယ်ရသည်ကို အမှတ်ရသဖြင့် ထင်း၏ အဓိပ္ပာယ်ကို သူ နားလည်သွားသည်။

သို့သော် ထင်းဟူသော အရာဝတ္ထု၏ နာမည်နှင့် အဓိပ္ပာယ်ကို သိပ်စိတ်မဝင်စားတော့သဖြင့် ထင်းပုံပေါ် တက်ထိုင်ကာ တောင်တောင်အီအီ လျှောက်စဉ်းစားသည်။ ထင်းတုံးများကို တဲ့ကလေး၏ လက်ယာဘက် တံစက်မြှတ်အောက်တွင် အလျားလိုက်လဲကာ ပုံထားသည်။ နေပူသဖြင့် အပေါ်ခုံးရှိ ထင်းတုံးဆီမှ မီးကင်ထားသလို မွေးပုံးသောအနဲ့တစ်မျိုး ထွက်နေပြီး အောက်ဘက်ရှိ ထင်းတုံးများဆီက ရေးလိုက်နေသဖြင့် စိုထိုင်းထိုင်း အနဲ့တစ်ခု ထွက်နေသည်။

ဂန်နှီးသည် ခြေထောက်စင်း၍ တန်ရုံကို မှုထိုင်ရင်း မျက်လုံးများ မှတ်ထားလိုက်သည်။ ဘာမှ မမြင်ရ၊ မကြားရသဖြင့် ဘာကိုမှလည်း မခံစားရခဲ့။ သူထိုင်နေရာ ပတ်ပတ်လည်မှ ထွက်နေသည့် ထင်းနဲ့ကိုသာ ရှုံးနေလိုက်သည်။ ထိုအနဲ့ကို သူသောက်သုံးသည်။ ထိုအနဲ့သည် သူ၏ မွေးသုံးပေါက်များမှ ဖြတ်သန်းစီးဝင်ကာ သူကိုယ်တိုင် ထင်းတုံးတစ်ခု ဖြစ်သွားသည်ဟု ခံစားရသည့်အထိ ရနဲ့ထဲမှာ ပျော်ဝင်နစ်မြုပ်ပစ်လိုက်သည်။ သူသည် ‘ပိန့်ချို့ယို့’ သစ်သားရပ်လေး တစ်ရှုပ်လို့ ပြောခြင်းသားဖြစ်မှု

ရေမွေး

မသိလျင် အသက်ဝိညာဉ် ကင်းမဲ့သွားသည့်နယ်ပင်။ နာရီဝက်ကျော်ကျော်  
ကြာသောအခါ ‘ထင်း’ သည် သူ့ကို မွန်းကျပ်တစ်ဆို့လာစေသည်။ ‘ထင်း’  
သည် သူ၏ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် အစာအိမ်ကို ပြည့်တင်း  
ကျပ်သိပ်လာစေသဖြင့် ထိုစကားလုံးကို သူ ဖွင့်ဟအန်ချလိုက်ရသည်။

“ထင်း...”

ထင်း၏ ဖြစ်တည်မှု၊ ထင်း၏ ရန်းက သူ့ကို ဝါးမျိုးမသွားခင်  
သူ့ကိုယ်သူ ကယ်တင်လိုက်နိုင်သည်။ ဂန်နှီးသည် ခေါင်းတာခါခါဖြင့် ထင်းပုံ  
ပေါ်မှ လျောဆင်း၍ ထွက်သွားသည်။ သူလမ်းလျောက်သွားပုံက သစ်သား  
ခြေထောက်များနှင့် လျောက်နေရာသလို ယိုင်တိယိုင်တိုင်။ နောက်ရက်  
ပေါင်းများစွာ ကြာသည့်တိုင် အင်အားကြီးမှားသော ထိုရန်း၏ လွမ်းမို့မှု  
အက်ကြောင့် ရိုဝေထုံးတိုင်းနေသည်။ ထိုအနဲ့ကို ပြန်အမှတ်ရလာတိုင်း  
တစ်ခုခုကို တောင်းပန်ခေယသလိုမျိုး ‘ထင်း...၊ ထင်း...’ ဟု ထပ်ခါ  
တလဲလဲ ရေရှုတ်နေတတ်သည်။

ဂန်နှီးသည် ထိုသို့လေ့လာရင်း စကားပြောတတ်လာသည်။ သို့  
သော် အနဲ့မျို့သော အရာဝိဘုများ၊ စိတ်ကူးယဉ်အတွေးများ၊ အထူးသဖြင့်  
ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သော နိတိစကားလုံးအတွက်တော့ အထူးပင်  
အခက်ကြံရသည်။ ဥပမာ တရားများတူမှု၊ ဘုရားသခင်၊ ပျော်ဆွင်မှု၊ တာဝန်၊  
လူသားဆန်ခြင်း၊ ကျေးဇူးတင်ခြင်း စသည့် စကားလုံးများကို သူ့အသိဖြင့်  
အဓိပ္ပာယ်ဖော်ရန် ဥက်မမိချေ။ ထိုစကားလုံးများကို နားလည်း မလည်သလို  
သူ့အတွက် ဘယ်နေရာတွင် ဘာစကားလုံးသုံးရမှန်း မသိအောင်  
ရှုပ်ထွေးခက်ခဲလှသဖြင့် မကြာခဏ မှားယွင်း၍ သုံးစွဲမိတတ်သည်။

နေ့စုံသုံးစကားလုံးများ၌ အနဲ့အုပ်စုံနှင့် သက်ဆိုင်သော စကား  
လုံးများမှာ လောက်ငမှု မရှိသော်လည်း ဂန်နှီး၏ ဦးနောက်ထဲမှာတော့  
သိုးသန့်မှတ်ဥက်မှားအဖြစ် တဖြည့်ဖြူးများ၊ ပြားလာသည်။ သူသည်  
သစ်သားဟူသမျှကို အနဲ့ပင် မခံတော့ချေ။ သို့သော် သာမန်လူများက  
ဝက်သစ်ချေ၊ မေပယ်၊ အင်၊ ကျွန်း၊ ပျော်းကတိုး စသည့် အပင်များကို  
မျက်စီဖြင့်ကြည့်၍ ငြင်းတို့၏ သက်တမ်းအနဲ့ အရင့်၊ အညွှေ့တက်ခြင်း၊  
ဆွေးမြည့်ခြင်းကို မသိနိုင်သော်လည်း ဂန်နှီးကမူ ယင်းသစ်တုံး၊ ထင်းချောင်း  
တို့၏ အခေါက် အလိပ်၊ အတိုအစမှ အနဲ့ရရှုဖြင့် ခွဲခြား သိရှိလေသည်။

အလားတူပင် မဒ်မဲ့ယာ သူမ၏ ကူးမနာသားများကို နေ့စုံ

တိုက် ကျွေးသည့် အဖြူရောင်အရည်ကို စွားနို့ဟု ကန်နှီး မသိသေးသော်လည်း အနဲ့ခံလိုက်သည်နှင့် ဘယ်လောက်ပူသည်၊ ဘယ်နွားထံကရသည်၊ ထိုနွား ဘာစားသည်၊ မလိုင်ဘယ်လောက်ကျွန်သေးသည် စသဖြင့် သူ့အာရုံတမှာ သိနေလေ့ရှိသည်။ ထိုအချက်အလက်များကို မူတည်၍ မနက်တိုင်း သောက် ရသည့် နွားနို့က တစ်ရက်နှင့်တစ်ရက် လုံးဝ မတူမှန်း သိနေခဲ့သည်။

မီးဖိတစ်ခုမှ ထွက်သော အခိုးအငွေးတစ်ခုတွင် မတူညီသော ဂုဏ်သတ္တိများ၊ အသစ်အသစ်သော အနဲ့ရာပေါင်းများစွာ ရောနောပေါင်းစပ် နေမည်ဆိုလျှင် မီးခိုးဟူသော အမည်နာမတစ်ခုတည်းဖြင့် လုံလောက်ပါမည် လား။ မြေ၊ ရေ၊ လေဟူသော ဓာတ်ကြီးသုံးပါးသည် တဗြားအနဲ့တစ်ခုရနှင့် ရောနောပေါင်းစပ်သွားလျှင် မြေနံ့၊ ရေနံ့၊ လေနံ့ဟူ၍ တစ်သမတ်တည်း ခေါ်လို့၊ မရတော့ချေ။ ခြေလှမ်းတစ်လှမ်း၊ လေတစ်ချက်အငွေးမှာပင် ရန်း၊ အမျိုးမျိုး ပြောင်းလဲနေသောကြောင့် ရန်းမျိုးစွာဖြင့် ကြွယ်ဝသော ကမ္ဘာ လောကကြီးတွင် ရန်းတစ်ခုချင်းစီကို အမည်သတ်မှတ်ပေးရန် စကားလုံးက တော့ ရှားပါးလွန်းလှသည်။ ထို့ကြောင့် စကားလုံးဟူသည် ကန်နှီးအတွက် နားလည်ရခဲ့သော ဘာသာဖောဒြစ်နေဖြီး တဗြားသူနှင့် ထိုတွေ့ဆက်ဆံ့ မှသာ ကျင့်သားရ၍ ပြောတတ်သည်။

အသက်ခြောက်နှစ်အရွယ်တွင် ကန်နှီးသည် အနဲ့အာရုံဖြင့် သူ့ပတ်ဝန်းကျင်က အရာအားလုံးအကြောင်းကို အလုံးစုံ သိမြင်နေလေသည်။ မဒမိုက်ယာ၏ အိမ်ထဲက ဘယ်ပစ္စည်းမဆို၊ ချာချုပ်လမ်းမ၏ မြောက်ဘက် ပိုင်းတစ်လျှောက်ရှိ ဘယ်နေရာမဆို၊ သူမသိသော လူ၊ သူမသိသော ကျောက်ခဲလေးတစ်လုံး၊ သစ်တစ်ပင်၊ ချုံပုတ်တစ်ခု ယုတ်စွာအဆုံး အစက် အပျောက်ကလေး တစ်ခုပင် မကျိန်အောင် အကုန်သိသည်။ ထိုအရာအားလုံး ကို ငှင့်တို့၏ ပင်ကိုရန်နှင့် တွဲဖက်လျက် သူ၏မှတ်ဉာဏ်ထဲတွင် ခွဲခြားမှတ်ဉာဏ်ထဲတွင် မှတ်မိုးလေ့ရှိသည်။

အနဲ့မျိုးပေါင်း ထောင်သောင်းမက ဂွဲပြားခြားနားပါစေ၊ သူမှတ်ဉာဏ်ထဲတွင် တစ်ခုချင်းစီကို ရှင်းလင်းပိုသစ္စာ မှတ်မိုးလေ့ရှိသည်။ ပို၍ ထက်မြေက်လာသည်ကား အနဲ့တစ်ခုချင်းစီကို ပေါင်းစပ်၍ အသစ်ထပ်မံ ရရှိရာမည့် အနဲ့မျိုးကိုပင် ခန်းမှန်းတတ်လာခြင်းဖြစ်သည်။ ထိုသို့ ပါရမို့ဟော ရင့်သန်လာခြင်းကြောင့် ကမ္ဘာပေါ်တွင် မရှိခဲ့ဖူးသော အနဲ့သစ်မျိုးစုံကို တိတွင်ဖန်တီးနိုင်လိမ့်မည်ဟု ထိုစဉ်က နားမလည်သေးချေ။ အကယ်၍

ရေမွေး

သူသာ ဝေါဟာရတို့၏ အနက်အဓိပ္ပာယ်ကို ကိုယ်တိုင် ဖြေယ်ဝစ္စ၊ တတ် မြောက်နားလည်ခဲ့လျှင် ရန်းနှင့် ပတ်သက်သည့် စကားလုံးပေါင်း ထောင် သောင်းမက ထွက်ပေါ်လာပေလိမ့်မည်။

သူ၏ပါရမီညာက်ကို အနီးစပ်ဆုံး နှင့်ယူဉ်ပြရလျှင် သံစည်နှင့် တေးသွားကို နားထောင်ရုံဖြင့် အသံ၏ အနိမ့်အမြင်၊ အပြင်းအပျော့ကို ဂိုဏ်သက်ဖြင့် နားလည်သော်ပေါက်၍ သံစည်အသစ်၊ တေးသွားအသစ်ကို မိမိဘာသာ တိထွင်ဖန်တီးနိုင်သော မွေးရာပါ ပင်ကိုယ်အရည်အချင်းနှင့် တူသည်ဟု ဆိုရမည်။ သို့သော် ရန်းသက်တာသည် ဂိုဏ်သက်တနှင့် လုံးဝ မတူဘဲ ကွဲပြားခြားနားလှသောကြောင့် ကန်နှီး၏ အန်းမှတ်သားနိုင်စွမ်းမှာ တဗြားမည်သူနှင့်မျှ မတူဘဲ လူတာကာထက် ထူးကဲသာလွှန်နေလေသည်။

ကန်နှီးသည် သို့သို့သိပ်သိပ်သာ နေလိုဟန်ရှိသည်။ သူအဖြစ်ချင်ဆုံး ဆန္ဒကား သီးပင်စားပင်စိုက်ခင်းများ၊ ပန်းဥယျာဉ်များ၊ စပျစ်ခြိနှင့် မြက်ခင်း လွင်ပြင်များကို ဖြတ်သန်း၍ ဖော့ဘူစ်နှင့်အန်းတို့င်း၏ မြောက်ဘက်ပိုင်း တစ်နံတစ်လျားသို့၊ မြေားတည့်ရာ တစ်ကိုယ်တည်း လျောက်သွားလိုခြင်း ဖြစ်သည်။ တစ်ခါတစ်ရုံ ညနေတာက်တွင် အိမ်သို့၊ ပြန်မလာတတ်ဘဲ ရက်အတန်ကြာ ပျောက်နေတတ်သည်။ ပြန်လာသောအခါ အပြစ်ပေးမည့် ကြိမ်လုံးက အသင့်စောင့်နေလေသည်။ သူ့ကို ရှိက်လျင်လည်း အသံတစ် ချက်မှ မထွက်ဘဲ ပေပြီး ခံလေ့ရှိသည်။ သူ့ပုံက နာကျင့်၍ အော်ရမည်ကိုပင် ပြီးငွေ့နေသည့်နှင်း။ သူ့ကို အိမ်ထဲမှာ ပိတ်လောင်ထားထား၊ အစာရေစာ မကျွေးဘဲနေနေ၊ အလုပ်မည်မျှ ပင်ပန်းအောင်ခိုင်းခိုင်း သူ့အပြုအမှုကတော့ တစ်စက်ကလေးမျှ ပြောင်းမသွားဘူး။

နိုထရာဒဒိဒီဘန်ဆီကော်အမည်ရှိ သာသနပြုစာသင်ကျောင်းတွင် ဆယ့်ရှစ်လခန့် ပြတ်တောင်းပြတ်တောင်း တက်ရောက်သော်လည်း စာလုံး ပေါင်း အနည်းငယ်သာ ပေါင်းဖတ်တတ်ခြင်းနှင့် သူ့နာမည်ကို ရေးတတ်ခြင်းမှလွှဲ၍ ဘာမှ ထူးထူးခြားခြား တတ်မြောက်လာခြင်း မရှိသလို ထို့ထက်လည်း ပို၍သင်လို့ မရချေ။ ဆရာက သူ့အား စာသင်ကြား၍ မရနိုင်အောင် ဥက္ကာလည် ထုံထိုင်းသည်ဟု ယူဆလိုက်သည်။

မဒမိဂါယာကမူ ကန်နှီးတွင် သဘာဝလွန်ဟု ပြောမရလျှင်တောင် သာမန်ထက် ထူးကဲသော စွမ်းရည်ရှိသည်ကို လုံးဝ သတိမထားမိချေ။ သူသည် တဗြားကလေးများလို ညာ၊ အမှာ်ထူးစသည်ကိုလည်း လုံးဝ

အကြောက်အလန် မရှိ။ ဉာဘက်မီးလုံးရန် ထင်းအလို့ဌာ မြေတိုက်ခန်းမောင်ကြီးမည်းကြီးထဲ သွားယူစရာရှိလျှင် တခြားကလေးများမှာ မီးအိမ်ပါသည့်တိုင် မည်သူမျှ ဆင်းမသွားရကြ။ ဂန်နှီကတော့ မီးအိမ်ပင် မယူဘဲ မြေတိုက်ခန်းထဲ ချက်ချင်းဆင်းကာ အလို့ရှိရာ စာရွက်၊ အဝတ်စာထင်းဟူသမျှ ကို အမှားအယွင်း မရှိစေဘဲ သွားယူတတ်လေသည်။ သော့ခတ်ထားသည့် တံ့ခါး၊ အုတ်နံရုံ အပြောင်းအလဲ ရှိပါစေ၊ သူသွားရာလမ်းတစ်လျောက် မည်သည့်အရာဝေတ္ထာနှင့်မှ ခလုတ်မတိုက်မိတ်တော်ပျော်။

ဂန်နှီသည် အိပ်ဆောင်ထဲ မဝင်မိကပင် အထဲ၌ ဘယ်နှစ်ယောက်ရှိ၍ ဘယ်နေရာတွင် ဘယ်လိုနေကြသည်ကိုပါ သိသလို ပန်းကော်မိကိုပင် အပေါ်အခွဲ ပွင့်အာမလာမဲ့ အထဲ၌ ပိုးကောင် ရှိမရှိကိုလည်း သိသည်။ မဒမိုက်ယာသည် ပိုက်ဆံကို နေရာအမျိုးမျိုး ပြောင်းလဲသိမ်းဆည်းတတ်ပြီး ရှာမတွေ့သည့်အခါ ဂန်နှီက နှစ်ခါမရှာဘဲ လက်ညွှေးထိုးပြသည်နှင့် ထိုနေရာတွင် တွေ့တတ်သည်။ ထိုမျှသာမဟုတ်၊ လူတစ်ယောက် လာမည်ဆိုလျှင် ဂန်နှီက ထိုသူ မရောက်မိ ကြိုသိနေလေ့ရှိသည်။ ကောင်းကင်၌ တိမ်တစ်စင် မရှိသော်၏ြား မိုးသက်မှန်တိုင်း တိုက်တော့မည်ကိုလည်း ကြိုသိသည်။ ပန်းကော်မိ၊ သိမ်းထားသော ပိုက်ဆံ၊ လာလတ္ထားသောလူ စသည့်အရာအားလုံးကို သိနေခြင်းမှာ ဂန်နှီ၌ ဆင့်မအာရုံ ရှိနေသောကြောင့်မဟုတ်ဘဲ တစ်နေ့ထက် တစ်နေ့ ပို၍ တိကျထက်မြေက်လာသော သူ၏ အနုံခံစွမ်းရည်ထူးကြောင့်သာ ဖြစ်လေသည်။

ထို့သော် မဒမိုက်ယာကတော့ ထို့သို့ မယူဆမိပေ။ မီးဆွဲတံဖြင့် အရှိက်ခံရ၍ အနုံခံအကိုအစိတ်အပိုင်း မပျက်စီးလျှင်တောင် အကြောင်းရင်းမှန်ကို စဉ်းစားတွေးခေါ်တတ်သည် ဥက်ရည်မျိုး သူမတွင် မရှိပေ။ သူမက ဤသူ့ယောကလေး၌ ဆင့်မအာရုံရှိသည်ဟုသာ ထင်မှတ်သည်။ မဒမိုက်ယာသည် ထိုသို့ ထူးခြားဆန်းကြယ်သော စွမ်းရည်ရှိသူများက ကောင်းကျိုးမပေးတတ်ဟု ယုံကြည်သူဖြစ်သည်။ ဂန်နှီ၏ ဖြစ်အင်ကိုသံသယဝင်လာသည့်နှင့် မဒမိုက်ယာမှာ ပို၍ အစိုးရိမ်ကြီးလာပြီး သူကိုဖယ်ရှားရန် စိတ်ကူးတော့သည်။

ထိုအချိန်တွင် ဂန်နှီသည် အသက် ရှစ်နှစ်အချွယ် ရောက်လာပြီး စိန်မာရီဘုရားကော်းကလည်း သူ့အတွက် နှစ်စဉ် ပေးနေကျ အဖိုးအခကိုအကြောင်းမည်မည်ရရ မရှိဘဲ ဖြတ်တောက်လိုက်သည်။ မဒမိုက်ယာသည်

ရေမွေး

ပိုက်ဆံကို တကျိုကျို သွားမတောင်းဘဲ တစ်ပတ်နှစ်ပတ်လောက် ထပ်စောင့် လိုက်သေးသည်။ ပိုက်ဆံမရတော့မှန်း သေချာသွားသောအခါ သူငယ် ကလေးကို လက်ဆွဲ၍ ဖြူထဲသို့ ခေါ်လာခဲ့သည်။

သိမ်းမြစ်အနီး၍ မွန်တယ်လာရီလမ်းတွင် သူမနှင့်သိကျမ်းသည် ဂရိုင်မယ်ဆိုသူ နေထိုင်သည်။ ဂရိုင်မယ်သည် သူ့အလုပ်တွင် အလုပ်သင် လက်ထောက်များ၊ ကျမ်းကျင်လုပ်သားများကို တန်ရာတန်ကြေး ပေး၍ မခေါ်ဘဲ ရွေးပေါ်သော ကူလီအလုပ်သမားများကို ခေါ်ခိုင်းလေ့ရှိသည်ဟု နာမည်ဆိုး ထွက်သည်။ သူ့အတွက် ကလေးလူကြီးမရွေး ရွေးပေါ်လျင် ရသဖြင့် အလုပ်သမားက အမြဲလိုသည်။ သူ့အလုပ်မှာ သားရေကုန်ကြမ်း ထုတ်လုပ်ခြင်း ဖြစ်သည်။ ထိုလုပ်ငန်းများမှာ တိရေဆွာန်၏ အသားကို လို့ခြစ်၍ အရေခံဆွဲတိခြင်း၊ သားရေလုပ်ရန် ဆေးဆိုး၍ အဆိပ်ရှိသော အရည်များနှင့် ရောနယ်ခြင်း စသည် အနှစ်ရာယ်များသော အလုပ်များဖြစ်လေရာ ကျမ်းကျင်သားရေ လုပ်သားများပင် ငွေမည်မျှပေးပေး အချိန်ကုန်ခံ၍ မလုပ်ပုံးကြချေ။ ထို့ကြောင့် ဂရိုမယ်သည် ထိုလုပ်သားများအတား အလုပ် အကိုင်ခဲ့ လူတားစားများ၊ အိမ်ခြေရာမဲ့များ၊ နေရာအတည်တကျမရှိသော လေလွင့်ကလေးငယ်များကိုသာ ပေါ်ပေါ်ပဲပဲ ခိုင်းစေခြင်းဖြစ်သည်။

မဒေဝါယာသည် ရရှိမယ်၏ သားရေလုပ်ငန်းအကြောင်းကို အကုန် သိသော်လည်း ကန်စီးကို ထိုနေရာသို့ ပို့လိုက်ရသဖြင့် စိတ်ထဲမှာ မည်သို့မျှ မခံစားရချေ။ ကန်စီး ဒက်ခံနိုင်၊ မခံနိုင်ဆိုသည်မှာလည်း သူမနှင့် မသက် ဆိုင်ဟုသာ သဘောထားသည်။ ကန်စီးနှင့် ပတ်သက်သမျှ သူမ၏ တာဝန်က ပြီးဆုံးသွားပြီ။ သူမ၏အိမ်က ထွက်သွားသမျှ ဘယ်သူ ဘာဖြစ်ဖြစ် သူမ အလုပ် မဟုတ်။ ကန်စီးရင်ဆိုင်နိုင်လျှင်လည်း ဘာမှမဖြစ်၊ သေသွားလျှင်လည်း မည်သို့မျှ ခံစားရမှာ မဟုတ်ချေ။ သူမနှင့်ဆိုင်သည်က သူ့အား လက်လွတ် ခွက်ကျွတ်တရားဝ် ရှင်းလင်းဖယ်ရှားဖို့သာ ဖြစ်သည်။ ထို့ကြောင့် ကန်စီးအား မွန်စီယာကရင်မယ်ထံ ဆယ့်ဝါးဖရန်နှင့် လက်လွှဲရောင်းကာ လက်ခံရရှိကြောင်း ပြောရသည်နှင့် ချာစွန်လမ်းရှိ သူမအိမ်သို့ တန်းပြန်သွားသည်။

သူမအကြောင်းကို ဆက်ရလျှင် ငယ်စဉ်ကတ္တည်းက ခံစားချက်ပူး သမျှ သေဆုံးနှင့်ပြီးသော မဒေဝါယာသည် ကံဆိုးစွာပင် အိုမင်းမစွမ်းဖြစ် သည်အထိ သက်ဆုံးရည်ခဲ့သည်။ ၁၇၈၂ ခုနှစ်တွင် သူမလက်ရှိ လုပ်ကိုင် နေသော လုပ်ငန်းကို စွန်းစရိတ်ရန်ပုံငွေနှင့် နေထိုင်စား

သောက်ရင်း သေမည့်အချိန်ကို စောင့်ဆိုင်းသည်။ သို့သော် သေခြင်းတရားက ရောက်မလာဘဲ ပြင်သစ်တော်လှန်ရေးကြီးသာ ရောက်လာခဲ့သည်။ ထိုအချိန်တွင် မဒမိုးယာမှာ အသက်ရှုစ်ဆယ်နှီးပါး ရှိလေပြီ။

သက်ကြီးစရိတ် ထုတ်ပေးသူက ထိုရန်းပုံငွေအပါအဝင် ပိုင်ဆိုင်သမျှ အရာအားလုံးကို ပုံအောကာ ဘောင်းသီစက်ရုံတစ်ခုကို လေလံဆွဲ၍ ဝယ်ယူခဲ့သည်။ ပထမတော့ ဘောင်းသီစက်ရုံက သူမကို သက်ကြီးစရိတ် ဆက်ပေးသေးသော်လည်း တစ်နေ့တွင် သေတမ်းဘန့် ပစ္စည်းလွှဲအပ်ရန် စကားဦးသန်းထားသော စာချက်ဖြတ်ပိုင်းများ ရောက်လာသည်။ နှစ်နှစ် အတွင်းမှာပင် သက်ကြီးစရိတ်သည် ထင်းဝယ်ဖို့ပင် မလောက်ငါတော့သာဖြင့် တဗြားသူများက သူမအိမ်ကို ရောင်းခိုးသည်။ ထိုစဉ်က အိမ်ရောင်းသော လူအရေအတွက်မှာ ရှုတ်ခြည်းဆိုသလို ထောင်ကဏ္ဍးလောက် တက်လာ သဖြင့် အိမ်ရောင်းရသောငွေမှာ မဖြစ်စလောက်သာ ရလေသည်။ ၁၇၉၇ ခုနှစ်တွင် အသက်ကိုးဆယ်နား ကပ်နေဖြူဖြစ်သော မဒမိုးယာမှာ အနှစ်နှစ်အလလ ခြစ်ကုတ်စုဆောင်းထားသမျှ စည်းစိမ်းလွှာအားလုံး ပြုတ်ပြုတ် ပြန်၍ လက်ထဲ၌ မြေးတစ်ပြားမှ မကျေနေတော့ပေ။ ကော့ကီးလပ်စ်လမ်းထဲရှိ အိမ်ခန်းကျော်းလေးတစ်ခုတွင် ဆင်းဆင်းရရဲ နေထိုင်ရသော အချိန်ကျမှ သေခြင်းတရားက လည်ချောင်းကင်ဆာ အယောင်ဆောင်၍ သူမထဲ ရောက်လာသည်။

ထိုရောဂါကြောင့် ပထမဆုံး အစားမဝင်တော့၊ နောက်ပိုင်း အသံပါပျောက်သွားသဖြင့် လူများက သူမအား ဟိုတယ်ဖြူးဆေးရုံသို့ လူည်းဖြင့် တင်၍ ခေါ်ဆောင်သွားသောအခါ ဘာကန်းကွက်စကား တစ်ခုနှင့်မှ မဟနိုင်တော့ချေ။ ထိုဆေးရုံတွင် သူမကို သေကောင်ပေါင်းလဲဖြစ်နေသော လူမှာ ရာပေါင်းများစွာရှုသည့် အိပ်ဆောင်တွင် ထားသည်။ ထိုအိပ်ဆောင်သည် သူမ၏ခင်ပွု့နှင့် ကွယ်လွန်စဉ်က နေခဲ့သော အဆောင်ဖြစ်သည်။ ခုတင်တစ်လုံးတည်းကို သူမနှင့်လုံးဝ မသိကျမ်းသည့် အခြားမိန်းမ ငါးယောက်နှင့် အတူ တစ်ဦးကိုယ်ပေါ် တစ်ဦးထပ်၍ အိပ်ရသည်။ သုံးပတ်မျှ ကြာပြီးနောက်လူမြင်ကွင်းမှာပင် မဒမိုးယာ အသက်ပျောက်သွားလေသည်။

သူမ၏အလောင်းကို ရှုန်နီအိတ်တစ်လုံးထဲ ထည့်ကာ မနက်လေးနာရီတွင် အခြားမသာငါးဆယ်နှင့်အတူ အမိုးပွင့်လှည်းပေါ် ပစ်တင်လိုက်ကြသည်။ ထိုနောက် မြို့အဝင်ဂိုတ်ပေါက် တစ်မိုင်အကွာရှိ အသစ်တူးဖော်ထား

ရေမွှေး

သော ခလေမတ်သခိုင်းတွင် မြှုပ်နှံလိုက်သည်။ ထို့ကြောင့် ဘူမ၏  
နောက်ဆုံး လဲလျောင်းရာကား ထုံးတူတူ ဖြူးထားသော မြေပုံသာ  
ဖြစ်သွားလေတော့ သည်။

ယင်းအဖြစ်အပျက်များမှာ ၁၇၉၉ ခုနှစ်ကျမှုသာ ဖြစ်ပေါ်လာမည်  
ဖြစ်သည်။ လောလောဆယ် ၁၇၄၆ ခုနှစ်တွင်တော့ မဒ်ဂါဟာသည် ဂန့်စွဲကို  
ထားရစ်ကာ ရှုံးဆက်ဖြစ်ပေါ်လာမည့် ကံတရားကို စိုးစဉ်းမျှမသိဘဲ အိမ်  
သို့သာ လမ်းလျောက်၍ ပြန်သွားခဲ့လေသည်။

\* \* \*

## အခန်း (၆)

ဂန်နှစ်သည် မွန်စီယာကရင်မယ်ကို စတွေ့လိုက်ကတည်းက...၊ မဟုတ်သေး။ ထိုလူကြီး၏ အနံကို စရလိုက်မိကတည်းက သူ့အား သေသည် အထိ လက်လွှတ်စပယ် ရိုက်နှက်နှင့်စက်မည့် လူကြီးဟု သိလိုက်သည်။ သူခိုင်းသည့် အလုပ်ကို ပြီးအောင် မလုပ်နိုင်ခဲ့လျှင် အသက်နှင့်ခန္ဓာ ဒီးစား ကွဲမှာ သေချာသည်။ ထို့ကြောင့် ဂန်နှစ်သည် ဂရင်မယ်ခိုင်းသမျှ ဘာတစ်ခုမှ မပြင်းဆန်ရဘေးချေ။

ဂရန်နှစ်သည် သန်းလျေးကောင်၏ နည်းလမ်းအတိုင်း အသက်ရှင် ရသမျှ နေ့ရက်တိုင်းကို ကြိုတ်ဖိုတ်၍ အန်တုရင်ဆိုင်သည်။ ဂရင်မယ်၏ လက်က တစ်နေ့နေ့ လွှတ်ရမည်ဟုသော မျှော်လင့်ချက် ရေးရေးကလေး ဖြင့်ပင် အရာရာကို သည်းခံချုပ်တည်းသည်။ အလုပ်ဘွင် လုံးလုံးကိုခြင်း၊ သင်လွယ်တတ်လွယ်ခြင်း၊ အကြွင်းမဲ့ နာခံတတ်ခြင်း၊ ပေးသမျှကျွေးသမျှနှင့် တင်းတိမ် ရောင့်ရဲ့တတ်ခြင်းတို့ကြောင့် အခြားလုပ်သားများကပင် သူ့အား စံနမူနာ ယူ ရလေသည်။ ဉာဏ်လျှင် လုပ်ငန်းသုံးကိုရိုယာတန် ဆာပလာများ နှင့် ဆားရည် စိမ်ထားသော သားရေပြားများ တွဲလောင်းချိတ်ထားသည့် အခန်းကြီးတစ်ခု၏ ကြမ်းပြင်မှာ အိပ်ရသည်။ ကြမ်းပြင်ကား မာကျာသော မြေသားအတိဖြစ်ပြီး အခန်းကိုလည်း အပြင်မှ သော့ခတ်၍ ပိတ်ထားတတ် သည်။

ဆောင်းတွင်းဆိုလျှင် တစ်နေ့၊ ရှစ်နာရီခန့်၊ စွဲဆိုလျှင် တစ်နေ့၊ ဆယ့်ခြောက်နာရီလောက်အထိ အလင်းရောင်ရှိသမျှ အလုပ်လုပ်ရသည်။ ဂန်နှီးသည် တိရှေ့နှုန်းအရေတို့၏ နံတော်သော အတွင်းသားများကို ခြစ်၍ ရောဆေးရသည်။ အမွေးရှိတ်ကာ ထုံးသုတ်၍ ခါချုရသည်။ နောက်ချေးလူး၍ မီးကင်ရသည်။ ထို့နောက် ဓမ္မတော်နှုန်းများ ဖွံ့ဖြိုးထုန်သည့် ဆေးဆိုးသော မြေအောက်ထပ်ထို့ ဆင်၍ အလုပ်သများ ခိုင်းသည့်အတိုင်း သားရေရွှာ များကို အထပ်လိုက်စီကာ ဆိုးဆေးမှုန့်၊ ဖြူးပေးရသည်။ ပြီးလျှင် ထင်းရှုး သားကို မီးနှုံးထားသော ပြာမှုန့်များ သိပ်ကာ မြေကြီးထဲ မြှုပ်ရသည်။ နှစ်အတိုင်းကြောမှ ဆေးဆိုး၍ မြှုပ်နှံထားသော ထိုသားရေရွှာများကို ပြန်လည် တူးဖော်ရမည်ဖြစ်သည်။

ဂန်နှီးသည် ယခင်က မြှုပ်ထားသော သားရေရွှာများကို တူးဖော် ခြင်း၊ သားရေရွှာအသစ်များကို မြှုပ်နှံခြင်းတို့ မပြုလှပ်ရသည့်အခါ ပုံးအလွတ် နှစ်လုံးဖြင့် မြစ်ထဲမှာ ရေသွားခံပ်ရသည်။ သားရေစီမံခြင်း၊ ပြုတ်ခြင်း၊ ဆေးဆိုးခြင်းစသည့် လိုအပ်သော ရေပမာဏအတွက် ထိုရေနှစ်ပုံး ဖြင့် တစ်နေ့လျှင် အခေါက်ပေါင်း ရာနှင့်ချီအောင် မရပ်မနား သယ်ပိုပေးရ သည်။ ထိုအခါများ၏ ညနေဆိုလျှင် သူ့အဝတ်အစားအားလုံး ရေတောက် တောက်ကျကာ စိုးခြားနေတတ်ပြီး အသားများလည်း အေးစက်၍ ပဲကြီးရေ တွန့်နေတော့သည်။

တိရှေ့နှုန်းတစ်ကောင်နှစ် လူမဆန်စွာ တစ်နှစ်လောက် လုပ်ပြီး သောအခါ ဂန်နှီးတွင် ထောင့်သန်းနာရောဂါ စွဲကပ်လာသည်။ ထိုရောဂါက အသက် ဆုံးသည်အထိ ပြင်းထန်တတ်သဖြင့် ဆိုးဆေးလုပ်သားများ အလွန် ကြောက် ရုံးကြသည်။ ဂရင်မယ်သည် စိတ်မကောင်းဖြစ်သည့်စကား တစ်ခွန်းမှမဟာဘဲ ဂန်နှီးအား အလုပ်မှ ရပ်စဲကာ သူ့နေရာအစားထို့ဖို့ လူရှာ သည်။ သူ့သော် ဂန်နှီးလို အလုပ်ရှင်အပေါ် ကျိုးနံ့၍ အလုပ်ကြီးစား သူကိုတော့ လုံးဝမရတော့ချေ။

အားလုံးက သူ့ကို သေမည်ဟု ထင်ကြသော်လည်း ဂန်နှီးကတော့ ကံကောင်းထောက်မစွာပင် သေဘွင်းမှ လွတ်မြောက်ခဲ့သည်။ လက်၊ ပါးပြင် နှင့် နားချက်နောက်တွင် အမည်းရောင် အနာပဆုပ်ကြီးများ ပေါက်ခဲ့သဖြင့် ရောဂါပျောက်သွားသောအခါ အမာရွတ်ကြီးများ ကျိုးရှစ်ခဲ့သည်။ ထိုအခါ ယခင်ကတည်းက အရပ်ဆုံးသော ဂန်နှီးမှာ ယခုအခါ မဖော်ပြနိုင်လောက်

အောင်ပင် ပို၍ အကျဉ်းတန်သွားလေသည်။

အကျိုးဆက်အနေဖြင့် ကန်စီးသည် ထောင့်သန်းနာရောဂါကို ခံနိုင်ရည်ရှိသွားသောကြောင့် အသားခြစ်သည့်အလုပ်တွင် ဓားရှာရသည့်တိုင်ရောဂါးမွား ကူးစက်သည့်ဒဏ်ကိုပါ ခံနိုင်ရည် ရှိသွားသည်။ ထိုကြောင့် အခြားအလုပ်သမားများနှင့် တစ်မှုကဲ့ထွက်ကာ လုပ်ငန်းအတွက် အားကိုရသည့်သူ ဖြစ်လာသလို သူ့နေရာတွင် အစားထိုးမည့်သူကို အလွယ်တကူရှာမတွေ့နိုင်သဖြင့် လုပ်ငန်းခွင်ရော သူ့ဘဝအတွက်ပါ တစ်မဟုတ်ချင်း အကျိုးရှိလာသည်။

ယခင်လို မြေကြီးပေါ်တွင် မအိပ်ရတော့။ အခန်းထဲတွင် ကွပ်ပျစ်တစ်လုံးကို ကောက်ရှိုးမြေကဲပြောက်များ ဖုံးကာ အိပ်ရာပြင်ပေးသည်။ သူ့ကို စောင်တစ်ထည်လည်း အပိုင်ပေးသလို အခန်းကိုလည်း သော့ခတ်မထားတော့ချေ။ အစာရေစာလည်း ယခင်ကထက် ပို၍လုံလောက်စွာ ပေးထားသည်။ ဂရင်မယ်သည် သူ့ကို အခိုင်းအစေတိရှေ့နှစ်လို မဆက်ဆံတော့ဘဲ အိမ်မွေးတိရှေ့နှစ်လို ဆက်ဆံလာသည်။

အသက်ဆယ့်နှစ်နှစ်သို့ ရောက်သောအခါ တန်ဗြို့နွေ့နေ့တစ်ပိုင်း အားလပ်ချိန် ပေးသည်။ ဆယ့်သုံးနှစ်တွင် အလုပ်နားသည့် အားလပ်ရက် ညနေတိုင်း အပြင်ထွက်လည်ခွင့်ပြုသလို လုပ်ချင်တာ လုပ်လို့ရသည်။ ခွေးလို နွားလို အသက်ဆက်ရသည့် နေ့ရက်များ ကုန်လွန်ခဲ့ပြီ။ အသက်ဆက်ရှင်ဖို့ လွတ်လပ်ခွင့်ကလေး အနည်းငယ်များသာ ရသော်လည်း ကြိုးစား ရှုန်းကန်ခဲ့သည့်အတွက် အကျိုးရလဒ်ကို ခံစားရလေပြီ။ မနက်ခင်းမျိုးရန်း ကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့ပြီ။ ရန်းမျိုးစုံအတွက် တစ်ကဲ့သူလုံးတွင် အကြိုးကျယ် အခမ်းနားဆုံးသော နေရာကြီးက သူ့အရှေ့မှာ တည်ရှိနေသည်။ ယင်းကား ပါမြို့တော်ကြီးပင် ဖြစ်လေသည်။

\* \* \*

## အခန်း (၇)

ပရီမြို့တော်သည် မသိလျှင် လေကနိဗ္ဗာန်သို့ ရောက်နေသည့်  
နယ် စိန်ယူဒေါ်စင်နှင့် စိန်အုစတက်ရှုဘုရားကျောင်းတစ်ဦးကို အံ့ဩ  
ဖွယ်ကောင်းလှသည်။ စိန်ဒ်နှင့်လမ်း၊ စိန်မာတင်လမ်းဘေးတို့၌ လူများက  
ဖြတ်သိပ်ကျပ်ညပ်စွာ နေထိုင်ကြသည်။ အိမ်တစ်လုံးစီသည် လေးဝါးခြောက်  
ထပ်ရှိပြီး ကောင်းကင်ကို မေ့ကြည့်၍မျှ မမြင်ရလောက်အောင် တစ်လုံး  
နှင့်တစ်လုံး ပူးကပ်နေကြသည်။ အောက်ဘက်ရှိ လေထုက လတ်လတ်  
ဆတ်ဆတ် ဖုတ်ထားသော ပေါင်မှန်နဲ့၊ ရှာလကာရည်နှင့် ပြုတ်ထားသော  
ကြော်နဲ့၊ ခေါက်ဆွဲပြုတ်နဲ့၊ ဆပ်ပြာနဲ့၊ သားရေနဲ့၊ အရောင်တင်ဆီသုတ်  
လိမ်းထားသော ကြေးနဲ့၊ ကျောက်စရစ်ခဲ့ ရေနှင့် ပြာမှန်တို့ ရောတွေးနေ  
သည့် အနဲ့၊ ပင်စိမ်းနဲ့၊ ဗျာစည်နဲ့၊ ကောက်ရှိုးခြောက်နဲ့၊ ကောက်ရှိုးအဖို့နဲ့၊  
အမဲဆီနဲ့၊ လူနဲ့၊ တိရှှောနဲ့တို့ဖြင့် လိုက်ခေါင်းထဲ ရောက်နေသည့်အလား  
တစ်လမ်းလုံး မွန်ထူးနေသည်။

ဆန်ပြုတ်၊ ယာဂု စသည်ကို မမြင်ရသော်လည်း ငင်းတို့၏ အနဲ့  
များက အိမ်ခေါင်မိုးမှတစ်ဆင့် လေထဲမှာ ပုံးနေသည်။ ထိုနေရာမှာ နေထိုင်  
သူများကတော့ ယင်းအားစရန်းများကို တစ်ခါမှ ရုရှုးသည့်ပုံး မပေါ်ချေ။  
အကြောင်းမှာ ထိုအနဲ့များသည် မီးခိုးခေါင်းတိုင်များမှတဆင့် အထက်ရှိ  
လေထဲသို့သာ လွှာ့မျော့သွားသောကြောင့်ဖြစ်ပြီး လူများကလည်း ခ်ပါး

ပါး သင်းပျောနေသည့် ထိအနဲ့အား အဝတ်အစားမှ ထွက်သည့် ဖိမိအနဲ့ကို ယဉ်ပါးနေသလိုမျိုး တူး၍ သတိမထားမိသောကြောင့်ဖြစ်သည်။

သို့သော် ဂန်နှီးကား ပထမဆုံးအကြိမ်မှာပင် ထိအနဲ့အားလုံးကို ခံစား မိရုံသာမက အနဲ့တစ်ခုစီမှာ ပါဝင်သည့် အမျိုးအမည် တစ်ခုချင်း စိကိုလည်း ခွဲခြမ်းစိတ်ဖြေနိုင်သည်။ အလုံးစုံပိုမြင်နိုင်သည့် သူ၏ နာခေါင်း သည် ရုပ်ထွေးနေသော ချည်ခင်ကို တစ်စချင်း ဆွဲထုတ်၍ ဖြေသလိုမျိုး အမျိုးစုံ ရောနောနေသော အနဲ့ပေါင်းစုကြီးထဲက အနဲ့တစ်ခုချင်းကို လိုက်လုံးဆွဲထုတ်လေရာ အနဲ့မှတစ်ဆင့် မူလအစ်မြစ်ကို သိလာလေ၊ သူ့စိတ်ထဲမှာ ပြောမပြတတ်အောင် စမ်းသာပျော်ဖြူးလာလေ ဖြစ်သည်။

သူသည် လမ်းလျောက်နေရာမှ မကြာခဏ ရပ်တန်ကာ အတ်နဲ့ရုံး ကိုဖို့လိုက်၊ မောင်မည်းသောချောင်တစ်ခုထ တရွေ့ချွေ့ လုမ်းလိုက်နှင့်မျက်လုံး ကိုမြတ်၊ ပါးစပ်ကို မပွင့်တဗွင့် ဖွင့်ဟန်၍ ပြုမြတ်သက်စွာ အနဲ့ခံသည်။ ထိုအခါ့ရှုံး ချည်သွင်းချည်ပြုနေသောသူနာခေါင်းအဝကအကျယ်ကြီးပွင့်နေတတ်သည်။

နောက်ဆုံးတွင် သူနာခေါင်းထဲသို့ နဲ့ညံ့သော အရာ တစ်ခုမှ လွင့်ပုံးလာသည့် ရှုန်းလေးတစ်ခု ဝင်လာသည်။ သူက ထိုရှုန်းကို ဆတ်ခနဲ့ရှုံးသွင်းလိုက်ပြီး ပြန်မထုတ်ဘဲ အောင့်ထားသည်။ ဂန်နှီးသည် တဗြားအနဲ့များ ကို လုံးဝ မခံစားတော့ဘဲ ထိုရှုန်းကို သူ့ကိုယ်ထ စီးဝင်စေသည်။ ထိုရှုန်းကို ရင်းရင်းနှင့်နှင့် သိသလိုလို ခံစားရသည်။ ထိုရှုန်းသည် သူသိထားသော တစ်စုံတစ်ရာဆီက အနဲ့ပြောင်းပြီး ထွက်လာသလိုလို၊ သူ တစ်ခါမှ အနဲ့မရ ဖူးသည့် အသစ်အဆန်း တစ်ခုခုဆီက ထွက်လာ သလိုလို။ ထိုရှုန်းသည် ပိုးသားဆံနှင့်လိုလို၊ ပန်းတစ်မျိုးမျိုးနှင့် နှုပ်ထားသော လက်ဖက်ရှည် အံလိုလို၊ ငွေချည်မျှင်နှင့် ရက်ဖောက်ထားသည့် ဘရိုကိုတ် အထည်စနဲ့လိုလို၊ နှုံးချို့ပိုင်ပူလောင်း၏ အဆိုနဲ့လိုလို၊ လိုင်ခွဲဟီးနဲ့လိုလို။ ဂန်နှီးသည် သူမှတ်စီသမျှ ရှုန်းများနှင့် တိုက်ဆိုင်ကြည့်သော်လည်း ရှင်းရှင်းလင်းလင်း မသိချေ။ ထိုအခါ ထိုရှုန်းကို သူ့ကိုယ်ထဲမှာ ရသလောက် သို့လောင်သိမ်းဆည်းထားလိုက်သည်။

သူသည် ထိုရှုန်းကို တဖြည်းဖြည်း ပါးလျပောက်ကွယ်သွားသည် အထိ လိုက်ရှုံးကြည့်သောအခါ လက်စံဟောစံချေးကြီးထ ရောက်လာသည်။ ချေးသည် ပျေားပန်းခပ်သွားလာနေကြသည့် ရုံများ၊ ပျံကျေားသည်များနှင့် စည်ကားနေသည်။ ခြင်းတောင်းများထဲတွင် ဟင်းသီးဟင်းရွက်နှင့် ကြောက်ဥများ၊ စည်ပိုင်းကြီးများထဲတွင် ရှာလကာရည်နှင့် စိုင်ပူလောင်းများ ထည့်ထားပြီး

ရေမွေး

ဟင်းခတ်အမွေးအကြိုင်၊ အာလုံး၊ ရုံမှန်၊ စသည်ကို အထုပ်များဖြင့် ထုပ်ထားသည်။ အသားဝါးခုတ်သည့် စားပွဲများ၊ သံရိုက်ထားသော သစ်သားပုံးများ၊ အိုးခွက်ပန်းကန်နှင့် ဖိနပ်အောက်ခံပြား၊ အရောင်းဆိုင်များ စသဖြင့် ရာနှင့်ချီသော ပစ္စည်းများအလယ်တွင် သူလိုက်ရှာသည့် ရန်က ပျောက်ကွယ်သွားလေသည်။

ကန်နှီးသည် ထိရန်းကို အနုံပေါင်းစုံ ထွက်နေသည့် တစ်စွဲဗျားလုံးတွင် နေရာ အနုံ၊ လိုက်ရှာသည်။ ထိအခါ သူမှုမိခင်ကို ကြိုးပေးသတ်ခဲ့သော နေရာဖြစ် သည့် သချိုင်းမြေသို့ ရောက်လာသည်။ ထိမြေနေရာသည် သိမ်းမြစ်ကို လျှောနှင့် လျက်နေသည့်အလား ကမ်းပါးက မြစ်ပြင်ပေါ် ထိုးထွက်နေသည်။ မြစ်ဆိပ်တွင် လျှော့၊ သဘေားများ ဆိုက်ကပ်နေပြီး ကျောက်မီးသွေး၊ ဆန်စပါး၊ ကောက်ရိုးနှင့် စိစစ်နေသော ကြိုးများအနုံက လိုင်လိုင်ထနေသည်။

ပါရီ၌ကို သိမ်းမြစ်က ဗြားထားသည်။ အနောက်အရပ်မှ တိုက်ခတ်သော လေက နှီလီဒေသတစ်စိုက်မှ ပန်းခင်း၊ စိန်ဂျာမိန်းနှင့် ဗာဓေားနှင့် တော်အုပ်၊ ရူအန်နှင့် ကာအန် စသော ဝေးလုသည့် မြို့များကို ဖြတ်သန်းလာပြီး တစ်ခါတစ်ရုံ ပင်လယ်၏အငွေးအသက်တို့ ပါလာတတ်သည်။ ရေ၊ ဆားနှင့် အေးစက်စက် နေရာောင်ခြည်ကို ဖမ်းဆုပ်ထားသော ရေရှိုင်းတို့ဆီမှ ပင်လယ်နံ့ဟု ခေါ်ကြသော အနုံတစ်မျိုး ထွက်သည်။ ပင်လယ်၏ ရန်သည် ဘာမှ မထူးဗြားသော်လည်း ဘာအနုံနှင့်မှ မတူချေ။ ဂန်နှီးသည် ချိတ်ချုတ်ဖြင့် ပင်လယ်နံ့ကို ရှာရှိက်ရင်း ငါး၊ ဆား၊ ပင်လယ်ရေမှုံး၊ လတ်ဆတ်သော လေ အစရှိသဖြင့် စိတ်ထဲမှ ခွဲခြမ်းစိတ်ဖြာကြည့်သည်။ သူသည် ပင်လယ်၏ ရန်ကို အာရုံထဲ၌ နှစ်သက်မက်မောဇာ မှတ်သားထား လိုက်သည်။ ငယ်ငယ်က ပင်လယ်၏ ရန်ကို တောင့်တယူးသဖြင့် ယခုလို လက်တွေ့ခံစားရသောအခါ အတိုင်းမသိ ကြည့်န်းမိသည်။

တစ်သက်လုံး ပင်လယ်အစစ်ကို တစ်ခါမှ မတွေ့ယူးသော ဂန်နှီးသည် ပင်လယ်လောင်းကို နှာခေါင်းဖြင့် ခံစားပုံဖော်ကြည့်ရင်း သတိ ဝင်လာသောအချိန်တွင် ဉာဏ်ရောက်၍ မောင်နေလေပြီ။ ထိအခါ အိမ် အပြန်လမ်းကို အနုံခံ၍ ရှာရင်း ဖော်တို့နဲ့ အော်နှင့် စိန်အန်တိုင်းစသည့် လမ်းများ အတိုင်းလျော်က်လာရာ နောက်ခံ့တွင် လူချမ်းသာများ နေထိုင်ရာ မြစ်တစ်ဘက်ကမ်းရှိ ဆော်ဘွန်းနှင့် ဖော်တို့နှုံးရပ်ကွက်ထဲ ရောက်လာ

သည်။ ဂန်နှီးသည် ခြိဝရီ သံမဏီ ဂိတ်တံခါးမှ မြင်းလှည်း၏ သားရေနဲ့၊ ဆံပင်တုများထဲမှ ပေါင်ဒါနဲ့၊ မြင်မားသော အုတ်တံတိုင်းကို ကျော်၍ ပုံးလွှင့် လာသော ဥယျာဉ်ထဲမှ နှင်းဆီပန်းနဲ့နှင့် စီရရီ စိုက်ထူထားသော ခြိစည်း ရုံးများ၏ လတ်ဆတ်သော အနဲ့တို့ကို ရလာသည်။

ထိုအခါ ဂန်နှီးသည် ပထမဆုံးအကြော်အဖြစ် ရေမွေးနဲ့ကို ရသည်။ တကယ်တော့ ထိုအနဲ့မှာ ပျော်ပွဲချင်းများ ကျင်းပရာ နေရာများဆီမှ ပုံးလွှင့် လာသော လာဗန်ဒါပန်း သို့မဟုတ် နှင်းဆီရည်တို့၏ ပေါ်ပါးပါးအနဲ့သာ ဖြစ်သည်။ ထို့နောက် ပိုးဖောက္တိပါတို့၊ ဆင်ယင်ထားသော မြင်းလှည်းများဆီမှ ရေးကြီးသော မွေးရန်းပေါင်းစုံက ညာနေခင်းလေသည်းနှင့်အတူ မျောလွှင့်လာ သည်။ သူသည် ရသူမျှ မွေးရန်းပေါင်းစုံကို ရူးစမ်းလိုစိတ်ဖြင့် လိုက်၍ မှတ်သားသည်။ ထိုအခါ မူးယစ်ရီဝေစွာ ညွှံ့င်ရန်ဟူသော ရေမွေးတို့၏ ရည်ရွယ်ချက်ကို နားလည်လာသလို ထိုရန်များ၌ ပါဝင်သော အဆီအနှစ် တစ်မျိုးစီ၏ မူလရင်းမြစ်ကိုလည်း သို့လာသည်။ ထိုမျှမက မည်သည့်ပါဝင် ပစ္စည်းကို ဖယ်ရှားလိုက်လျှင် မည်သို့သော ရန်မျိုး ကွဲပြားစွာ ထွက်ပေါ်လာ မည်ကိုလည်း သိသည်။ ရေးထဲရှိ ပုံးများနှင့် အမွေးအကြိုင် ပစ္စည်းများကို သူသိပြီးဖြစ်သော်လည်း ကြောင်ကတိုး နဲ့သာဖြူ၍ စသည့် တစ်ချို့အရာများ ကတော့ သူ့အတွက် အသစ်အဆန်း ဖြစ်နေသဖြင့် အနဲ့ဖြင့်သာ မှတ်သား ထားလိုက်သည်။

သူ့အတွက် ဘယ်အနဲ့က မွေးသည်၊ ဘယ်အနဲ့က နံသည်ဟူ၍ မရှိသလို ထိုရှုံးသတ္တိများ၏ အပို့ပွာယ်ကိုလည်း နားမလည်ချေ။ မြင်း ရွေးနဲ့သည် ပြင်းထန်ကာ ပွင့်အာခါစ နှင်းဆီဖူး၏ ရန့်က နှုန့်ပျော်ပျောင်း သည်ကိုလည်း မစွဲခြားတတ်သလို မင်းစိုးရာအတစ်ဦး၏ မီးဖိုချောင်မှ ဟင်းလျာ၏ အနဲ့က မည်မျှတန်ဖိုးကြီးမှန်းလည်း မသိချေ။ ဂန်နှီး၏ ကြီးမားသော ရည်ရွယ်ချက်မှာ အရာအားလုံး၏ အနဲ့ကို ပိုင်ဆိုင်လိုခြင်းနှင့် အနဲ့အသစ်များ ဖန်တီးလိုခြင်းပင် ဖြစ်သည်။ သူသည် လေဘကြီးသူဖြစ် သောကြောင့် အရာအားလုံး၏ အနဲ့ကို အင်မ်းမရ စုပ်ယူဝါးမျိုးသည်။ မနှစ်သက်သော အနဲ့ဆိုလျှင် ထိုအရာကို မည်သို့ဖန်တီးထားသည်ဖြစ်စေ ကလေးတစ်ယောက် မဂ္ဂလိုချင်သော ပစ္စည်းတစ်ခုရသလို ချက်ချင်းပင် ပြန်ဖျက်ဆီးပစ်တတ်သည်။

\* \* \*

## အခန်း (၈)

၁၇၅၃ ခုနှစ် စက်တင်ဘာလ တစ်ရက်နေ့သည် လူဝီဘုရင်(၁၅)၏  
နှစ်ဦးတက်ပွဲ နှစ်ပတ်လည်နေ့ ဖြစ်၍ ပါရီမြို့တော်ရှိ ပွန်နှီးင်ရယ်တံတားတွင်  
မီးရျှူးမီးပန်းများ ဖောက်ကြသည်။ ဘုရင်ကြီး၏ မိုးလာပွဲနှင့် အိမ်ရှုမင်းသား  
မွေးဖွားစဉ်က ပြုလုပ်သော မီးပန်းလွှတ်ပွဲ အခမ်းအနားလောက် မကြီးကျယ်  
သော်လည်း သူ့ဟာနှင့်သူတော့ စည်ကားသို့ကြပြုကြလှသည်။ သတ္တာများ  
တွင် ရွှေရေရှင်လေရဟာတ်များ ဆင်ယင်ထားသလို လေတဲ့မှာ ဖွာလန်ကျဲ့  
လွင့်စဉ်နေသော မီးပွားများကြောင့် မြစ်ရေပြင်တွင် ကြယ်ပွင့်များ ဖြန်ကြက်  
ထားသလို တလဂ်လက် တောက်ပလင်းလက်နေသည်။ နေရာအနှံတွင်  
မီးပန်းဖောက်သံ တဝေါဝေါ ထွက်နေသလို ကောင်းကင်သို့ ထိုးတက်သွား  
သည့် မီးရျှူးများက တိုင်းပိုင်း ပေါက်ကွဲနေကြသည်။ ထိုမြှင်ကွုံးကို  
ဆိပ်ကမ်း တစ်လျှောက်ရှိ လူထောင်များစွာက လက်တဖြောက်မြောက်ဖြင့်  
ဟေးခန့်ဟားခန့် ဆူညံ့စွာအော်ဟစ်၍ ထြုဘာပေးနေကြသည်။  
ဘုရင်နှစ်ဦးတက်ခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်  
လည်း ထိုအသံများက သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုမွန်ကောင်း  
တောင်းနေကြသည့်နှင့်ယ်။

ဂန်နှီးသည် ပွန်နှီးတံတား ညာဘာက်ခြမ်း ကမ်းပါးနားက ပါမီလီ  
ယန်ဒီဖလောဘုရားကျောင်း၏မှာ့ဝှင်ရိပ်ထဲတွင် တိတ်ဆိတ်စွာ မတ်တတ်

ရပ်နေသည်။ သူသည် လူအများ အောက်ဟစ်အားပေးနေသလို လက်တစ်ချောင်းမှ ဖြောက်မထား၊ ကောင်းကင်သို့ ထိုးတက်သွားသည့် မီးရျှူးမီးပန်းများကိုလည်း မေ့ကြည့်မနေချော်။ သူသည် အနဲ့အသစ်တစ်ခုခု ရလိုပြေားမျှော်လင့်ချက်ဖြင့် ဤနေရာသို့ ရောက်အောင် လာခဲ့သော်လည်း မီးပန်းများ၏ ယမ်းငွေးအနဲ့ကလွှဲ၍ ဘာမှမရ။ မီးပန်းများ တရားလွန်ဖောက်ကြသဖြင့် ဆာလောနဲ့ ဆီချေးနဲ့နှင့် ပိုတက်ဆီယမ်နိုက်ကြော်နဲ့များသာ ထောင်းထောင်းထ ကျွန်ုရှစ်ခဲ့သည်။

မျှော်လင့်သလို ဖြစ်မလာသဖြင့် စိတ်ညွစ်သွားသော ကန်နှီးသည် သူနေထိုင်ရာအရပ်သို့ ပြန်ရန် လှည့်တွက်လိုက်သည်။ ထိုစဉ်မှာပင် တိုက်ခတ်လာသော လေထဲမှ အနဲ့သင်းသင်းကလေးတစ်စ လွင့်ပျုံလာသည်။ ထိုရန်းကို ယခင်က တစ်ခါမှုမရပျေးဘာ သေချာလှသည်။ သူက ဘုရားကျောင်း အုတ်နံရု ကိုမြို့ကာ မျက်စိနိတ်၍ နာခေါင်းကို အစွမ်းကုန် ဖွင့်ဟလိုက်သည်။ ထိုရန်းသည် သူ့ကိုယ်ထဲတွင် သိမ်းဆည်းမထားနိုင်လောက်အောင် နူးညံ့မွေးပျုံလွန်းသဖြင့် မယုံနိုင်အောင် ဖြစ်နေမိသည်။ ထိုခဏာတွင် မီးပန်းများ၏ ယမ်းမှုနဲ့နဲ့ လူအပ်ကြီးဆီမှုလုန်နဲ့ ခြုံထဲက အနဲ့ပေါင်းစုံက ထိုရန်းကို ဖုံးအပ်သွားသည်။ ထိုနောက် ရန်းက ရုတ်တရောက် ဒုတိယအကြိမ် တစ်ရှိက်စာခန့် ထပ်၍ ပေါ်လာပြီး ချက်ချင်းလိုလို ပြန်ပျောက်သွားသည်။

ဂန်နှီးသည် ထိုရန်းကြောင့် ပထမဆုံးအကြိမ်အဖြစ် ရူးမတတ် ဖြစ်သွားသည်။ သူ၏ ပင်ကိုသဘာဝက အလို့ရမွှေ့က်ကြီးလှသဖြင့် ထိုရန်းကို အရှုံးအမှုးတောင့်တသောကြောင့် မဟုတ်သော်လည်း သည်းအူပြတ်လုမတတ် ခံစားရသည်။ ထိုရန်းသည် အနဲ့အားလုံး၏ သော့ချက်ပင်ဖြစ်ကြောင်း သူ့တွင်ရှိသော သာမန်ထက်ထူးကဲသည့် အသိအာရုံက ပြောပြနေသည်။ ထိုရန်း၏ အရင်းအမြစ်ကိုသာသိရလျှင် အနဲ့ဟူသမျှကို အကုန်အစင် သိရှိနားလည်နိုင်လိမည်။ ထိုရန်းကိုသာ မိုင်ဆိုင်ရလျှင် သေတွေ့မလောက်ခံစားရသည်။ ထိုရန်းကို သူလိုချင်သည်။ ရမှ ဖြစ်မည်။ သူ့ကိုယ်ထဲမှ ဆူဗုက်နေသောနှုန်းသွေးတို့ ြိမ်းအေးစေဖို့ရာ ထိုရန်းကိုပိုင်ဆိုင်ရမှဖြစ်မည်။

စိတ်လှပ်ရှားမှုကြောင့် ဂန်နှီးဖျားချင်သလိုလို ဖြစ်လာသည်။ သို့ သော် ထိုရန်း လွင့်ပျုံလာသော အရပ်ကိုပင် ရှာမတွေ့သေးချော်။ လေနှင့် အတူပါလာသော တစ်ရှိက်စာ ရန်းကလေး ပြန်ပြန်ပေါ်လာဖို့ ကြားထဲမှာအချိန် အတော်ကြာသည်။ ထိုသို့ ပေါ်လာတိုင်း ထိုရန်းလေးကို ထာဝရ ဆုံးရှုံးသွားမှာ

ရေမွေး

ကြောက်သောစိတ်ဖြင့် ဆိုးဆိုးချားချား ပူလောင်လာသည်။ ရောက်ဆုံးတွင် ထိုရန်း ထွက်ပေါ်လာသည်ဟု ထင်ရသော အရပ်ကို သိလာသလိုလို ရှိသည်။ ထိုရန်းသည် မြစ်တစ်ဖက်ကမ်း တစ်နေရာရာမှ လွင့်ကာ သူရှိနေသော အရွှေတောင်အရပ်သို့ ရောက်လာသည်ဟု ထင်ရသည်။

ထိုအခါ သူသည် ပါမီလီယန်ဖလောဘုရားကျောင်း၏ အုတ်နံရံမှု စာ၍ တံတားကို ကျော်ဖြတ်ကာ လူအုပ်ကြားထဲ အတင်းတိုးဝင်သွားသည်။ သူသည် လမ်းခဏေလျှောက်လိုက် ၊ ခြေဖျားထောက်၍ လူခေါင်းများ အထက်က ရန်းကို တရှုံ့ရှုံ့ အနဲ့ခံလိုက်လုပ်သည်။ ပထမတော့ ဘာအနဲ့မှ မရားဖြင့် စိတ်ပျက်သွားသေးသော်လည်း တဖြည့်ဖြည့်း ထိုရန်းကို ယခင် ကထက် ပို၍ ထင်ရှုံးစွာ ရလာသည်။ ထိုအခါ ရန်းလာရာ လမ်းကြောင်း အမှန်ပေါ် ရောက်နေပြီဟု သိလိုက်သဖြင့် လူအုပ်ထဲ အတင်းတိုးတော့သည်။ မီးပန်း လွတ်ပညာရှင်များက မီးရှူးတိုင်များကို မီးတို့နေသဖြင့် ညျှော်နံများ မရပ်မနားထွက်နေပြီး သူရှားနေသော ရန်းလေး ပျောက်သွားသည်။ ဂန်္ဓိသည် လူကြားထဲသို့ ပခုံးဖြင့် တွေ့န်းတိုက်၍ ရှုံးကို တရာ့ကြမ်း တိုးထွက်သည်။

အချိန်အတော်ကြာသောအခါ မြစ်ကမ်းနဲ့ဖွံ့ဖြိုးနှင့် အတော်လျမ်းသော မေးလီရပ်ကွက်ရှိ ဆဲန်လမ်းမပေါ်မှ ကေးမလကွဲစိုးတယ် အဝင်ဝသို့ ရောက် လာခဲ့လေတော့သည်။ ဂန်္ဓိသည် သွားနေရာမှ ရပ်တန်းကာ ရှိသမျှ အားကုန် သုံး၍ ရှုံ့ကြည့်လိုက်သည်။ ထိုရန်းကို ရှင်းရှင်းကြီးရပြီ။ သူက ထိုရန်းကို တင်းကျပ်စွာ ဆပ်ကိုင်ထားသည်။ ထိုရန်းသည် လေထဲတွင် ဖဲကြီးလေး တစ်ချောင်း လွင့်များနေသလို ဆဲန်လမ်းမအတိုင်း နှီးညံ့ညှင်သာစွာ၊ ထုံးသင်း ဧွေးကြိုင်စွာ တလွင့်လွင့် သင်းပျုံးလျက် ရှိသည်။ ဂန်္ဓိ၏ ရင်အစုံသည် ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်နေသည်။ ထိုသို့ ခုန်ပေါက်နေရခြင်းမှာ အပြေး အလွှားလာရသောကြောင့်မဟုတ်၊ ရန်းလေး၏ တည်နေရာကို ရောက်ပြီ ဟူသောအသိက သူရှင်ကို ထိန်းချုပ်မရအောင် စိတ်လှုပ်ရှုံးစွာ သောကြောင့် ဖြစ်သည်။

ထိုရန်းကို သူမှတ်သားထားသော အခြားအရာများနှင့် တူမတူ နှိုင်းယဉ်ကြည့်သော်လည်း ဘာနှင့်မှ မတူဟုသာ အဖြေရာသည်။ ထိုရန်းသည် ပျို့မျှစ်လတ်ဆတ်သည်။ သို့သော် သံပရာသီး၊ သလဲသီး စသော အသီးအနှု တို့၏ လတ်ဆတ်ပုံမျိုးနှင့်လည်း မတူ၊ သစ်ကြိုး၊ ကရမက် စသော သစ်ဥသစ်ခေါက်တို့၏ ဧွေးအီပုံမျိုးနှင့်လည်း မတူသလို မေလမှာ ရွာသော

မိုး၊ တွင်းရေကြည်၊ နှင်းငွေပါသာ လေလို အေးမြှုလတ်ဆတ်မူမျိုးလည်း မဟုတ်ပြန်ချေ။ လတ်ဆတ်သာ ထိုရန်းသည် တစ်ရီနှစ်တည်းမှာပင် နွေးတွေး ဖွေးပျုံသည်။ ထိုသို့ ဖွေးပျုံပုံမှာလည်း စံပယ်၊ ဒေါ်ဒေါ်အေးလည်း မဟုတ်သလို အိုင်းရစ်သစ်နက် စသာ သစ်ပင်နဲ့မျိုးလည်း မဟုတ်ချေ။

ထိုရန်းထဲတွင် ဆန့်ကျင်ဘက် ဂုဏ်သွေ့များ ရောနောနေသည်။ ပါးလျော့ဖျော့တော့သော်လည်း ကြည်လင်ပိဿာသည်။ ထွင်းဖောက်မြင်ရသည့် ပိုးလွှာပါးကလေး တစ်စနှင့် တူသည်။ ဂျုံဖြင့် ဖုတ်သားသည့် အန်းမျိုး၊ ဂန်းခိုးအခြားကို နားနိုး၍ ပျားရည်တို့ဖြင့် စိမ်ထားသည့် အန်းမျိုး။ ဂန်းခိုးသည် နားနိုးနှင့် ပိုးပဝါစကို ပေါင်းစပ်ပုံဖော်ကြည့်သော်လည်း ထိုရန်းမျိုးထွက် မလာချေ။ ထိုရန်းကို စိတ်ကျး၍မရသလို ဖော်ပြ၍သည်း မရသဖြင့် မည်သို့မျှ အမို့ပွာ်ဖွင့်ဆို၍ မရချေ။ ထိုရန်းသည် လောကကြီးတွင် အမှန်တကယ် ထင်ရှားစွာ တည်ရှိနေသော်လည်း မည်သူမျှ အတိအကျ ပြောပြတတ်မှာ မဟုတ်ချေ။

ဂန်းခိုးသည် တရစပ် ခုန်နေသာ ရင်အစုံနှင့် ထိုရန်းနောက် တကောက်ကောက် လိုက်သည်။ တကယ်တော့ ရန်းနောက်သို့ သူလိုက်နေ ပြင်းမဟုတ်၊ ရန်းကသာ သူ့ကို ရှုန်းထွက်မရအောင် ညြို့ယူဆွဲငင်၍ ဖမ်းဆီး နေခြင်းပေလောဟု သံသယဝင်လာစိသည်။ သူလျော့က်နေသည့် ဆဲနလမ်းမ တစ်ခုလုံး မည်သူမျှမရှိ။ အိမ်များကလည်း လူသူကင်းမြဲ၍ ပြုမဲ့သက် တိတ်ဆိတ်နေသည်။ လူအများသည် မီးပန်းဖောက်ပွဲကို ကြည့်ရှုရန် ဖြစ်ရှိုး တစ်လျော့က်မှာသာ သွားလာနောကြသဖြင့် လူနဲ့ မရှိတော့သလို မသတိစရာ ယမ်းနဲ့လည်း မရှိတော့ချေ။ လမ်းသည် ပုံမှန်ထွက်နေကျ ခြေစည်းရှိုး၊ ရေ၊ ကြိုက်၊ အပင်စသည့်အန်းများသာ ရှိသည်။ သို့သော် ထိုအန်းများ၏ အထက် တွင် နဲးည့်သာ ဖွေးရန်းက ပဲကြီးလေးတစ်စလို လွှင့်မျာ့နေသည်။

ညျိုး အလင်းရောင်ကို ရှည်လျားမြှင့်များသာ အဆောက်အအုံ တို့၏ အရိပ်များက ဝါးမျိုးထားသည်။ ဂန်းခိုးသည် မောင်ရိပ်ထဲတွင် လမ်းဆက် လျော့က်နေမီသည်။ ရန်းက သူ့ကို တိကျေသေချာစွာ ခေါ်ဆောင်နေသဖြင့် သွားသွားနေသာ လမ်းကို မျက်စီဖွင့်ကြည့်စရာပင် မလိုချေ။ ကိုက်ဝါးဆယ်ခန့် ထပ်သွားပြီးသာအခါ မားရှစ်လမ်းဘက် တည့်တည့်ကို ချာခနဲ့ လှည့်လိုက် သည်။ ထိုလမ်းသည် အိမ်နောက်ဖေးလမ်းကြားလေး တစ်ခုလုံး ကျော်း မြောင်းလှပြီး မောင်မည်းတိတ်ဆိတ်နေသည်။ ထူးဆန်းစွာပင် ထိုရန်းသည်

ရေမွေး

မူလကတည်းက လုံလောက်သော ပမာဏထက် ပို၍ ပြင်းထန်မှု မရှိမှန်း သိသွားသည်။ ထိုရန်းတွင် သန့်စင်မှုတစ်ခုသာ ရှိသည်။ သန့်စင်လေလေ ဆွဲင်အား ပိုများလေလေ။

ဂန်နှီးသည် စိတ်ဆန္ဒမပါသော်လည်း ခြေထောက်က အလို အလျောက် ဆက်လျောက်နေမိသည်။ တစ်နေရာအရောက်တွင် ရန်းသည် အုတ်နံပံ့ဟု ထင်ရသော အရာကို ဖြတ်သန်း၍ သူ့အား ထင်ထင်ရှားရှားကြီး ဆွဲင် နေလေသည်။ သူသည် အိပ်နေရင်း ယောင်၍ လမ်းထလျောက်နေ သလို ရွှေလျားနေပြီး ခြေနောက်ဘက် တစ်ခုထဲ ရောက်လာသည်။ ခြိုဝင်း ထောင့်ချိုး တစ်ခုကို ကျွေးဝင်လိုက်သောအခါ ပို၍ သေးငယ်သော ခြေနောက် ဘက် ဝင်းကလေးကို တွေ့ရသည်။

ခြိုဝင်းအတွင်းဘက် အုတ်တံတိုင်းနံရံတွင် သစ်သားအမိုးကလေး တစ်ခု ရှိသည်။ ထိုခြိုဝင်းကလေး ပတ်ပတ်လည်သည် ပေအနည်းငယ်သာ ကျယ်ဝိုင်းပြီး တစ်နေရာတွင် အလင်းရောင်တွက်နေသည်။ မိန်းကလေး တစ်ယောက်သည် စားပွဲခုံတစ်လုံးတွင် ဖယောင်းတိုင် ထွန်း၍ ထိုင်ကာ အဝါရောင် ဆီးသီးများကို နှိုင်နေသည်။ သူမသည် ခြင်းတောင်းထဲမှ ဆီးသီး ကို ယူကာ ဓားဖြင့် ထက်ဝက်ခြမ်း၍ အောက်က ရေပုံးထဲ ပစ်ပစ်ချုသည်။ သူမအသက်က ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်သာ ရှိမည်ထင်သည်။ ဂန်နှီးသည် ထိုအခြင်းအရာကို တောင့်တောင့်ကြီး ရပ်ကြည့်နေမိသည်။ မြစ်တစ်ဖက်ကမ်း မိုင်းဝက်လောက်က သူရလာသော ရန်း၏ မူလအော်မြစ်ကား ခြိုဝင်းမှုလည်း မဟုတ်၊ ဆီးသီးများလည်း မဟုတ်ဘဲ ထိုမိန်းကလေးဆီးမှ ဖြစ်နေသည်။

ဂန်နှီးသည် မိန်းကလေး၏ အရိပ်အယောင်နှင့် ပုံသဏ္ဌာန်ကို ဖယောင်း တိုင်မီးရောင်ဖြင့် နောက်ကျောဘက်မှုသာ မြင်ရသော်လည်း သူ့ဘဝတွင် သည်မိန်းကလေးလောက်လုံသည့် ဘယ်အရာကိုမှ မမြင်ဖူးသလို ခံစား ရသည်။ သူ့အတွက်တော့ သည်မိန်းကလေး၏ ရန်းလောက် လှပသည့် ဘယ်ရန်းမျိုးကိုမှ မရဖူးသလို ဖြစ်သည်။ လူသားတစ်ယောက်တွင် သည် လောက် နှီးညံ့မွေးပုံးသော ရန်းမျိုး ရှိလိမ့်မည်ဟု သူတစ်ခါမှ တွေးမကြည့်မိ ဖူးချေ။ ပုံမှန်အားဖြင့် လူနံ့သည် တဗြားအနံ့များနှင့် ဘာမှ သိပ်မထူးချေ။ တစ်ခါတလေ အော်ဂလီလီနှစ်ရာပ် ကောင်းသည်။ ကလေးများသည် ဘာအနံ့မှ မရှိ။ ယောက်းများသည် ချုပ်စုတ်စုတ်နှင့် ကျင်းယ်နံ့ ထွက်နေ တတ်သလို မိန်းမှုများက ငါးညှီနံ့ ထောင်းထောင်းထနေတတ်သဖြင့် လူနံ့က

မြို့ရာစက်ဆုပ်ဖွယ်ကောင်းလှသည်။

ဤရန်းမျိုး ကြံ့ရာသည်မှာ သူ့ဘဝတွင် ပထမဆုံးအကြိမ်ဖြစ်သော ကြောင့် သူ့နှာခေါင်းကိုပင်သူမယုံချေ။ ထို့ကြောင့် ဂနိုးခမျာ သူရသော ရန်းအား လူသားဆီမှ ထွက်မထွက် သေချာစေရန် သူ့မျက်လုံးကိုပါ အကူခေါ် ရသည်။ မျက်စိနှင့်ရော နှာခေါင်းနှင့်ပါ သုံးသပ်၍ သေချာသောအခါးသာ အကြောင်းမဲ့ ယဉ်ကြည်လက်ခံသွားသည်။ ထိုအခါ မိန်းကလေး၏ ချိုင်းကြားမှ ချေးနဲ့၊ ဆံပင်မှ ဆီနဲ့၊ အငါးမေတ်မှ အညီနံတို့ကို ပျော်ပျော်ကြီး ရှာလိုက်လေ သည်။ သူမ၏ ချွေးနံသည် ပင်လယ်လေည်းလို့ လတ်ဆတ်သည်။ ဆံနယ် များမှ သစ်ကြားသီးအဆီနံ့က ချိုမြှုသည်။ အငါးမေတ်က ကြာပန်းစည်းနဲ့ သင်းသည်။ အသားအရောက ဖူးပွဲ့ခို့စ တရာုတ်ဆီးသီးပင်၏ ပန်းရန်းမွေး သည်။ ထိုအရာအားလုံးကို သဟာဇာဖြစ်အောင် ပေါင်းစပ် လိုက်သောအခါ ဂန်းနှီး ယချို့ရှုံးကြုံနေသော ပဋိလက်ဆန်းသည့် မွေးရန်းမျိုး ထွက်လာတော့ သည်။ စိတ်ထဲတွင် ထိုရန်းမျိုး ဖြစ်ပေါ်လာအောင် သူ့ဘဘသာကျိုတ်၍ ပုံဖော်ကြည့်သော်လည်း ဘယ်လို့မှ အချိုးမကျချေ။ ဤရန်းရှိနေသမျှ ထောင် သောင်းမကသော အခြားမွေးရန်းတို့ ဘာတော်ဖိုးမှ ရှိမည်မဟုတ်တော့။ ဤရန်းသည် အခြားရန်းများ ဖြစ်ပေါ်လာစေသည့် အခြေခံ နိယာမလည်း ဖြစ်သလို ပကတိ အလှတရားလည်း ဖြစ်သည်။

ထိုရန်းကို မပိုင်ဆိုင်ရလျှင် လူဖြစ်ရုံးတော့မလို့ သူ့ဘဝကြီး အဓိပ္ပာယ်မဲ့သွားလိမ့်မည်ဟု ခံစားရသည်။ ထိုမွေးရန်း၏ နှီးည့်လှပသော အဖျား အနားလေးအထိ အသေးစိတ် နားလည်ချင်သည်။ သို့သော် ချည့်နှံချုပ်လှသော သူ့မှတ်ဥာဏ်က ရှုပ်ထွေးလှသော သဘောတရားကို လိုက် မမိချေ။ ထိုအခါ အသေးအသားထဲမှ ထူးဆန်းစွာ ထွက်ပေါ်လာသည့် ထိုရန်း ဖော်စပ်နည်းကို ရူးစမ်းချင်စိတ်က ပို၍ ထိန်းမနိုင်သိမ်းမရ ပြင်းထန်လာသည်။

သူသည် မိန်းကလေးရှိရာ အိုးအောက်သို့ တဖြည်းဖြည်း ချဉ်းကပ် သွားလေရာ သူမနှင့် ခြေတစ်လှမ်းစာအကွာအထိ ရောက်လာသည်။ မိန်း ကလေးက ဘာမှ မကြား။ အနီးရောင် ဆံပင်နှင့် ထိုမိန်းကလေးသည် မိုးခိုးရောင် လက်ပြတ်အကျိုး ဝတ်ထားသည်။ သူမ၏ လက်မောင်းကလေး များက ဖြူနေဖွေးဥကာ လက်ဖဝါးများမှာ ဆီးသီးခြစ်းများ၏ အရည်များပေ၍ ဝါတိန်နေသည်။ ဂနိုးသည် သူမဆီကုန်း၍ လည်ကုပ်၊ ဆံစ စသည်မှ

ရေမွေး

ထွက်လာသော ပင်ကိုရန်းကို စုပ်ယူလိုက်သည်။ ထိုရန်းကို လေညင်းခံသလို မျိုး အသွေးအသားထဲအထိ စီမံဝင်ဘွားအောင် ရှူသွင်းလိုက်သည်။ သည်လို ထူးမြားဆန်းကြယ်သော ရန်းမျိုးကို သူတစ်ခါမှ မခံစားရဖူးချေ။

မိန်းကလေးသည် အသည်းထဲမှာ အေးခနဲ့ ဖြစ်သွားသလို ခံစားလိုက်ရသည်။ ဂန်နှီးကို မဖြင့်သော်လည်း ဘာကြောင့်မှန်းမသိ နေရရတိုင်ရ ခက်လာပြီး မဖြင့်နိုင်သည့် အန္တရာယ်တစ်ခုရဲ ရှုတ်တရက်တော့ မလိုမျိုး မသိစိတ်မှ ကျောချမ်းလာသည်။ တစ်ယောက်ယောက် ခြိတံခါးဖွင့်လိုက်သဖြင့် နောက်ကျောဘက်မှ လေဟပ်သလို အေးခနဲ့ ခံစားရသော ကြောင့် ဓားကိုအေးချကာ ရင်ဘတ်ကို ဖို၍ လူည့်ကြည့်လိုက်သည်။

မိန်းကလေးသည် ဂန်နှီးကို မြင်သောအခါ ထိုတ်လန့်တကြား အသွင်သို့ ပြောင်းသွားသည်။ သို့သော် ဂန်နှီးက သူမ မအော်ခင် လည်တိုင် ကို လက်နှစ်ဖက်ဖြင့် ဖမ်းကိုင်၍ ညွှန်ထားလိုက်သဖြင့် အသံထွက်မလာ တော့ချေ။ ဂန်နှီးသည် မဲ့မြောက်များနှင့်အတူ နဲ့ညံ့လုပ်သော သူမ၏ မျက်နှာကိုလည်း မကြည့်၊ နီထွေးသော နှုတ်ခမ်းအစုံကိုလည်း မဖြင့်၊ တလဲ့လဲ့ စိမ်းနေသော မျက်လုံးပိုင်းပိုးများကိုလည်း သတိမထားမိဘဲ မျက်စိကို စုံမြှတ်၍ လည်ပင်းကိုသာ တင်းကျပ်စွာ ညွှန်ထားလေရာ သူမသည် ခုခံဖို့ ဝေးစွာ၊ တစ်ချက်မျှပင် မလျော့ရှားနိုင်တော့ဘဲ အသက်ထွက်သွားလေသည်။ လေလေဆယ် သူအစိုးရိမ်ဆုံးအရာက သူမဆီမှ နောက်ဆုံးကျွန်းရှိနှိုးနေသော ရန်းလေး ပျောက်မသွားဖို့ပင် ဖြစ်သည်။

မိန်းကလေး သေသွားသောအခါ ဂန်နှီးက သူမကို ဆီးသီးခြမ်းများပြန့်ကျွေနေသော မြေပေါ် လွှဲချေလိုက်ပြီး သူမ၏ အဝတ်အစားများကို ဆုတ်ဖြုပ်လိုက်သည်။ ထိုအခါ သူမဆီက မွေးရန်းမှာ လုံးခနဲ့ ကြွေတက်လာသည်။ ဂန်နှီးက သူမ၏ အရေပြားပေါ် မျက်နှာအပ်ကာ ဝမ်းလိုက်မှ ရင်ညွှန်သို့ လည်းကောင်း၊ မျက်နှာမှ ဆံပင်သို့လည်းကောင်း၊ တစ်ဖန် ဝမ်းလိုက်မှ အကိုဇာတ်သို့လည်းကောင်း၊ ပေါင့်မှ ခြေထောက်သို့လည်းကောင်း ဦးခေါင်းမှ ခြေဖျားအထိ နာခေါင်းဖြင့် ဖို၍ တရကြမ်း ပွတ်သပ်နမ်းရှုပ်လေသည်။ ဂန်နှီးသည် သူမတွင် နောက်ဆုံး ကျွန်းရှိသော မေးစွေး ချက်၊ လက်ပြင်တို့မှ အန်းများအထိ ကုန်စင်အောင် နမ်းရှုပ်၍ စုစည်းယူလိုက်သည်။

သူသည် မိန်းကလေး၏ ဘေးတွင် ကျိုးကျိုးကလေး ဝပ်လျက် သူမ၏ ရန်းကလေး တစ်စက်မျှပင် ထွက်ကျေမသွားအောင် သူ့တစ်ကိုယ်လုံး

တွင် စီးဝင်ပျော်နှင့်စေလိုက်သည်။ ထို့နောက် မတ်တတ်ထရပ်ကာ ဖယောင်းတိုင်မီးကို မူတ်လိုက်သည်။ ထိုစဉ် လူအများသည် သီချင်းတကြော်ကြော်အော်ဆိုလျက် ဟေးဟေးဟားဟားဖြင့် ဆဲန်လမ်းအတိုင်း အိမ်ပြန်လာကြသည်။ ဂန်နှီးသည် မဗျာင်မည်းနေသော လမ်းကြားတဲ့မှ ဆဲန်လမ်းမနှင့်အပြိုင် ဖြစ်ဘက်သို့ ဦးတည်နေသော ပက်တစ်ဦးကြော်စတင်းလမ်းမဘက်သို့ အနဲ့ခံလျက် ပြန်သွားသည်။

အချိန်အနည်းငယ်ကြာသောအခါ မိန်းကလေး၏ အလောင်းကို လူအများ တွေ့သွားကြပြီး အော်ဟစ်သံများ တွက်လာကာ စိုင်းကြည့်ကြသည်။ ထိုအချိန်တွင် ဂန်နှီးက မြစ်တစ်ဖက်ကမ်းသို့ ရောက်သွားခဲ့လေပြီ။

ထိုသွေ့က သူ့အခန်းသည် နှုန်းတော်အလား၊ သူ့အိပ်သည့် ကွာ့ပျုစ်သည် ဘုရင်စက်တော်ခေါ်သည့် သလွန်လျောင်စောင်းအလား ထင်မှတ်မှား မိသည်။ သူ့ဘဝတွင် တစ်ခါမှ သည်လောက် စိတ်မချမ်းသာခဲ့ဖူးရေး။ တိရှိနားသာသာ လူ့အန္တအဖြစ်မှ ဘဝအသစ်သို့ တစ်ဖန် ပြန်မွေးဖွားလာသကဲ့သို့၊ ခံစားရပြီး ဖရကာပိတ် ဂျမ်းဆီထိသည့်အလား တစိမ့်စိမ့် ကြည်နှီးနေလေသည်။ သူသည် အများနှင့်မတူ တစ်မှတ်းမြားသည့် ပါရမီရှင်တစ်ဦးမှုန်း သူ့ကိုယ်သူ သိလာသည်။ သူ့ဘဝ၏ အဓိပ္ပာယ်၊ ရည်မှန်းချက်၊ ပန်းတိုင်သည် လောကရှိ အနဲ့ဆိုးဟူသူမျှ တော်လှန်ဖယ်ရှားရေးပင်ဖြစ်သည်။

သူ၏ ထက်မြှက်သော နှာခေါင်း၊ ထူးခြားသော မှတ်ညာက်နှင့် မားရှစ်လမ်းရှိ မိန်းကလေးထံမှ မွေးရန်းတို့ကို နည်းလမ်းတကျ အသုံးချကြည့်ချင်စိတ်က သူ့ကို ဖိစီးနိပ်စက်နေသည်။ ထိုရန်းထဲတွင် အရာအားလုံးကို အနဲ့တွက်လာစေသည့် မွေ့ဆန်သော စွမ်းအင်တစ်ဖျိုး၊ ကိန်းဝပ်နေသည်။ ထိုရန်းကို အသုံးပြု၍ နှီးညားသော အစွမ်းထက်သော၊ တည်ဥကြဲ့သော၊ ခံစားချက်အချိုးမျိုး ပေးစွမ်းနိုင်သော၊ စိတ်အာရုံကို ကိုင်ယူပိုင်သော၊ ပိုင်းရက်စရာ မရှိသည့် အလှတာရားတို့ဖြင့် ထုံးမွမ်းသော ရေမွေးနဲ့တစ်ခုကို ကောင်းကောင်းကြီး ဖန်တီးနိုင်သည်။ ထိုရန်းသည် ရှေ့ဆက်၍ ဘာလုပ်သင့်သည်ကို လမ်းညွှန်ပေးသော သူ့အနာဂတ်ဘဝ၏ သံလိုက်အိမ်ဖြောင်ဖြစ်သည်။ သည်အရွယ်အထိ မသေရုံးတစ်မည် ဘဝကို ပင်ပန်းဆင်းခဲ့ကြီးစွာ ကုတ်ကတ်ရှင်သန်ခဲ့ခြင်း၏ အကျိုးဆက်ကို ရှင်းလင်းစွာ မြင်လာသည်။ သူသည် ရန်းတို့၏ဖန်ဆင်းရှင် ဖြစ်ကိုဖြစ်လာရမည်။ သာမန် ရန်း ဖော်စပ်သူ တစ်ယောက်အဆင့် မည်ကာမတ္ထာမဟုတ်၊ တစ်လောကာလုံးတွင် အကြီး

ရေမွေး

ကျယ်ဆုံး ရေမွေးပညာရှင်တစ်ယောက် ဖြစ်ကို ဖြစ်ရမည်။

ထိုညာမှာပင် ဂနိုးနှင့်သည် နှုံးပေါ် လက်တင်၍ သူမှတ်သားထားသမျှ ရန်းများကို အပြန်ပြန်အလှန်လှန် သုံးသပ်သည်။ အပိုမက်ထဲမှာလည်း ဆက်၍ စဉ်းစားသည်။ သူ၏ မှတ်ညာက်ထဲမှ သိန်းသန်းမကသော ရန်းအမျိုးအစားတို့ကို ရှူလို့ကောင်းသော အနဲ့၊ ရှူလို့မကောင်းသော အနဲ့၊ ချောမွတ်သော အနဲ့၊ ကြမ်းတမ်းသော အနဲ့၊ သင်းသော အနဲ့၊ ဟောင်းသော အနဲ့၊ စသဖြင့် ခွဲခြမ်းစိတ်ဖြာသည်။

ဤသိဖြင့် တစ်ရက်ပြီးတစ်ရက် အချိန်ကြာလာလေလေ၊ ထိုနည်းဖြင့် ရန်းများကို ပို၍ရှင်းလင်းစွာ ခွဲခြားသိမြင်လာလေလေ ဖြစ်သည်။ သူ၏ ရန်းစာရင်းသည် ကွဲပြားသော ခေါင်းစဉ်မျိုးဖြင့် ပို၍ စနစ်ကျပြည့်စုံလာပြီး၊ ရန်းဖြစ်ပေါ်လာပုံအဆင့်ဆင့်ကိုလည်း ရှင်းရှင်းလင်းလင်း သိလာသည်။ ဤသို့၊ ခမ်းနားကြီးကျယ်သည့် အရည်အသွေးသည် ထိတ်လန်ဖွယ်ရှုသတ်မှုမှ စတင်ခဲ့သော်လား ဂနိုးအတွက်တော့ ထိုအဖြစ်သည် လှပဆန်းကြယ်သည့် အတွေ့အကြံတစ်ခုသာ ဖြစ်သည်။ သူသည် မိန်းကလေး၏ မျက်နှာ၊ ခန္ဓာကိုယ်နှင့် အသွင်သဏ္ဌာန်ကို လုံးဝ မမှတ်မိုးတော့သော်လည်း အကောင်းဆုံး အစိတ်အပိုင်းဖြစ်သည့် သူမ၏ ရန်းကိုတော့ မူလပကတိအတိုင်း မှတ်မီနေအောင် ထိန်းသိမ်းထားနိုင်ခဲ့လေသည်။

\* \* \*

## အခန်း (၉)

ထိအချိန်က ပါရီမြို့တွင် ရေမွေးဖော်စပ်သူ ဆယ့်သုံးယောက်တိတိ ရှိသည်။ ခြောက်ယောက်သည် မြစ်၏ ညာဘက်ကမ်းတွင် နေထိုင်ပြီး ကျွန်းခြောက်ယောက်မှာ ဘယ်ဘက်ခြမ်းတွင် နေသည်။ တစ်ယောက်သော သူကား သိမ်းမြစ်အလယ်တည်တည်ရှိ ပွန်အော်ရှုန့်တံတားပေါ်တွင် တည် ဆောက်ထားသော အဲဒလာစိတိက်တန်းလျားကြီးတွင် နေထိုင်သည်။ ထိတိက်တန်းလျားသည် လေးထပ်မြင့်မား၍ လူအများ ပြတ်သိပ်ကျပ်ညပ်စွာ နေထိုင်ကြသည်။

နာမည်ကြီး ဧရားဆိုင်များ ဤတစ်နေရာတည်းတွင် လာရောက် စုဝေးနေကြသဖြင့် ပွန်အော်ရှုန့်သည် မြို့တော်၏ ထင်ရှားသော နေရာတစ်ခု ဖြစ်သည်။ ထိနေရာတွင် ရွှေပန်းထိမ်ဆရာများ၊ ပရီဘောဂသမားများ၊ ဆံပင်တုဖန်တီးရှင်များ၊ ဂိုဏ်ဆံအိတ်ပြုလုပ်သူများ၊ အမျိုးသမီး ခြေအိတ် ရှည်နှင့် အတွင်းခံ ထုတ်လုပ်သူများ၊ ပန်းချိကားမှုန်ပေါင် ပြုလုပ်သူများ၊ မြင်းစီးဘွတ်ဖိန်ပိ ကုန်သည်များ၊ ယူနိဖောင်းဝတ်စုံ ပခုံးဒေါက်တွင် တပ်ဆင် သော ဧပန်းဖွားထိုးသူများ၊ ရွှေကြယ်သီး ပုံစံခွက်ဖော်သူများ၊ ဘက်လုပ်ငန်းရှင်များ၏ နာမည်အကြီးဆုံး ဧရားဆိုင်များရှိသည်။ ထိနေရာတွင် နေထိုင်သည့် ရေမွေးပညာရှင် ဂျူဗောက်ပိဘာဒီနီသည် သူ၏ ဆိုင်ခန်းကို နေအိမ်နှင့် တွဲဖွင့်ထားသည်။ သူသည် လက်အိတ်များကိုလည်း ပြုလုပ်ရောင်းချသည်။

ဆိုင်ပေါက်ဝမှ စ၍ မျက်နှာကြက်တစ်ခုလုံးသည် အစိမ်းရောင် မှန်ကူကွက်များဖြင့် ခမ်းနားထည်ဝါလှသည်။ သူ၏ ကိုယ်ပိုင်အမှတ်တံဆိပ် ကိုလည်း ဒိုင်းတစ်ခုပေါ် ရွှေသားအတိဖြင့် ပုံဖော်၍ ချိတ်ဆွဲထားသည်။ ထိုသက်တဗ္ဗာ ရွှေပန်းအီးထဲတွင် ထိုးထားသော ပန်းစည်းမှ ရွှေပန်းဂွင်များ စွားစွားစွင့် ပွင့်လုန်းနေပုံဖြစ်သည်။ ဆိုင်တံခါးဝမှ စ၍ အထဲထိ အနီရောင် ကော်ဇာတ် ခင်းထားသည်။ ထိုကော်ဇာတွင်လည်း ခနါက အမှတ်တံဆိပ် ကိုပင် ရွှေချည်ထိုး၍ ပုံဖော်ထားသည်။ ဆိုင်တံခါးကို ဖွင့်လိုက်သည်နင့် တံခါးပေါင်သည် အထက်တွင် ချိတ်ဆွဲထားသော ပါရှားနိုင်ငံလုပ် ခေါင်းလောင်း ကလေးများနှင့် တိုက်၍ သံစုံမြေည်လာမည်။ ထိုအခါ ငွေသားဖြင့် ပြုလုပ်ထားသည့် ဟောစုံကိုရုပ် နှစ်ကောင်၏ နှုတ်သီးမှ ထိုင်ဘိုလက်ပန်းနှင့် ရေမွေးရည်များကို ရွှေရေတာကောင်းထဲသို့ ပန်းထုတ်မည်ဖြစ်သည်။ ထိုရေ တကောင်းပေါ်တွင်လည်း ဘာဒီနီ၏ အမှတ်တံဆိပ်ကို ပုံဖော်ထားသည်။

ဆိုင်ကောင်တာနောက်တွင်တော့ ရွှေးရုပ်များဖြင့် တန်ဆာဆင် ပုံဖော်ထားသော အပြာရောင် ကုတ်အကျိုကို ဝတ်၍ ပေါင်ဒါရိုက်ထားသည့် ဆံပင်တုကိစိုကာ ကျောက်တိုင်တစ်တိုင်ကဲ့သို့ မတမတ်ကြီး တောင့်တင်းစွာ ရပ်နေသော အဘိုးကြီးဘာဒီနီ ရှိနေတတ်သည်။ မနက်တိုင်းလိုလို သူ တစ်ကိုယ်လုံး ဖုံးနေအောင် ဖုန်းထားသည့် တရုတ်စံကားပန်းနှင့် ရေမွေးကြောင့် လူကို သီသီသာသာ မမြှင့်ရခင်မှာပင် သူ့အနဲ့ကို ခပ်ဝေးဝေးက တည်းက အရင်ရနေတတ်သည်။ ကောင်တာနောက်တွင် မလူပ်မရှား ရပ်နေ သော သူ့အသွေးပွဲက မသီလျှင် ဆိုင်မှာ ထောင်ထားသော အရပ်တစ်ရပ်နှစ်။ သို့သော် ခေါင်းလောင်းသံနှင့် ငှက်ရုပ်များ၏ နှုတ်သီးမှ ရေပန်းထွက်လာ လျှင်တော့ ထိုအရပ်ကြီးက ရုတ်တရက်ဆိုသလို အသက်ဝင်လာဖြီး ကောင်တာ နောက်မှ ထွက်၍ ဝယ်သူကို ပူးပူးသလဲ ခရီးဦးကြီးပြုသည်။ ထိုအခါ တရုတ်စံကားပန်းနှင့်သည် သူ့ဆီမှ ပျောက်ကွယ်လုမတတ် ဖြစ်သွားသည်။ ဝယ်သူက ကုလားထိုင်တွင် အကျအနေရောယူပြီးသောအခါတွင်ကား သူ၏ အထူးကောင်းမွန်သော ရေမွေးနှင့် အလှကုန်ပစ္စည်းများကို တစ်ခုပြီး တစ်ခု ထုတ်ပြ၍ ရောင်းချဖို့ အားထုတ်လေတော့သည်။

ဘာဒီနီတွင် အလှကုန်ပစ္စည်း ထောင်နှင့်ခါ၍ ရှိသည်။ ပန်းပွင့်များမှ ထုတ်ယူထားသော အမွေးဆီး တင်ချား၊ အနည်းဆုံး၊ အဆီး၊ အလုံဆီး အရည်ကြည်နင့် အခြားအလှကုန်များကို အရည်၊ အခဲ၊ အဆီ ပုံစံအမျိုး

မျိုးရှိသည်။ ဆံပင်အတွက် လိမ်းဆေး၊ ကော်ရည်၊ ပေါင်ဒါမျို့၊ ဆပ်ပြာ၊ ခရမ်၊ အရောင်တင်ဆီများကို အထုပ်ကြီးယ်၊ ဘူး၊ ပုလင်းများဖြင့် ရနိုင် သည်။ သူ့ဆိုင်တွင် မှတ်ဆိတ်မွေးအတွက်သုံးသော ဖယောင်း၊ အမွေးကျွတ် ဆေး၊ ရေချိုးဆပ်ပြာဆီ၊ လိုးရှင်း၊ အသားအရေး မွေးအောင် ပွတ်သည့်ဆား မှအစ ရေမွေးစစ်စစ်များအထိ အလှအပဆိုင်ရာ ကုန်ပစ္စည်းမျိုးစုံ မရေ တွက်နိုင်အောင် ရှိသော်လည်း ဘာဒီနိုက ဤမျှနှင့် မတင်းတိမ်၊ မကျော်ပိ ချေ။ သူ၏ ရည်ရွယ်ချက်မှာ အမွေးနံတွက်သော ပစ္စည်းမှန်သမျှ သူ့ဆိုင် တွင် ရှိစေလိုခြင်း ဖြစ်သည်။ သူ့ဆိုင်သည် အမွေးရန်၊ ထုတ်လုပ်သည့်ကြာန ကြီးဖြစ်ရမည်ဟု ဘာဒီနိုက ရည်ရွယ်ထားသည်။

ထိုကြောင့် ပါးစပ်မွေးသည့် ငံ့ဆေးပြား၊ ရေမွေးကြီးခွာ၊ ရေမွေး ဖယောင်းတိုင်သာမက စုစုပါးမှာအ အတိဖို့လ်သီးအထိ အငွေအဆန် အချို့မျိုး၊ ဆိုက်ပရက်၊ မာလကာ၊ ကော်ရှုံးမြို့များမှ သစ်သီးဘရန်ဒီနှင့်စိုင် အရက်များ၊ ပျားရည်၊ ကော်ဖို့စွဲ၊ လက်ဖက်ရှုက်၊ သကြားလုံး၊ သစ်သီး ပြောက်၊ ချောကလက်၊ သစ်အယ်သီး၊ သဆ္ဗားသီး၊ ကြက်သွန်နှီး၊ ပန်းအဖူးအင့် မျိုးစုံနှင့် ဟင်းခတ်အမွေးအကြိုးများ၊ စိမ်ထားသောတူနာဂါးကိုပင် ဖြည့်ဆည်း စုဆောင်းထားသည်။ ထိုမျှမက သမီးရည်းစားအချင်းချင်း ပေးစာရေးရာတွင် သုံးသည့် နှင့်ဆီနံ၊ မင်ရည်၊ စပိန်နိုင်ငံလုပ် သားရေထည် စာရေးကိုယာ များ၊ နံသာဖြူသား ဖောင်တိန်ထည့်ခွက်၊ ထင်းရှုံးခွံနှင့် သေတွား၊ အခန်းတွင်း အနဲ့မွေးရန် ပန်းပွင့်ချပ်များ၊ ထည့်ထားသည့် ပန်းကန်လုံးနှင့် ဖန်ပုလင်းများ၊ အနဲ့မွေးသော လက်အိတ်၊ လက်ကိုင်ပဝါ၊ အခင်းနှင့် ရာရွှေစ တစ်ခုလောက် မွေးနေစေမည့် နံရံကပ်စတ္တာများပါ ထပ်ထည့်ထားသည်။

ထိုမျှများပြားသော ပစ္စည်းများကို သူ့တစ်အိမ်လုံး ထပ်ခိုးမျှပင် မကျေနှင့်အောင် စုဆောင်းထားသောကြောင့် ဘာဒီနို၏ အိမ်တစ်လိုက်တွင် ဖော်ပြုရရသော အနဲ့ပေါင်းစုံ သင်းပျုံနေသည်။ ဝယ်ယူထားသော ပစ္စည်း တစ်မျိုးစီတွင်လည်း အမြင့်မားဆုံး အရည်အသွေးရှိနေသဖြင့် ငင်းတို့တစ်ခု ချင်းစီမှ အနဲ့များရောနော၍ ထွက်လာသော အနဲ့ကား ထောင်ပေါင်းများစွာ သော ကိုတပညာရှင်များ စုပေါင်း၍ မတူညီသော သံစဉ်မျိုးစုံကို အတူတကွ တစ်ပြိုင်တည်း ကျယ်လောင်စွာ တီးမှတ်နေသလိုမျိုး သည်းမခံနိုင် စရာကောင်းလောက်အောင် ပြင်းထုန်းရှိနေလေသည်။

ဘာဒီနိုနှင့် သူ့လက်ထောက်သည် ထိုအနဲ့အသက်ကြားတွင်

ရေမွေး

ခက်ခက်ခဲ့ခဲ့ အလုပ်လုပ်ရသလို စတုထွေထပ်တွင် နေထိုင်သော အနီးသည်  
ခမျာလည်း သို့လှောင်ထားသော အလှကုန်များ၏ မွန်တူသောအနံ့များ  
ကြောင့် တခြားအနံ့ကိုပင် သတိမထားမိနိုင်အောင် မွန်းကျင်နေလေသည်။  
ဘာဒီနီ၏ ဆိုင်သို့ ယခုမှ ပထမဆုံးစဝင်မည့် ထို့ကိုလိုက် တံခါးဖွင့်လိုက်  
သည်နှင့် အထဲမှ လုံးတွေး၍ ထွက်လာသော ဓမ္မာရန်းထဲက မျက်နှာကို  
လက်သီးနှင့်ဆောင့်၍ ထိုးထည့်လိုက်သလိုခံစားရပေလိမ့်မည်။ မွန်တူ  
ကျပ်ပိတ်နေသော ထိုရန်းကြောင့်လာရသည့် အကြောင်းရင်းကိုပင် မေ့သွား  
တတ်သည်။ ဆိုင်အနီးမှ ဖြတ်သွားသည့် ကောင်လေးများမှာ ထိုရန်းကြောင့်  
မှာလိုက်သော အရာကို မေ့သွားတတ်သည်။ အကြောင်း တစ်ခုခုကြောင့်  
တင်းမာခက်ထိန်နေသော အမျိုးကောင်းသားတို့မှာ ထိုရန်းကို ရသည်နှင့်  
လည်ချောင်းထဲမှ ပျို့တက်သွားတတ်သည်။ အမျိုးသမီးများမှာ ငို့မလို့  
ရယ်မလို့ ဖြစ်ချင်သွားက ဖြစ်၊ ရှီးသား ရောဂါပြန်ဖောက်လာသွားက ဖောက်၊  
ကိုန်ဆဲသွားက ကိုန်ဆဲနှင့် အချို့ဆိုလျှင် သတိပင်လစ်၍လဲသွား တတ်ကြသည်။  
ထိုအခါ လေးညှင်းဆီ၊ ပရှုတ်အေး၊ အမို့နီးယား၊ ဆားတို့ကို အသားကုန်  
ရှုချုလိုက်မှသာ သက်သာရာရကြသည်။

အထက်ပါ အခြေအနေများကြောင့် ရှုဆက်ပိုဘာဒီနီ၏ ဆိုင်တံ့ခါး  
ဝမှ ပါရှားနိုင်ငံလုပ်ခေါင်းလောင်းက တစ်နောက်ခြင်း ကျွဲလာ  
သလို ငြက်ရပ်ကလေးများ၏ နှုတ်သီးမှာလည်း ရေပန်းအကျ နည်းသထက်  
နည်းလာခဲ့လေသည်။

\* \* \*

## အခန်း (၁၀)

ကောင်တာနောက်တွင် နာရီပေါင်းများစွာ ကြာအောင် ကျောက်ရှုပ်လို မတုန်မလှပ် ရပ်နေသော ဘာဒီနိုက ဆိုင်တံခါးဝကို ကြည့်ရင်း....

‘ရှိုးနျား...၊ ဆံပင်တဲ စွာပိတားလေ’ ဟု အော်ပြေသည်။

ဝက်ပေါင်းခြားကိုများ ချိတ်ထားသော သံလွင်ဆီ စည်ပိုင်းများကြားမှ ဘာဒီနိုက လက်ထောက် ရှိုးနျားက ခေါင်းထယ်ကြည့်သည်။ ရှိုးနျားက ဘာဒီနိုထက်ငယ်သော်လှား သူလည်း အဘိုးအိုအရွယ် ရောက်နေပြီဖြစ်သည်။ ရှိုးနျားက ဆိုင်ရွှေသို့ သွား၍ သူ၏ ကုတ်အကျိုအိတ်ထဲမှ ဆံပင်တဲကိုထုတ်၍ ခေါင်းပေါ် စွာပိတုက်သည်။

“ဆရာ အပြင်ထွက်ဦးမှာလား မွန်စိယာ ဘာဒီနှို”

“မထွက်ဘူး၊ ငါ ခဏနားပြီး အလုပ်လုပ်လိုက်ဦးမယ်။ ဘာ အကြောင်းကြောင့်ဖြစ်ဖြစ် လာမန္တာင့်ယုက်နဲ့နော်”

“သို့ သိပြီ။ ရေမွေးအသစ်တစ်မျိုး ဖန်တီးတော့မယ်ပေါ့”

“မှန်တာပေါ့။ မြို့စားကြီး ဗာဟားမွန်အတွက် စပန်းနစ်၍ဟိုဒိုတဲ့ ရေမွေးတစ်မျိုး ဖန်တီးပေးမလိုပဲ။ သူလိုချင်တာက ဟိုဟာကွာ...၊ အဲမို့ အန်ဆိုက်ကိုလို အန်မျိုးလို့ ပြောသလားလို့။ စိန်အိုဒရေဒက်အူစ်လမ်းက ဟိုအကောင် ပြီးစလွယ် လုပ်တဲ့ဟာ”

“ပယ်လစ်ဆီယာကို ပြောတာလား”

“အေး...။ သူရေမွေးနာမည်က ပယ်လစ်ဆီယာရဲ့ အဲမိအန်ဆိုက် ကိုတဲ့။ မင်း သီလား”

“သိပါ၊ သိပါ။ ဒီရက်ပိုင်း ဘယ်သွားသွား အဲဒီအနဲ့ကို နေရာတကာ ရနေမှတော့ မသိဘဲ နေပါမလား။ ကျွန်တော်ကို ဘာတူးလဲ မေးမလို့ မဟုတ်လား။ ဘာမှုလည်း ထူးထူးခြားခြားကြီး မဟုတ်ပေါင်ဗျာ။ ငင်ဗျား ဖန်တီးမယ့် ရေမွေးနဲ့တော့ ဘယ်ယူဉ်နိုင်ပဲ့မလဲ မွန်စီယာ ဘာဒီနို့”

“ဟုတ်တာပေါ့၊ ဘယ်ယူဉ်နိုင်ပဲ့မလဲ”

“အဲမိအန်ဆိုက်ကိုက သာမန်ရေမွေးအနဲ့ပါပဲဗျာ”

“သာမန်အနဲ့ ဟုတ်လား”

“လုံးဝကို သာမန်အနဲ့။ ပယ်လစ်ဆီယာ ထူးတ်သမျှ အကုန်လုံး ဒီလိုဟာတွေကျဉ်းပဲ။ သံပရာဆီတော့ ပါမှာ သေချာတယ်”

“တကယ်လား၊ နောက်ကော ဘာရှိသေးလဲ”

“လိုအပ်ပွဲအဆီလည်း ပါမယ်ထင်တယ်။ ရှိစ်မေရီ ပါမလားတော့ မသိဘူး။ သေချာတော့ မပြောတတ်ဘူး”

“ငါလုပ်တာနဲ့တော့ တစ်ခုမှ တူမှာ မဟုတ်ဘူး”

“ဒါပေါ့၊ ဘယ်တူပဲမလဲ”

“ပယ်လစ်ဆီယာ သူရေမွေးထဲ ဘာထည့်ထည့် ကရုမစိုက်ပါဘူး။ ငါက သူနည်းတွေကနေ အတူယူစရာ ဘာအကြောင်းမှ မရှိဘူးလေ”

“သိပ်ဟုတ်တာပေါ့ မွန်စီယာ”

“ငါဆိုတဲ့ ကောင်က ဘယ်သူနည်းကိုမှ မယူတာ မင်းလည်း သီသားနဲ့။ ငါက ငါကိုယ်ပိုင်ရေမွေးအနဲ့တွေပဲ ဖန်တီးတာ”

“သိပ်သိတာပေါ့ မွန်စီယာ”

“ဘယ်သူနဲ့မှ မတူအောင် ငါဘာသာပဲ တို့ထွင်တာ”

“သိပါတယ်”

“အခါတော့ မြို့စားကြီး ဗာဟားမွန်အတွက် ဘာနဲ့မှ မတူတဲ့ ရနဲ့တစ်ခုချကို ဖန်တီးရအောင် စဉ်းစားနေတယ်။ လူတွေ အကုန်လုံး ကျက်ကျက်ညံ့အောင် စိတ်ဝင်စားလာမယ့် အနဲ့မျိုး”

“အဲဒီအနဲ့ကို ဆရာ ဖန်တီးလို့ ရမယ်ဆိုတာ ကျွန်တော် သိနေတယ် မွန်စီယာ ဘာဒီနို့”

“ဆိုင်ကို သေချာကြည့်ထား။ အေးအေးဆေးဆေး တိတ်တိတ်

ဆိတ်ဆိတ် ဖြစ်မှ စူာန်ဝင်မှာ။ ဘယ်သူအသံမှ ငါ မကြားချင်ဘူး ရှိုးနား”

ထို့နောက် ဘာဒီနိုသည် အလုပ်ခန်းရှိရာ ဂုတ္တယထပ်သို့ လျှေား အတိုင်း ဖြည့်းညွှေးစွာ တက်သွားလေသည်။ ရှိုးနားသည် သူ့ဆရာ ခုနက ရပ်သွားသည့် ကောင်တာနောက်ရှိ နေရာအတိအကျွောင် သွား၍ နေရာယူ ကာ ဘာဒီန့်အတိုင်း မတ်တတ်ရပ်၍ ဆိုင်တဲ့ခါးဝထို့ မနိတ်မယ့် စိုက်ကြည့် နေလေသည်။ သိပ်မကြာမိ ဘာဆက်ဖြစ်တော့မည်ကိုလည်း သူသိနေသည်။ ထိုအဖြစ်အပျက်က သူရှိရာ ဆိုင်ထဲမှာ ဖြစ်မှာမဟုတ်ဘဲ ဘာဒီန့်၏ အလုပ် ခန်းထဲမှာ ဖြစ်နေကျေအတိုင်း ဖြစ်မှာပါပဲ။

ဘာဒီနိုသည် တရုတ်စံကားပန်းနံ့ လွှမ်းနေသာ သူ၏အပြာရောင် ကုတ်အကျိုက် ချွဲတ်ကာ စိတ်ကူးအသစ်အဆန်း ထွက်လာလိုထွက်လာ၌ဗျား စားပွဲခုံမှာ ထိုင်၍ စဉ်းစားနေမည်။ ဘာစိတ်ကူးမျှ ထွက်မလာသည့်အခါ အပြေးအလွှားထ၍ စင်ပေါ်ရှိ ပုလင်းငယ်ရာပေါင်းများစွာကိုယူပြီး စိတ်ကူး တည့်ရာ ရောနောကြည့်မည်။ ရရှိလာသည့် ပြပိပေါင်းက တလွှဲကြီးဖြစ်နေ မည်။ ထိုအခါ သူသည် မိုးမွန်အောင် ဆဲဆို၍ ပြတင်းပေါက်ကို ဖွင့်ကာ ဖြစ်ထဲသို့ ထိုအရာများကို သွန်ပစ်လိုက်မည်။ ထို့နောက် နောက်တစ်မျိုးထပ်စံကြီးစားကြည့်မည်။ ထိုအရာကလည်း လွှဲချော်မှားယွင်းနေသာအခါ အနား မှာ ရှိသူမျှ ပုလင်းခွက်ယောက်ကို လွင့်ပစ်မည်။ ထိုအခါ အလုပ်ခန်းထဲတွင် အနံပေါင်းစုံ မွန်ထူးသွားလိမ့်မည်။ ညျှေနစ်နာရီခန့်လောက်တွင် အောက်ထပ် သို့ စိုးရိမ်သောကကြီးစွာ ထိုယိုလျက် တုန်တုန်ယင်ယင် ပြန်ဆင်းလာပြီး...

‘ရှိုးနားရေ၊ ငါနာခေါင်းတော့ သွားပါပြီကွာ။ ရေမွေးကို မတိတွင် နိုင်တော့ဘူး။ မြို့စားကြီးကို စပန်းစစ်ရှုပို့ဖို့ လုပ်မပေးနိုင်တော့ဘူး။ အားလုံး ရေစုန်မောသွားပြီ။ ငါသေချင်တယ် ရှိုးနား။ တကယ်တော့ ပါဟာ အတွင်းမှာ သေနေပြီးသားကွာ။ ငါကိုသေလို့ရအောင် ကူညီစွဲးပါကွာ’ ဟု ပြောလိမ့်မည်။

ထိုအခါ ရှိုးနားက တစ်ယောက်ယောက်ကိုလွှာတွေ့၍ ပယ်လစ်ဆို ၏ အဲမိုအန်ဆိုက်ကို ရေမွေးတစ်ပုလင်း အဝယ်ခိုင်းဖို့ အကြံပေးမည်။ ဘာဒီန့်က ခေါင်းညိုတ်သော်ဘူးလိုက်သော်လည်း သူ့ဟာသူ ရှုက်၍ ထို ရေမွေးကို တို့၍ပင် ကြည့်မှာမဟုတ်။ ထိုအခါ ရှိုးနားကပင် ဘာဒီန့်ကို တိတ်တိတ်နေဖို့ ပြော၍ မြို့စားကြီး ဗာဟားမွန်၏ သားရေတည်ပစ္စည်းပေါ် ပယ်လစ်ဆို ၏ ရေမွေးကို ဆွတ်ကြမည်။ အဖြစ်ကတော့ သည်အတိုင်း သာ ဆက်လက်လည်ပတ်နေမှာ ဖြစ်သည်။ ရှိုးနားခများ ထိုသံသရာကို

ရေမွေး

ပြီးပါစေတော့ဟုသာ ဆုတောင်းနေမိသည်။

လွန်ခဲ့သော အနှစ်သုံးလေးဆယ်တိုင်းကတော့ ငယ်ချယ်သော ဘာဒီနိုင်သည် ‘တောင်အရပ်က နှင်းဆီ’၊ ‘ဘာဒီနိုင် လျပတင့်တယ်သော ပန်းစည်း’ ဟူသည့် ရေမွေးနှစ်မျိုးကို ဖန်တီးခဲ့သည်။ အမှန်အကန် ကောင်း မြင်လှသော ထိုရေမွေးနှစ်ခုကြောင့် ကျိုကျိုတက် ချမ်းသာခဲ့သည်။ အခုတော့ ဘာဒီနိုင်သည် ကြီးမြတ်တော့ ရေမွေးပညာရှင် မဟုတ်တော့ချေ။ သူသည် အိမင်း၍ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့သလို ခေတ်ရေစီးကြောင်းကို လည်း မသိတော့။ သူ့ကိုယ်ပိုင်ဟန်ဖြင့် ရေမွေးအသစ် ဖော်စပ် လိုက်တိုင်း လုံးဝ ခေတ်နောက်ကျ၍ ဈေးကွက်မဝင်သော အနုံများသာ ထွက်လာသည်။ ရှိုးနားသည် မှန်ရှုံးတွင် သူ့ဆံပင်တဲ့ နေရာကျ၊ မကျ စစ်ဆေးရင်း ရှုက်ဖို့ ကောင်းလိုက်တာဟု တွေးမိသည်။

ရှုက်စရာ ကောင်းလိုက်တဲ့ အသိုးကြီး ဘာဒီနို့၊ ဟောဒီ ဆိုင်လှလှ လေးအတွက် သိပ်ရှုက်ဖို့ ကောင်းတာပဲ။ ဆိုင်ကို သူ ဖြေတ်ပစ်တော့မှာ သေချာတယ်။ ငါကော ဘာထူးလဲ။ ဒီဆိုင်လေးကို လက်လွှဲယူဖို့ သိပ်အိုး သွားပြီ။ ရှုက်စရာ သိပ်ကောင်းတာပဲ။

\* \* \*



## ဘာသာပြန်သူကိုယ်ရေးအကျဉ်း

အမည်ရင်းမှာ ထောက်ဖြေားဖြစ်သည်။ ၁၉၈၉ ခုနှစ် နေ့နဝါရီလတွင် အဖ ဦးတင်မောင်ဝင်း၊ အမိ ဒေါသန်းသန်းဆွဲတို့မှ ဖျာပံ့ခရိုင်၊ ကျိုက်လတ် မြို့နယ်တွင် မွေးဖွားသည်။ ၂၀၀၅ ခုနှစ်တွင် ကျိုက်လတ်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကော်ငါးမှ အထက်တန်း အောင်မြင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် မအူပင်ကွန်ပူးတာတူးလိုက်မှ B.C.Tech ဘွဲ့ကို ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကော်စွာ(ဆေး-၂)၊ ကောင်းမြတ် လွန်းသော တို့နှင့်အတူ “ကမ္မာကျော်တို့၏ ဝါယာတို့များ” စာအုပ်တွင် ဘာသာပြန် ဝေါ်တို့များ စတင်ရေးသားခဲ့သည်။ ၂၀၁၈ ခုနှစ် ဧပြီလတွင် ပထမဆုံး ဘာသာပြန် ဝေါ်အဖြစ် Patrick Ness ၏ A Monster's Call ကို “သစ်မို့စွာ ခေါ်သံ” အမည်ဖြင့်လည်းကောင်း၊ Patrick Suskind ၏ Perfume ကို “ရေမွှေ့” အမည်ဖြင့်လည်းကောင်းထုတ်ဝေခဲ့သည်။

